

ကျမ်းမြတ်ကုရ်အာန်
မှ

ရွေးချယ်ထားသောမူကွဲပါဌ်တော်များ

စီစဉ်သူ

စတုတ္ထမြောက်ခလီဖော်နီးယားလူတ်ဒီဂျစ်တယ်အိတ်မက်ဆစ်

ဘာသာပြန်ဆိုသူ -

ဆရာဦးကျော်ရင်၊ အမ်.ဆာလိက်

Published by
ISLAM INTERNATIONAL PUBLICATIONS LTD

©1989 ISLAM INTERNATIONAL PUBLICATIONS LTD

ISBN 1 85372 271 5

Printed by
RAQEEM PRESS
Sheephatch Lane, Tilford, Surrey GU10 2AQ U. K.

အပြည်ပြည်ဆိုင်ရာ အဟိမဒီယာ မူစလင် အဖွဲ့ချုပ်မှ
အဖွဲ့ကြီး၏ ရာပြည့်နှစ် (၁၀၀၉-၁၉၀၉) အထိမ်းအမှတ် အဖြစ်
ထုတ်ဝေသည်

မာတိကာ

(၁) အလ္လာဟ်ထာဝရဘုရားသခင်	၁
(၂) ကောင်းကင်တမန်များ	၇
(၃) ကျမ်းမြတ်ကုရ်အာန်	၁၁
(၄) တမန်တော်များ	၁၆
(၅) အစ္စလာမ်၏တမန်တော်မြတ်	၂၄
(၆) ဝတ်ပြုခြင်း	၂၉
(၇) ဥပုသ်ဆောက်တည်ခြင်း	၃၁
(၈) အလ္လာဟ်အရှင်မြတ်လမ်းတော်တွင်သုံးစွဲခြင်း	၃၃
(၉) (ဟာဂျ်)ဝတ်ပြုရန်သွားရောက်ခြင်းနှင့်(ကအ်ဘာ)အသျှင်မြတ်၏အိမ်တော်	၃၇
(၁၀) လူသားတရပ်လုံးအားမွန်မြတ်သောတရားကိုဖြန့်ချိခြင်း	၄၀
(၁၁) လောကီကျင့်ဝတ်၊လောကနီတိနှင့်အပြုအမူ	၄၃
(၁၂) အစ္စလာမ့်စီးပွားရေးစနစ်၏အခြေခံမူများ	၄၉
(၁၃) ဂျီဟာဒ်၊ဘာသာရေးစစ်ပွဲ၊အလ္လာဟ်၏လမ်းတော်၌အမြင်ဆုံးကြီးပမ်းမှု	၅၁
(၁၄) သက်ဝင်ယုံကြည်သူတို့၏အရည်အသွေးနှင့်စာရိတ္တ	၅၅
(၁၅) အမျိုးသားနှင့်အမျိုးသမီးတန်းတူအခွင့်အရေး	၅၉
(၁၆) အတိုးစားခြင်းကိုပိတ်ပင်တားမြစ်ခြင်း	၆၂
(၁၇) အနာဂါတ်ဟောကြားချက်များ	၆၅
(၁၈) သဘာဝနှင့်စပ်လျဉ်း၍ရှုစမ်းလေ့လာခြင်း	၆၉
(၁၉) ကျမ်းမြတ်ကုရ်အာန်တွင်သင်ပြထားသောဆုတောင်းပတ္တနာအချို့	၇၃
(၂၀) ကျမ်းမြတ်ကုရ်အာန်၏အလွယ်တကူကျက်မှတ်နိုင်သောကဏ္ဍတို့အချို့	၇၇

၈ ကားဦး

၁။ ကျမ်းမြတ်ကုရ်အာန်၏ မုက္ကပ္ပပါတ်တော် တစ်ခုစီသည်လွယ်ကူရှင်းလင်းသောအဓိပ္ပါယ်ကိုဆောင်၏။ စတင်လေ့လာသူ တစ်ဦးအဖို့ ဘာသာပြန်ကို ပထမအကြိမ်ဖတ်စဉ်၌ပင် မုက္ကပ္ပပါတ်တော်တို့၏ မြင့်မားသော ရည်ရွယ်ချက်ကို အတော်အတန် သဘောပေါက်နားလည်နိုင်ပေသည်။ မုက္ကပ္ပပါတ်တော်တစ်ခုစီသည် ဆက်သွယ်မှုလမ်းကြောင်း များစွာရှိသော ထူးခြားစွာ ဆက်စပ်နေသည့် စံနှစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးလျှင် လေးနက် ဖုံးကွယ်နေသော အဓိပ္ပါယ် အခြားများ ပါရှိလေသည်။ ဤဆက်သွယ်မှု လမ်းကြောင်းများမှ တစ်ဆင့် မုက္ကပ္ပပါတ်တော်တို့၏ အကြောင်းရပ်သည် ရှေးနောက် မုက္ကပ္ပပါတ်တော်များနှင့်၎င်း၊ ကဏ္ဍ(ဆူဆုတ်)များနှင့်၎င်း လိုင်းများစွာရှိသည့် ဆက်သွယ်ရေးစံနှစ်ကို ကွင်းဆက် မပြတ် အဆက်အစပ် ရှိလေသည်။

သို့ဖြစ်ရာ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို အကြောင်းပြု၍။

၂။ (က) မည်မျှပင်အသေးစိတ် ဂရုတစိုက်၊ မှန်ကန်စွာပြန်ဆိုထားသော ဘာသာပြန်ဖြစ်ပါစေ၊ ကျမ်းမြတ်ကုရ်အာန်ကိုသို့ အဓိပ္ပါယ်လေးနက်ကျယ်ပြောသော ကျမ်းစာအုပ်၏ အဓိပ္ပါယ်ကို တစ်စိတ် တစ်ဒေသသာ ပေးနိုင်လေသည်။ အမှန်ပင် ကျမ်းမြတ်ကုရ်အာန်၏ မည်သည့်ဘာသာပြန်မှ ဖတ်ရှုသူအား မူရင်းစာသားတွင်ပါဝင်သည့်အဓိပ္ပါယ် အားလုံးကို အပြည့်အဝ ပေးနိုင်သည်ဟု ဆိုရန် လုံးဝ မဖြစ်နိုင်ချေ။

(ခ) ထို့ထက်ပို၍ ခက်ခဲသည်ကား အကြောင်းရပ်တစ်ခုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမုက္ကပ္ပပါတ်တော်အချို့ကို ရွေးချယ်ပြီး ၎င်းတို့သည်သက်ဆိုင်ရာအကြောင်းရပ်နှင့် စပ်လျဉ်း၍ လိုလောက်စွာကိုယ်စားပြုသည်ဟု ဆိုရန်ပင် ဖြစ်၏။ ဥပမာအားဖြင့် ကျမ်းမြတ်ကုရ်အာန်က၊ မြော်မှန်းသောစီးပွားရေးစံနှစ်ကို ကိုယ်စားပြုသော မုက္ကပ္ပပါတ်တော် အနည်းငယ်ကို ရွေးချယ်မည်ဆိုပါက အထက်တွင်ဖော်ပြခဲ့သောအကြောင်းကြောင့်၊ ရွေးချယ်ရန်မဖြစ်နိုင်သကဲ့သို့ ဖြစ်လာလေသည်။ ထို့ပြင် အခြားအကြောင်းတစ်ခုကား အစ္စလာမ်စီးပွားရေးစံနှစ်၏ အယူအဆမှာ ကျမ်းမြတ်ကုရ်အာန် နေရာအနှံ့တွင် ပြန့်နှံ့လျက်ရှိသည့်ပြင်၊ အချို့မှစီးပွားရေးအကြောင်းရပ်နှင့် တိုက်ရိုက် ဆက်စပ်ခြင်း မရှိသည့် မုက္ကပ္ပပါတ်တော်များလည်း ရှိနေလေသည်။

သို့ရာတွင် ကမ္ဘာတွင်ဘာသာစကား၊ ယဉ်ကျေးမှုအမျိုးမျိုး လူမျိုးအသီးသီးရှိသည့်အနက် အများစုမှာ၊ ဤအတိုင်း အကောင်းဆုံးဖြစ်သော ကျမ်းစာအုပ်ကို လေ့လာရန်အခွင့်အလမ်းမရရှိကြသေးပေ။ ဤလိုအပ်ချက်ကိုဖြည့်ဆည်းရန် အထူးအရေးတကြီး လိုအပ်လျက်ရှိလေသည်။ လွန်ခဲ့သော (၁၄)ရာစုနှစ်များအတွင်း ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်မှာ ဘာသာစကား (၆၅)မျိုးထက်ပိုသေးချေ။ သမ္မာကျမ်းစာမှာ သမ္မာကျမ်းစာအဖွဲ့အစည်းများ၏ အဆိုအရ ဘာသာစကားပေါင်း (၁၀၀၀) မျိုးသို့ ပြန်ဆိုပြီး ဖြစ်သဖြင့် ၎င်းနှင့်နှိုင်းစာလျှင် ကုရ်အာန်ဘာသာပြန်၏ အရေအတွက်မှာ အထူးပိုမိုနည်းဘွယ်ရာ နည်းပါးလျက် ရှိလေသည်။

ဤသည်ကို ထောက်ရှု၍ တစ်ကမ္ဘာလုံးဆိုင်ရာအင်မတိယအဖွဲ့ကြီးက ကျမ်းမြတ်ကုရ်အာန်ကို အဖွဲ့ကြီးတည်ထောင်သည့် ရာပြည့်နှစ်ဖြစ်သော (၁၉၀၉)ခုတွင် အသုံးအများဆုံး ကမ္ဘာ ဘာသာစကားပေါင်း အနည်းဆုံး (၅၀)မျိုးဖြင့် အစ အဆုံး အပြည့်အစုံ ပြန်ဆိုရန် စီစဉ်ချမှတ် ဆောင်ရွက်ခဲ့ပါသည်။

ထို့ပြင် အခြားဘာသာအသီးသီးလည်း ပြန်ဆိုရန်နှင့် ထိုသို့ပြန်ဆိုနေစဉ် အနည်းဆုံး တစ်စိတ်တစ်ဒေသကို တင်ပြရန် ကြိုးပမ်းလျက်ရှိပါသည်။ ဤအစီအစဉ်အရ အစ္စလာမ်ဘာသာအကြောင်းကို လုံးဝမသိသေးသူ၊ သို့မဟုတ် အနည်းငယ်မျှသာ သိသူတို့အတွက် အစ္စလာမ်၏ အခြေခံသင်ကြားချက်ကို လေ့လာနိုင်ရန် ကျမ်းမြတ်ကုရ်အာန် မုက္ကပ္ပပါတ်တော်အချို့ကို ဘာသာရပ် အကြောင်းရပ်အလိုက် ရွေးချယ်စုစည်း တင်ပြအပ်ပါသည်။

ဤဆောင်ရွက်ချက်သည် အစ္စလာမ်အကြောင်းကို သိလိုသူတို့၏ လိုအပ်ကို အတော်အတန်ဖြည့်ဆည်းနိုင်သလို၊ ထာဝရ ဘုရားသျှင်ထံတော်မှ နောက်ဆုံးဗျာဒိတ်ရကျမ်းစာဖြစ်သော ကျမ်းမြတ်ကုရ်အာန်တင်အုပ်လုံးကို အပြည့်အစုံ လေ့လာလိုစိတ် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ဆုတောင်းအပ်ပါသည်။

မုက္ခပါတ်တော်များကို အောက်ပါအရေးကြီးသော ဘာသာရပ်အလိုက် ရွေးချယ်ထားပါသည်။

- ၁။ အလ္လာဟ်-ထာဝရ အုဇာသင်
- ၂။ ကောင်းကင်တမန်များ၊
- ၃။ ကျမ်းတော်မြတ်ကုရ်အာန်၊
- ၄။ အမန်တော်များ၊
- ၅။ အစ္စလာမ်၏ တမန်တော်မြတ်၊
- ၆။ ဝတ်ပြုခြင်း၊
- ၇။ ဥပုသ်ဆောက်တည်ခြင်း၊
- ၈။ အလ္လာဟ်အသျှင်မြတ်လမ်းတော်တွင် သုံးစွဲခြင်း၊
- ၉။ (ဟာဂျီ) ဝတ်ပြုရန် သွားရောက်ခြင်းနှင့် (ကအိဘာ) အသျှင်မြတ်၏အိမ်တော်၊
- ၁၀။ လူသားတရပ်လုံးအား မွန်မြတ်သောတရားတော်ကို ပြန့်ချိခြင်း၊
- ၁၁။ လောကီကျင့်ဝတ်၊ လောကနီတ် နှင့် အပြုအမူ၊
- ၁၂။ အစ္စလာမ့်စီးပွားရေးစံနစ်၏ အခြေခံမူများ၊
- ၁၃။ ဂျီဟာဒ်၊ ဘာသာရေးစစ်ပွဲ၊ အလ္လာဟ်၏လမ်းတော်၌ အမြင့်ဆုံးကြိုးပမ်းမှု၊
- ၁၄။ သက်ဝင်ယုံကြည်သူတို့၏ အရည်အသွေးနှင့် စာရိတ္တ၊
- ၁၅။ အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေး၊
- ၁၆။ အဘိုးစားခြင်းကို ပီတိပင်တားမြစ်ခြင်း၊
- ၁၇။ အနာဂါတ်ဟောကြားချက်များ၊
- ၁၈။ သဘာဝနှင့်စပ်လျဉ်း၍ စူးစမ်းလေ့လာခြင်း၊
- ၁၉။ ကျမ်းမြတ်ကုရ်အာန်တွင် သင်ပြထားသော ဆုတောင်းပတ္တနာအချို့၊
- ၂၀။ ကျမ်းမြတ်ကုရ်အာန်၏ အလွယ်တကူကျက်မှတ်နိုင်သော ကဏ္ဍတိုအချို့။

အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ဖြင့် အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့သည် ကျမ်းမြတ် ကုရ်အာန်ကို အောက်ပါ ဘာသာအသီးသီးသို့ အပြည့်အစုံပြန်ဆိုပြီး ဖြစ်ပါသည်။

ဘင်္ဂါလီ၊ ဒင်းနစ်၊ ဒါချ်၊ အင်္ဂလိပ်၊ ဖင်တီ၊ ဖီဂျီ၊ ပြင်သစ်၊ ဂျာမန်၊ ဂရိမူဒ်၊ ဟော်ဆာ၊ ဟိန္ဒီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ကီကူးယူ၊ လာဂန်ဒါ၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ အူရဒူ၊ ယူရိုဘာ၊

နောက်ထပ်ဘာသာပေါင်း ၂၀-ဖြင့်လည်း ထုတ်ဝေရန် ပြီးစီးလှပြစ်ပါသည်။ အလ္လာဟ်အသျှင်မြတ်၏ ကျေးဇူးတော်ဖြင့် မကြာမီပုံနှိပ်ဖြန့်ချိနိုင်ပေတော့မည် ၎င်းတို့မှ-

အာလ်ဇာနီယန်၊ အာစဗီ၊ အာရီယာ၊ တရုပ်၊ ဂျူရာတီ၊ ဂျပန်၊ ကိုးရီးယား၊ မလေးယာလမ်၊ မန္ဒလီ၊ မဆူတီ၊ နော်ဝေး၊ ပုဂ္ဂိုလ်၊ ပိုလန်၊ ဆိန္ဒီ၊ စပိန်၊ တမ်လ်၊ တေလဂူ၊ တူရကီ၊ ဗီယက်နမ်၊ ကန်ရီ၊

ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်ကို ဘာသာအမျိုးမျိုးဖြင့် ရရှိနိုင်ရန်အတွက် ပုံနှိပ်သူများထံသို့ တိုက်ရိုက်ဖြစ်စေ၊ နိုင်ငံ အသီးသီးရှိ အာဟ်မဒီမွတ်စလင်မ်မစ်ရှင်များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဤစာအုပ်တွင်မုက္ခပါတ်တော်များကို ဘာသာရပ်အလိုက် ခေါင်းစဉ်တပ်၍ ရွေးချယ် စုစည်း တင်ပြထားပါသည်။ သို့သော် ထိုခေါင်းစဉ်များမှာ ကျမ်းမြတ်ကုရ်အာန်တွင်ပါရှိသော ကျမ်းမြတ်ကုရ်အာန်၏ အစိတ် အပိုင်း စာသားများမဟုတ်သဖြင့် ကွဲပြားစေရန် သီးခြားဖော်ပြထားပေသည်။

ဤစာစောင်တွင်ပါဝင်သော မုက္ခပါတ်တော်များကို အပြည့်ပြည့်ဆိုင်ရာ အဟ်မဒီယာ အဖွဲ့ချုပ်ကြီး၏ ဦးစီးချုပ် ဟာဇရုတ်ဒ်ဂျာဘာဘီရ်အဟ်မဒ်က ရွေးချယ်စီစဉ်ပေးခြင်း ဖြစ်ပါကြောင်း။

အမိ၊ ဒေအ၊ ဆာကီ
လက်ထောက်ပုံနှိပ်ထုတ်ဝေရေးတာဝန်ခံ
လန်ဒန်မြို့။

အလ္လာဟ်-ထာဝရဘုရားသခင်

အလ္လာဟ်သည်အကြီး ကျယ်ဆုံး ၊ အမြင့်မြတ်ဆုံး အသွင်၏အ
မည်ဖြစ်သည်။ အာရဗီဘာသာစကား တွင် "အလ္လာဟ်" ဟု
သောစကား လုံး ကိုအခြား မည်သည့်အရာမည်သူတစ်ဦး တစ်
ယောက်အတွက်မျှအသုံး မပြုချေ။ ထာဝရဘုရား သွင်အတွက်အ
ခြား ဘာသာစကား များ တွင်သုံး သောအမည်များ မှာ
ဂုဏ်တော်နှင့်ပတ်သက်သော ၊ အခွင့်ပိုင်နှင့်စစ်လျစ် သောစ
ကား လုံး များ သာဖြစ်ပြီး ၊ တစ်ခါတစ်ရံတွင် ဗဟုဂုဏ်ကိန်း
(အများ) အတွက်သုံး စွဲသည်ကိုတွေ့ရပေသည်။ သို့ရာတွင် ၊
"အလ္လာဟ်" ဟု သောစကား လုံး မှာ မည်သည့်အခါမျှအများ
အတွက်မသုံး ချေ။ မြန်မာဘာသာစကား တွင် ၎င်း နှင့်တူညီ
သောစကား လုံး မရှိသဖြင့်ဘာသာပြန်ဆိုချက်အစအဆုံး ထိမူ
ရင်း စကား လုံး "အလ္လာဟ်" ကိုပင်သုံး စွဲထား ပါသည်။

အလ္လာဟ်-ထာဝရဘုရားသခင်

အလွန်တထုကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော အလ္လာဟ်အသျှင် မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ချီးမွမ်းခြင်း ဟူသမျှ အားလုံးကို စကြဝဠာ ကမ္ဘာအပေါင်းကို မွေးမြူ ပန်ဆင်း တော်မူသော အလ္လာဟ်အသျှင်မြတ် သာလျှင် ပိုင်ဆိုင် တော် မူ၏။ အသျှင်သည် အလွန်တထုကရုဏာရှိတော်မူသော၊ အဖန် တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော အသျှင် ဖြစ်၏။ အသျှင်သည် တရားစီရင်မည့် နေ့တော်ကြီးကို စိုးမိုင် တော်မူသော အသျှင်ဖြစ်၏။ အသျှင်တပါးတည်းကို သာလျှင် ကျွန်တော်မျိုး တို့သည် ကိုးကွယ် ရိုခိုးပါ၏။ ထို့ပြင် အသျှင် တပါးတည်း ထံတော်၌ သာလျှင် ကျွန်တော်မျိုး တို့သည် အစောင်အမတော် အတွက် အသနားခံ ဆုမတောင်း ပတ္တနာ ပြုကြပါ၏။ ကျွန်တော်မျိုးတို့အား ပြောင့်မတ် မုန်ကန်သော လမ်း၌ လျှောက်စေ တော်မူပါ။ ထိုလမ်းသည်ကား အသျှင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော သူများ၏ လမ်း၊ အသျှင်၏ မနှစ်မြို့ခြင်းမခံရသောသူများနှင့် လမ်းလွဲသို့ ထောက် မသွားသောသူတို့၏ လမ်းဖြစ်ပါ၏။ (၁:၁-၇)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ○ الْحَمْدُ لِلَّهِ
 رَبِّ الْعَالَمِينَ ○ الرَّحْمَنِ الرَّحِيمِ ○
 مَلِكِ يَوْمِ الدِّينِ ○ إِيَّاكَ نَعْبُدُ وَإِيَّاكَ
 نَسْتَعِينُ ○ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ○
 صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ
 عَلَيْهِمْ وَلَا الضَّالِّينَ ○

မိုးကောင်းကင်များ နှင့် ပထဝီ မြေဝယ် ရှိ ရှိ သမျှ တို့သည် အလ္လာဟ်အသျှင်မြတ်အား ချီးကျူး ထောမနာ ပြုကြကုန်၏။ အသျှင်မြတ်သည် အလွန်တထု နိုင်နင်း လွှမ်းမိုး တော်မူသော အသျှင်၊ ဉာဏ်ပညာဆင်ခြင်တုံ တရားနှင့် လွန်စွာ ပြည့်စုံတော် မူသောအသျှင် ဖြစ်တော်မူ၏။ မိုးကောင်းကင်များနှင့် ပထဝီ မြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည် အသျှင်မြတ်၌သာ ရှိ၏။ အသျှင်မြတ်သည် အသက်ဇီဝကို ပေးတော်မူ၏။ ထိုအသျှင် မြတ်သည်ပင် အသက်သေဆုံးခြင်းကို ဖြစ်စေတော်မူ၏။ ထို့ပြင် အသျှင်မြတ်သည် အရာဝပ်သိမ်း အားလုံးအပေါ်ဝယ် တန်ခိုး အာဏာ လွှမ်းမိုးတော်မူ၏။ အသျှင်မြတ်သည် အစဦးဆုံး ဖြစ် တော်မူ၏။ နောက်ဆုံးလည်း ဖြစ်တော်မူ၏။ အသျှင်မြတ်သည် ထင်ရှားစွာ ရှိနေတော်မူ၏။ အသျှင်မြတ်သည် အကွယ်၌ ရှိ တော်မူ၏။ ထို့ပြင် အသျှင် မြတ်သည် အရာဝပ်သိမ်း ကုန်တို့၏ အကြောင်းကို အပြည့်အဝ အကြွင်းမဲ့ သိတော်မူ၏။ အသျှင် မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေကို ခြောက်ကြိမ် သော အချိန်ကာလအတွင်း၌ ဖန်ဆင်းတော် မူခဲ့သော အသျှင် ဖြစ်တော်မူ၏။ ထိုနောက် ပလ္လင်တော်ပေါ်ဝယ် ခိုင်မြဲစွာ တည်နေတော်မူ၏။ အသျှင်သည် ပထဝီမြေသို့ ဝင်သော အရာ နှင့် ယင်း ပထဝီမြေမှ ထွက်သော အရာကို၎င်း၊ မိုးကောင်း ကင်မှ ဆင်းသက်သော အရာ နှင့် ယင်း မိုးကောင်းကင်သို့ တက်သောအရာကို၎င်း သိရှိတော်မူ၏။ ထို့ပြင် သင်တို့သည် မည်

سَبَّحَ لِلَّهِ مَا فِي السَّمَوَاتِ وَالْأَرْضِ وَهُوَ
 الْعَزِيزُ الْحَكِيمُ ○ لَهُ مُلْكُ السَّمَوَاتِ
 وَالْأَرْضِ يُحْيِي وَيُمِيتُ ۗ وَهُوَ عَلَى كُلِّ
 شَيْءٍ قَدِيرٌ ○ هُوَ الْأَوَّلُ وَالْآخِرُ وَالظَّاهِرُ
 وَالْبَاطِنُ ۗ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ ○
 هُوَ الَّذِي خَلَقَ السَّمَوَاتِ وَالْأَرْضَ فِي سِتَّةِ
 أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۗ يَعْلَمُ مَا يَلِجُ
 فِي الْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنْزِلُ مِنْ
 السَّمَاءِ وَمَا يَعْرُجُ فِيهَا ۗ وَهُوَ مَعَكُمْ أَيْنَ
 مَا كُنْتُمْ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ ○
 لَهُ مُلْكُ السَّمَوَاتِ وَالْأَرْضِ وَإِلَى اللَّهِ تُرْجَعُ

သည့်အရပ်၌ပင်ရှိစေ၊ အသျှင်မြတ်သည် သင်တို့နှင့် အတူ ရှိနေ
 တော်မူ၏။ ထိုမှ တပါး အလ္လာဟ် အသျှင်မြတ်သည် သင်တို့
 ပြုကျင့် သမျှ အားလုံး တို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။
 မိုးကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာ
 ထည်ထိုအသျှင်မြတ် ၌သာရှိ၏။ ထို့ပြင် အရေးကိစ္စ အားလုံး
 တို့သည် အလ္လာဟ်အသျှင်မြတ် အထံတော်သို့သာလျှင် နောက်
 ဆုံးတရားစီရင်ခြင်းကိုခံယူရန်ပြန်ကြရ၏။ အသျှင်သည် ညဉ့်ကို
 နေ့ထဲသို့ ဖြတ်သန်း စေတော်မူ၏။ ထို့ပြင် နေ့ကို ညဉ့်ထဲသို့
 ဖြတ်သန်း စေတော်မူ၏။ ထိုမှ တပါး အသျှင်မြတ်သည် စိတ်
 နှလုံးများ အတွင်း၌ ရှိသည့်အရာအားလုံး တို့ကို အကြွင်းမဲ့
 ကောင်းစွာ သိရှိတော်မူ၏။ အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်
 မြတ်၏ တမန်တော်ကို သက်ဝင် ယုံကြည်ကြလော့။ ထို့ပြင်
 အလ္လာဟ် အသျှင်မြတ်က သင် တို့အား အမေ့စား အမေ့ခံ
 အဖြစ် ပေးထားသော ပစ္စည်း ဥစ္စာများမှ ထိုအသျှင်မြတ်၏
 လမ်းတော်ဝယ် သုံးစွဲကြလော့။ သင်တို့အနက် သက်ဝင်ယုံ
 ကြည်၍၊ အသျှင်မြတ်၏ လမ်းတော်ဝယ် သုံးစွဲသူ တို့သည်
 ကြီးစွာသော ဆုလာဘ်ကိုရအံ့။ (၅၅: ၂-၈)

မိုးကောင်းကင်များ နှင့် ပထဝီမြေဝယ် ရှိရှိ သမျှ အားလုံးတို့
 သည် အလ္လာဟ်အသျှင်မြတ်အား ချီးကျူး ထောမနာ ပြုကြ
 ကုန်၏။ စိုးမိုးအုပ်ချုပ်မှု အာဏာသည် အသျှင်မြတ်၌သာ ရှိ၏။
 ချီးမွမ်းခြင်း အားလုံးကိုလည်း အသျှင်မြတ်သာ ခံထိုက်တော်
 မူ၏။ ထို့ပြင် အသျှင်မြတ်သည် အရာခပ်သိမ်း အားလုံးအပေါ်
 ဝယ် တန်ခိုးအာဏာ လွှမ်းမိုးတော်မူ၏။ သင်တို့ကို ဖန်ဆင်း
 သူကား အသျှင်မြတ်သာလျှင် ဖြစ်တော်မူ၏။ သို့သော် သင်တို့
 အနက် အချို့သည် မယုံကြည်သူများ ဖြစ်ကြပြီး၊ အချို့သည်
 သက်ဝင်ယုံကြည်သူများ ဖြစ်ကြ၏။ ထို့ပြင် အလ္လာဟ်အသျှင်
 မြတ်သည် သင်တို့ပြုကျင့်သမျှ အားလုံးတို့ကို အကြွင်းမဲ့ သိမြင်
 တော်မူ၏။ အသျှင်မြတ်သည် မိုးကောင်းကင်များ နှင့် ပထဝီ
 မြေကို အထူး ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းတော်မူ၏။ ထို့ပြင်
 သင်တို့ကိုလည်း ပုံသဏ္ဍာန် ပေးသနား တော်မူ၏။ သင်တို့၏
 ပုံသဏ္ဍာန်များကိုလှပစေတော်မူ၏။ ထို့ပြင်အသျှင်မြတ် အထံ
 တော်သို့သာ နောက်ဆုံး ပြန်ကြရမည်တည်း။ အသျှင်မြတ်
 သည် မိုးကောင်းကင်များ နှင့် ပထဝီမြေ၌ ရှိရှိသမျှတို့ကို သိရှိ
 တော်မူ၏။ ထို့ပြင် အသျှင်မြတ်သည် သင်တို့ဖိုးကွယ်ထားသော
 အရာကို၎င်း၊ ဖော်ပြသော အရာကို၎င်း သိတော်မူ၏။ ထို့ပြင်
 အလ္လာဟ် အသျှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ဖိုးကွယ်
 ထားသမျှ အားလုံး တို့ကိုလည်း အပြည့် အဝ ကောင်း စွာ
 သိတော်မူ၏။ (၆၄: ၂-၅)

الْمُورِ ۝ يُؤَلِّجُ اللَّيْلَ فِي النَّهَارِ وَيُؤَلِّجُ
 النَّهَارَ فِي اللَّيْلِ ۖ وَهُوَ عَلِيمٌ بِذَاتِ
 الصُّدُورِ ۖ اٰمَنُوْا بِاللّٰهِ وَرَسُوْلِهِ ۚ وَاٰتَقُوْا
 مِمَّا جَعَلَكُمْ مُّسْتَخْلِفِيْنَ فِيْهِ ۚ فَاَلَّذِيْنَ
 اٰمَنُوْا مِنْكُمْ وَاٰتَقُوْا لَهُمْ اٰجْرًا كَبِيْرًا ۝

يَسْبِغُ لِلّٰهِ مَا فِي السَّمٰوٰتِ وَمَا فِي الْاَرْضِ
 لَهٗ الْمُلْكُ وَلَهٗ الْحَمْدُ وَهُوَ عَلٰى كُلِّ شَيْءٍ
 قَدِيْرٌ ۝ هُوَ الَّذِيْ خَلَقَكُمْ فَمِنْكُمْ كٰفِرٌ
 وَمِنْكُمْ مُّؤْمِنٌ ۗ وَاللّٰهُ بِمَا تَعْمَلُوْنَ بَصِيْرٌ ۝
 خَلَقَ السَّمٰوٰتِ وَالْاَرْضِ بِالْحَقِّ وَصَوَّرَكُمْ
 فَاَحْسَنَ صُوْرَكُمْ ۗ وَالِيْهِ النَّصِيْرُ ۝ يَعْلَمُ
 مَا فِي السَّمٰوٰتِ وَالْاَرْضِ وَيَعْلَمُ مَا تُسْرُوْنَ
 وَمَا تُعْلِنُوْنَ ۗ وَاللّٰهُ عَلِيْمٌ بِذٰتِ الصُّدُوْرِ ۝

ကေန့်အမှန် မျိုးစေ့များနှင့် သစ်စေ့များကို အက်ကွဲစေ၍၊ အညှောက် ထက်ပေါက် ရောက်စေသည်မှာ အသွင်မြတ်ပင် ဖြစ်၏။ အသွင်မြတ်သည် သက်ရှိမှ သက်မဲ့ကို ထုတ်ယူတော်မူ၏။

ထို့ပြင် သက်မဲ့မှ သက်ရှိကို ထုတ်ယူတော်မူသော အသွင်မြတ် တော်မူ၏။ ထိုအသွင်ကား အသင်တို့၏ အလ္လာဟ်အသွင်မြတ် ပင်ဖြစ်တော်မူ၏။ သို့ပါလျက် သင်တို့သည် အဘယ်သို့ ကျော့ ခိုင်းသွားကြသနည်း။ အသွင်မြတ်သည် မိုးသောက် အရက်ဦး ကို ဖြစ်စေတော်မူ၏။ ထို့ပြင် အသွင်မြတ်သည် ညဉ့်ကို အနား ယူရန် အလို့ငှါ ပြုလုပ်ထားတော်မူ၏။ ထို့ပြင် နေနှင့်လကို အချိန်ကာလ ရေတွက်သတ်မှတ်နိုင်ရန် ပြုလုပ် ထားတော်မူ၏။ ဤသည်ကား အလွန် တမ နိုင်နင်း လွှမ်းမိုးတော် မူသော အသွင်၊ ဥာဏ်ပညာ ဆင်ခြင်တုံတရားနှင့် လွန်စွာပြည့်စုံတော် မူသော အသွင်၏ စီမံ ခန့်ခွဲမှုပင်တည်း။ ၎င်းပြင် ထိုအသွင် မြတ်သည် ကြယ်နက္ခတ်တာရာများကို သင်တို့အတွက် ပြုလုပ် ထားတော်မူ၏။ ဤသို့ဖြင့် သင်တို့သည် ကုန်းမြေနှင့် ပင်လယ် သမုဒ္ဒရာတို့တွင် အခက်အခဲမရှိဘဲ ယင်းကြယ်နက္ခတ်တာရာများ ၏ အကူအညီဖြင့်လမ်းမှန်ကို သိရှိနိုင်ရန်ဖြစ်၏။ ငါအသွင်သည် နိမိတ်လက္ခဏာတော်များကို ပညာရှိ သူတို့အဘို့ အသေးစိတ် ရှင်းလင်း ထားတော်မူ၏။ အသွင်သည် သင်တို့အား အသက် ဝိညာဉ် တခုတည်းမှ ဖြစ်ပွားစေတော်မူခဲ့၏။ ထို့ပြင် သင်တို့ အတွက် ယာယီနေထိုင်ရန် နှင့် ထာဝရ နေထိုင်ရမည့် နေရာ ရှိ၏။ ငါအသွင် မြတ်သည်နိမိတ် လက္ခဏာတော်များကို နား လည်သူတို့အတွက် အသေးစိတ် ရှင်းလင်း ထားတော်မူ၏။ အသွင်သည် မိုးသား မိုးတိမ်များမှ မိုးရေကို သွန်သင်တော်မူ၏။ ပြီးနောက် ငါအသွင်မြတ်သည် ၎င်းမိုးရေဖြင့်မည်ကဲ့သို့ အထူး ထူး အပြားပြားသော အပင်များကို ပေါက်ရောက်စေသည်ကို ကြည့်ရှုကြကုန်လော့။ ထို့နောက်ငါအသွင်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကို ပေါက်ရောက် စေတော်မူ၍ ၎င်းမှ အ စေ့ အဆံ့များကို အပြတ်လိုက် အခိုင်လိုက် သီးစေတော်မူ၏။ ထို့ပြင် စွန်ပလွန်ပင်များတွင် ၎င်းတို့၏ အဖူးဝတ်ဆံ့များမှ အသီးများကို အခိုင် လိုက် သီးစေတော်မူ၍ အကိုင်း များကို ညှစ်ကျစေတော်မူ၏။ ထို့ပြင် ငါအသွင်မြတ်သည် ထိုမိုးရေ ဖြင့် အမျိုးတူနှင့် အမျိုးမတူသော စပျစ်၊ သံလွင်၊ သလဲသီးခြံ များကို ဖြစ်စေတော်မူ၏။ သင်တို့သည် ထိုအပင်များမှ အသီး များ သီးချိန်တွင်၎င်း၊ မုညခြင်းကို၎င်း ကြည့်ရှု ကြလေကုန်၊ ကေန့်စင်စစ် ဤသည်တို့၌ သက်ဝင်ယုံကြည်သူတို့ အဘို့ နိမိတ် လက္ခဏာတော်များ ပါရှိကြ၏။ သို့ပါလျက် ထိုသူများသည် ‘ဂျင်နီ’ များကို အလ္လာဟ်အသွင်မြတ်နှင့်တွဲဘက်သူများအဖြစ် ထူကြ၏။ အမှန်စင်စစ် ၎င်း တို့ကို အသွင်မြတ်သည် ပင်လျှင်

إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَى يُخْرِجُ الْحَىَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَىَّ ذَلِكُمْ اللَّهُ فَالِي تَوْكُلُونَ ○ فَالِقُ الإصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ذَلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ ○ وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ ○ وَهُوَ الَّذِي أَنشَأَكُم مِّن لَّفَافٍ وَآجِدَةً فَمُسَقَّرٌ لِّقَوْمٍ وَمُسْتَوْدَعٌ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ ○ وَهُوَ الَّذِي أَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ نَبَاتَ كُلِّ شَيْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نَّخْرِجُ مِنْهُ حَبًّا مُّتَرَاكِبًا وَمِنَ النَّخْلِ مِن طَلْعِهَا قِنْوَانٌ دَانِيَةٌ وَجَنَّاتٍ مِّنْ أَعْنَابٍ وَالزَّيْتُونَ وَالرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَابِهٍ انظُرُوا إِلَى ثَمَرِهِ إِذَا أَثْمَرَ وَيَنْعِهِ إِنَّ فِي ذَلِكُمْ لآيَاتٍ لِّقَوْمٍ يُؤْمِنُونَ ○ وَجَعَلُوا لِلَّهِ شُرَكَاءَ الْجِنَّ وَخَلَقَهُمْ وَخَرَقُوا لَهُ بَنِينَ وَبَنَاتٍ بِغَيْرِ عِلْمٍ سُبْحَانَهُ وَتَعَالَى عَمَّا يُصِفُونَ ٥

အလ္လာဟ်-ထာဝရဘုရားသခင်

ပန်ဆင်းတော်မူခဲ့၏။ ထို့ပြင် သူတို့သည် အသိပညာ မရှိဘဲ လျက် အသွင်မြတ်၌ သားသမီးများ ရှိသည်ဟု မဟုတ် မမှန် ကြစည် စွပ်စွဲပြောဆိုကြ၏။ အသွင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ သူတို့ စွပ်စွဲပြောဆိုသည်များမှ ကင်းစင် မြင့်မြတ် လှတော်မူသည်။ (၆:၉၆-၁၀၁)

‘အလ္လာဟ်’ ထိုအရှင်မြတ်မှ တပါး ကိုးကွယ်ခြင်း ခံထိုက်သော အခြားဘုရားမရှိ၊ အသွင်မြတ်သည် အမြဲရှင်နေတော်မူသော အသွင်၊ ကိုယ်တော်တိုင် ထာဝရ တည်နေတော်မူ၍ အရာ ခပ်သိမ်းကုန်တို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်တော်မူသော အသွင် ဖြစ်တော်မူ၏။ ငိုက်မျှဉ်းခြင်းသည်၎င်း၊ အိပ်စက်ခြင်းသည်၎င်း၊ ထိုအသွင်မြတ်အား ဖိစီးခြင်းငှာ မတတ်နိုင်ပေ။ အသွင်မြတ်သည် မိုးကောင်းကင်များတွင် ရှိရှိ သမျှ အားလုံးတို့ကို၎င်း၊ ပထဝီမြေပေါ် ရှိရှိသမျှအားလုံးတို့ကို၎င်း၊ စိုးပိုင်တော်မူ၏။ အသွင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ၊ အဘယ်သူသည် သူတပါးအတွက် အသွင်မြတ်အံတော်ဝယ် အသနားခံတောင်းပန် ပေး နိုင် မည် နည်း၊ အသွင်မြတ်သည် သူတို့၏ ရှေးနောက်ဖြစ်ပုံ အဖြစ်အပျက်အလုံးစုံကို အကြွင်းမဲ့ သိတော်မူ၏။ ထို့ပြင် သူတို့သည် အသွင်မြတ်၏ ပြာဏ်ပညာများကို အသွင်မြတ် အလိုတော်ရှိသည်မှအပ စိုးစဉ်းမျှ မသိနိုင်ကြပေ။ အသွင်မြတ်၏ပြာဏ်တော်သည် မိုးကောင်းကင်များ နှင့် တကွ ကမ္ဘာမြေပြင် ဘခွင်လုံးကို လွှမ်းမိုး ဝန်းခြုံလျက် ရှိချေ၏။ ၎င်း မိုး ကောင်း ကင် များ နှင့် ကမ္ဘာမြေပြင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အသွင်မြတ်အား ပင်ပန်း နွမ်းရိစေသည် မဟုတ်ပေ။ အသွင်မြတ်သည် မြင့်မြတ်တော်မူသော အသွင်၊ ကြီးကဲထွတ်မြတ်တော်မူသောအသွင် ဖြစ်တော်မူ၏။ (၂:၂၅၆)

ထိုအသွင်မြတ်သည်ကား အလ္လာဟ်အသွင်မြတ် ဖြစ်တော်မူ၏။ ထိုအသွင်မြတ်မှ တပါး ကိုးကွယ်ခြင်း ခံထိုက်သော အခြားဘုရား မရှိချေ။ အသွင်မြတ်သည် အကွယ်၌ ရှိသည်တို့ကို၎င်း၊ အထင်အရှား ရှိသည်တို့ကို၎င်း၊ အကြွင်းမဲ့ သိတော်မူသော အသွင်ဖြစ်တော်မူ၏။ အသွင်မြတ်သည် အလွန်တရာ ကရုဏာ ရှိတော်မူသော အသွင်၊ အပန်တလဲလဲ ကောင်းချီးမဂ်လာ ပေးတော်မူသော အသွင်ဖြစ်တော်မူ၏။ ထိုအသွင်မြတ်သည် ပင် အလ္လာဟ်အသွင်မြတ် ဖြစ်တော်မူ၏။ ထိုအသွင်မှတပါး ကိုးကွယ်ခြင်းခံထိုက်သော အခြား ဘုရား မရှိချေ။ အသွင်မြတ်သည် အချုပ်အခြာ အာဏာပိုင်တော် မူသော ဘုရင်၊ ကိုယ်တော်တိုင် သန့်ရှင်း စင်ကြယ်တော်မူ၍ အခြားသူများ

اللَّهُ لَا إِلَهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ لَا تَأْخُذُهُ سِنَّةٌ وَلَا نَوْمٌ لَهُ مَا فِي السَّمَوَاتِ وَمَا فِي الْأَرْضِ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِشَيْءٍ مِّنْ عِلْمِهِ إِلَّا بِمَا شَاءَ وَسِعَ كُرْسِيُّهُ السَّمَوَاتِ وَالْأَرْضَ وَلَا يَئُودُهُ حِفْظُهُمَا وَهُوَ الْعَلِيُّ الْعَظِيمُ

هُوَ اللَّهُ الَّذِي لَا إِلَهَ إِلَّا هُوَ عِلْمُ الْغَيْبِ وَالشَّهَادَةِ هُوَ الرَّحْمَنُ الرَّحِيمُ هُوَ اللَّهُ الَّذِي لَا إِلَهَ إِلَّا هُوَ الْمَلِكُ الْقُدُّوسُ السَّلَامُ الْمُؤْمِنُ الْمُهَيَّبُ الْعَزِيزُ الْجَبَّارُ الْمُتَكَبِّرُ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ هُوَ اللَّهُ الْخَالِقُ الْبَارِئُ الْمُصَوِّرُ لَهُ

ကိုလည်း သန့်ရှင်းစင်ကြယ်မှုပေးသနားတော်မူသော အသျှင်၊
 ကိုယ်တော်တိုင် ချွတ်ယွင်းမှုအပြစ် အနာအဆာ ကင်းစင်တော်
 မူ၍ အခြားသူများကိုလည်း ကင်းရှင်း စေတော် မူသော
 အသျှင်၊ အရာခပ်သိမ်းတို့အား လုံခြုံခြင်းကို ပေးသနားတော်
 မူသော အသျှင်၊ အရာ ခပ်သိမ်းတို့အား ထိန်းသိမ်း စောင့်
 ရှောက် တော်မူသော အသျှင်၊ အလွန်တရာ နိုင်နင်း လွှမ်းမိုး
 တော်မူသော အသျှင်၊ စိတ်နှလုံး ကွဲပြားမှုများကို စုစည်း
 ညီညွတ်စေတော်မူသောအသျှင်၊ ကြီးကဲ မြင့်မြတ်တော်မူသော
 အသျှင်ဖြစ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည်၎င်းတို့ကွဲဖက်
 နှိုင်းယှဉ်ကိုးကွယ် ကြသည်တို့မှ ကင်းစင် သန့်ရှင်းတော်မူ၏။
 အမှန်စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အရာခပ်
 သိမ်းကုန်တို့ကို ဖန်ဆင်းတော်မူသောအသျှင်၊ အရာခပ်သိမ်း
 ကုန်တို့ကိုဖန်တီးပြုလုပ်တော်မူသောအသျှင်၊ အရာ ခပ်သိမ်းကုန်
 တို့အား ၎င်းတို့နှင့် သင့်လျော်သော ပုံသဏ္ဍာန်ကို ပေး သနား
 တော်မူသော အသျှင် ဖြစ်တော်မူ၏။ ထိုအသျှင်မြတ်၌
 အကောင်းဆုံးသော ဂုဏ်တော်အမြောက်အများ ရှိတော်မူ၏။
 မိုးကောင်းကင်များ နှင့် ပထဝီမြေပယ် ရှိရှိသမျှ အားလုံးတို့
 သည် အသျှင်မြတ်အား ချီးကျူးသောမနာပြုကြကုန်၏။ အသျှင်
 မြတ်သည်အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အသျှင်၊
 ဥာဏ်ပညာ ဆင်ခြင်တုံ တရားနှင့် လွန်စွာ ပြည့်စုံတော်မူသော
 အသျှင် ဖြစ်တော်မူသတည်း။ (၅၉:၂၃-၂၅)

الْأَسْمَاءُ الْحُسْنَىٰ ۖ يُسَبِّحُ لَهُ مَا فِي
 السَّمٰوٰتِ وَالْاَرْضِ ۗ وَهُوَ الْعَزِيزُ الْحَكِيمُ

ကောင်းကင်တမန်များ

ကျမ်း မြတ်ကုရ်အာန်တွင် ကောင်းကင်တမန်များ ကို
 “မလာက်” ဟုသုံးစွဲထားပြီး တိုက်ရိုက်အဓိပ္ပာယ်မှာ “သတင်း
 ယူဆောင်လာသူ” သို့မဟုတ် “ကိုယ်စားလှယ်” ဟု ရှိပေ
 သည်။ ဤသည်မှာ ကောင်းကင်တမန်များ ကို ဖန်ဆင်းခြင်း
 ၏ ရည်ရွယ်ချက်ကို ရှင်းပြပေးသည်။ သူတို့သည် ထာဝရဘုရား
 သွင်ထံမှ သတင်းများကို ယူဆောင်လာပြီး လျှင်မြန်စွာ ကြား
 ကြို တွင်အသွင်မြတ်၏အလိုတော်ကို အသွင်မြတ်စေခိုင်းသည့် အ
 တိုင်း ဆောင်ရွက်ကြပေသည်။ သို့ဖြစ်ရာ ကောင်းကင်တမန်
 များသည် ဝန်လောက၊ နာမ်လောက နှစ်ခုစလုံးတွင် အသွင်
 မြတ်၏အလိုတော်ကျအကောင်အထည်ဖော်ရန် အသွင်မြတ်ရွေး
 ခယ်ထားသော စံနစ်၏အစိတ်အပိုင်း တစ်ခုဖြစ်လေသည်။

(နာမ်) ဝိညာဉ်လောက၌ ကောင်းကင်တမန်များ
 ၏လွှမ်းမိုးမှုမှာ တိုက်ရိုက်ဖြစ်ပြီး ကြားကိုယ်စားလှယ်မရှိ
 ချေ။ သို့ဖြစ်ရာ ကောင်းကင်တမန်များ ကို ဖယ်ကြည်ခြင်းသည်
 ဘုရားသွင်၏ ရေခဲခြည်တော်လှသားတို့ထံလာရောက်ရာ
 နေရာကို ပိတ်ဆို့ခြင်းပင်ဖြစ်လေသည်။

ကောင်းကင်တမန်များ

ချီးမွမ်းခြင်း ဟူသမျှ အားလုံးကို အလ္လာဟ် အသျှင်မြတ်သား လျှင် ဝိုင်ဆိုင်တော်မူ၏။ ထိုအသျှင်သည် မိုးကောင်းကင်များ နှင့် ပထဝီခမ္ဘာကို နည်းစံနှစ်သစ်ဖြင့် ဖန်ဆင်းတော်မူသော အသျှင် ဖြစ်တော်မူ၏။ ထို့ပြင် ကောင်းကင် တမန်များ ကို အကြင်သို့သော အခြေအနေဖြင့် စေတမန် ပြုလုပ်၍ စေလွှတ် တော်မူသော အသျှင် ဖြစ်တော်မူ၏။ ထိုအခြေအနေကား ကောင်းကင်တမန်များ၌ တခါတရံတွင် အတောင်ပံ နှစ်ခုစီ၊ တခါတရံတွင် သုံးခုစီ၊ တခါတရံတွင် လေးခုစီ ရှိကြ၏။ ထို့ ပြင် ၎င်း ကောင်းကင် တမန်များ ၏ အတောင်ပံ များကို အလ္လာဟ် အသျှင်မြတ်သည် မိမိ အလိုတော် ရှိသလောက် ထို့ ထက်မက များပြားစွာ ဖန်ဆင်းတော်မူသော အသျှင် ဖြစ် တော်မူ၏။ အကြောင်းမူကား အလ္လာဟ် အသျှင်မြတ်သည် အရာဝပ်သိမ်း အားလုံး အပေါ်ဝယ် တန်းခိုး အာဏာလွှမ်းမိုး တော်မူ၏။ (၃၅ : ၂)

အသင် ပြောကြားလော့၊ ဂျေဗရာအီလ် ကောင်းကင်တမန်ကို ရန်ငြိုးထားသူသည် အတယ်သူနည်း(ထိုသို့ ရန်ငြိုးထားခြင်း အကြောင်းရင်းကား ဤသို့တည်း)။ ထို ကောင်းကင် တမန် သည် အလ္လာဟ် အသျှင်မြတ်၏ အမိန့်တော်အရ ဤကျမ်း တော်ကို သင်၏ စိတ်နှလုံးသို့ ပို့ဆောင်ပေး၏။ ဤသို့ဖြင့် ဤ ကုရ်အာန်ကျမ်းတော်သည် ရှေးအလျှင်က ချပေးခဲ့သော နှုတ် ကပါတ်တော်များကို ထောက်ခံ အတည်ပြု၏။ ထို့ပြင် ဤ ကျမ်းတော်သည် သက်ဝင် ယုံကြည်သူ (မိုအ်မဒ်နီ)တို့အတွက် လမ်းညွှန်တော်နှင့် ဝမ်းမြောက်ဘွယ် သတင်းကောင်းလည်း ဖြစ်၏။ ဤအကြောင်းကြောင့် (ဂျေဗရာအီလ်အား) ရန်ငြိုး ထားလျှင် ထိုသူတို့သည် သတိပြုကြကုန်လော့၊ အကြောင်းမူ ကား အကြင်သူသည် အလ္လာဟ် အသျှင်မြတ်နှင့် အသျှင်မြတ် ၏ ကောင်းကင် တမန်များအသျှင်မြတ်၏ တမန်တော်များနှင့် ဂျေဗရာအီလ်၊ မိကာအီလ်(ကောင်းကင်တမန်)တို့အား ရန်ငြိုး ထားအံ့၊ ဤသို့ ဆိုလျှင် ရလဒ်ကား ဧကန် စင်စစ် အလ္လာဟ် အသျှင်မြတ်သည် ထိုကဲ့သို့သော (ရန်ငြိုးထား) မယုံကြည်သူ များ၏ ရန်သူဖြစ်တော်မူ၏။ (၂ : ၉၀ - ၉၉)

အရှေ့ဘက် အရပ်သို့၎င်း၊ အနောက်ဘက်အရပ်သို့၎င်း၊ သင် တို့ မျက်နှာမူခြင်း သက်သက်သည် ကြီးမြတ်သော ကောင်းမှု ပြုကျင့်ခြင်း မဟုတ်ပေ။ သို့ရာတွင် အစစ်အမှန် ကောင်းမှု ပြု သူကား ထိုသူသည် အလ္လာဟ် အသျှင်မြတ်ကို၎င်း၊ နောက်ဆုံး နေ့တော်ကြီးကို၎င်း၊ ကောင်းကင်တမန်များကို၎င်း၊ အလ္လာဟ်

الْحَمْدُ لِلَّهِ فَاطِرِ السَّمَوَاتِ وَالْأَرْضِ جَاعِلِ الْمَلَيْكَةِ رُسُلًا أُولِيْ أَجْنِحَةٍ مَّثْنَى وَثَلَاثَ وَرُبْعٍ يَزِيدُ فِي الْخَلْقِ مَا يَشَاءُ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

قُلْ مَنْ كَانَ عَدُوًّا لِجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَى قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
 ○ مَنْ كَانَ عَدُوًّا لِلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَلَ فَإِنَّ اللَّهَ عَدُوٌّ لِلْكَافِرِينَ

لَيْسَ الْبِرَّ أَنْ تُولُوا وَجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّنَّ وَاتَى

ကောင်းကင်တမန်များ

အသျှင်မြတ်၏ ကျမ်းတော်ကို၎င်း၊ လူသား တမန်တော်များကို၎င်း၊ ယုံကြည်ပြီး သူ၏ ငွေ ကြေးများကို အသျှင်မြတ်အား ချစ်မြတ်နိုးသော စိတ်ဖြင့် ဆွေမျိုးများ၊ မိတမရှိသူများ၊ ချိုတဲ့သူများ၊ ခရီးသည်များ၊ အလှူခံများအတွက်နှင့် သူ့ပန်းများအား ငွေးယူရန်အတွက် သုံးစွဲ၏။ ထို့ပြင် ဆုလတ်ဝတ်ပြု၏။ ဇကတ် အလှူကို ပေး၏။ ထိုပြင် ထိုသူထံသို့ မိမိတို့ ကတိ သစ္စာ ပြုသည့်အခါ ထိုကတိပြုထားသည့် အတိုင်း စောင့်ထိန်း လိုက်နာကြ၏။ ထိုပြင် အထူးသဖြင့် ဆင်းရဲကြပ်တည်းသော အခါ၌ သော်၎င်း၊ နာမကျန်း ဖြစ်သော အချိန်၌ သော်၎င်း၊ စစ်ဖြစ်နေချိန်တွင် သော်၎င်း၊ မြမြ သည်းခံသူတို့ သည်သာလျှင် အပြည့်အဝ ကောင်းမှုပြုသူများ ဖြစ်ကြ၏။ ထိုသူတို့သာလျှင် မိမိတို့၏ ပြောဆို ကတိပြုထားသည့် အတိုင်း မှန်ကန်စွာ လိုက်နာ ဆောင်ရွက်သူများ ဖြစ်ကြ၏။ ဤသူတို့ပင်လျှင် အပြည့်အဝ အသျှင်မြတ်အား ကြောက်ရွံ့ရုံကျိုး ချစ်မြတ်နိုးသူ (မုတ်တကီးနံ) များဖြစ်ကြ၏။ (J : ၁၇၀)

أَمَّا عَلَىٰ حَبِّهِ ذَايَ الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسْكِينِ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُؤْتُونَ بِعَهْدِهِمْ إِذَا عَاهَدُوا وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ أُولَئِكَ الَّذِينَ صَدَقُوا وَأُولَئِكَ هُمُ الْمُتَّقُونَ

တမန်တော်ထံသို့ သူ့အား ပန်ဆင်း မွေးမြူတော်မူသော အသျှင်ထံတော်မှ ထုတ်ပြန်ချပေးသနားတော်မူသည့် အရာအားလုံးကို တမန်တော်သည် ကိုယ်တိုင် သက်ဝင်ယုံကြည်၏။ ထိုနည်းတူစွာ ယုံကြည်သူ (မိုအိမင်နံ) တို့သည်လည်း ၎င်းအတိုင်း ယုံကြည်ကြ၏။ သူတို့ အားလုံးပင် အလ္လာဟ် အသျှင်မြတ်၏ ကောင်းကင်တမန်များ၊ အသျှင်မြတ်၏ ကျမ်းတော်များနှင့် အသျှင်မြတ်၏ လူသား တမန်တော်များကို ယုံကြည်ကြ၏။ (J : ၂၀၆)

أَمَّا الرُّسُولُ بِمَا أَنْزَلَ إِلَيْهِ مِنْ رَبِّهِ وَالْمُؤْمِنُونَ كُلُّ أَمِّنٌ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ

အလ္လာဟ် အသျှင်မြတ်သည် ကောင်းကင်တမန်များ အနက်မှ ၎င်း၊ လူသားတို့ အနက်မှ၎င်း၊ စေတမန်များ (တမန်တော်များ) ကို ငွေးချယ်တော်မူ၏။ ဇနန်အမှန် အလ္လာဟ် အသျှင်မြတ်သည် [ဆု(ဒိုအာ)တောင်းခံခြင်း အားလုံးကို] ကောင်းစွာ ကြားတော်မူသော အသျှင်၊ (ထို့ပြင် အခြေအနေအားလုံးကို) ကောင်းစွာ သိမြင်တော်မူသော အသျှင် ဖြစ်တော်မူ၏။ (JJ : ၇၆)

اللَّهُ يُصْطَفِي مِنَ الْمَلَائِكَةِ رُسُلًا وَمِنَ النَّاسِ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ

အို - သက်ဝင် ယုံကြည်သူ (မိုအိမင်နံ) တို့၊ အလ္လာဟ် အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို၎င်း၊ အသျှင်မြတ်၏ တမန်တော်ထံသို့ အသျှင်မြတ် ချပေးသနားတော်မူသော ကျမ်းတော်ကို၎င်း၊ ငွေးယခင် အချိန်က အသျှင်မြတ် ချပေးသနားတော်မူခဲ့သော ကျမ်းတော်ကို၎င်း သက်ဝင်ယုံကြည်ကြလော့။

يَا أَيُّهَا الَّذِينَ آمَنُوا آمِنُوا بِاللَّهِ وَرَسُولِهِ وَالْكِتَابِ الَّذِي نَزَّلَ عَلَىٰ رَسُولِهِ وَالْكِتَابِ الَّذِي أَنْزَلَ مِنْ قَبْلُ وَمَنْ يَكْفُرْ بِاللَّهِ

ကောင်းကင်တမန်များ

အကြင်သူသည် အလ္လာဟ် အသျှင်မြတ်၊ အသျှင်မြတ်၏ ကောင်းကင် တမန်များ၊ အသျှင်မြတ်၏ ကျမ်းတော်များ၊ အသျှင်မြတ်၏ လူသား တမန်တော်များနှင့် နောင်လာမည့် နေ့တော်ကြီးကို မယုံကြည်စွာ၊ မှတ်သားကြကုန်၊ ထိုသူသည် အလွန် ဝေးကွာ နက်ရှိုင်းသော လမ်းလှဲသို့ ရောက်ရှိသွား လေပြီတည်း။ (၄ : ၁၃၇)

وَمَلِكَاتِهِ وَرُسُلِهِ وَالْيَوْمِ الْآخِرِ
 ○ فَقَدْ ضَلَّ ضَلَالًا بَعِيدًا

ကျမ်းတော်မြတ်ကုရ်အာန်

“ကုရ်အာန်” ဟု သော အမည်သည် အစွလ၁ ဇ်၏ တမန်
 တော်မြတ်ထံ မျာဒိတ်ချ ပေး သော ၊ နောက်ဆုံး တရားတော်
 ပါဝင်သည့်ကျမ်း စာအုပ်အတွက် ထာဝရဘုရား သွင်ကိုယ် တော်
 တိုင် ပေး ထား သည့်အမည်ဖြစ်သည်။ “ကုရ်အာန်” ဟု သော
 စကား လုံး ၏ အဓိပ္ပာယ် မှာ ဖတ်ရန် စာအုပ်ဟု ရှိ ပေသည်။ အ
 မှန်ပင်ကုရ်အာန်သည် ကမ္ဘာတွင် ကျယ်ပြန့်စွာ အဖတ်အများ ဆုံး
 စာအုပ်ဖြစ် ပေသည်။ ကုရ်အာန်၏ အဓိပ္ပာယ် မှာ လူမျိုး အား လုံး
 ထံ ပေး ပို့ဖြန့် ဝေရန် စာအုပ် ၊ သို့မဟုတ် သတင်း ဟုလည်း ၊
 အဓိပ္ပာယ် ရှိ ပေသည်။ ကမ္ဘာ ရှိကျမ်း စာအုပ်များ အနက် အ
 ခြား ကျမ်း စာအုပ်များ မှာ သက်ဆိုင် ရာ ခေတ်အချိန် ၊ သက်
 ဆိုင် ရာ လူမျိုး များ အတွက် သာ သီး သန့်ဖြစ် လေသည်။ မျာဒိတ်
 ရကျမ်း များ အနက်ကုရ်အာန်ကျမ်း သာ လျှင် ညိုသိုကန်သတ် -
 ဘောင်ခတ်ထား ခြင်း မရှိ သော ကျမ်း ဖြစ်သည်။ ကုန်အာန်
 သည် ခေတ်အား လုံး ၊ လူမျိုး အား လုံး အတွက် ဖြစ် လေသည်။
 (၃၄: ၂၉)

ကျမ်းတော်မြတ်ကုရ်အာန်

ငါအလ္လာဟ် အသျှင်မြတ်သည် အားလုံးထိုက်ထက် သိရှိနားလည် တော်မူသော အသျှင် ဖြစ်တော်မူ၏။ ဤအရာသည် ပြီးပြည့်စုံ သော ကျမ်းတော် ဖြစ်၏။ ယင်းအကြောင်းနှင့် စပ်လျဉ်း၍ ယုံမှား သံသယ ဖြစ်ဖွယ် အကြောင်းအလျှင်း မရှိချေ။ ထို ကျမ်းတော်သည် အလ္လာဟ် အသျှင်မြတ်အား ကြောက်ရွံ့ ရိုကျိုး ချစ်မြတ်နိုးသူတို့အဘို့ လမ်းညွှန်မှုကို ပေး၏။

(၂ : ၂ - ၃)

ကော် အစုန် ဤကုရ်အာန် ကျမ်းတော်သည် မြင့်မြတ်သော ကျမ်းတော် ဖြစ်၏။ ထို့ပြင် ယင်း ကျမ်းတော်သည် ဖုံးကွယ် ထားသော စာအုပ်၌ ရှိ၏။ (၅၆ : ၇၀ - ၇၉)

ဤကျမ်းတော်တွင် အမြဲ တည်မည့် ပညတ်တော်များပါရှိ၏။ (၉၀ : ၄)

အလ္လာဟ် အသျှင်မြတ်သည် အကောင်းဆုံးသော တရားတော် ဖြစ်သည့် ကျမ်းတော်မြတ်ကို ထုတ်ပြန်ချ ပေးသနားတော်မူ ပြီး၊ ယင်းကျမ်းတော်ပါ မူကွဲပါတ်တော် အချို့မှာ (ယခင် ကျမ်းများရှိ မူကွဲပါတ်တော်များ)နှင့် အကြောင်းရပ်တူညီမှု ရှိပြီ။ အချို့မှာမူ အကြောင်းရပ် အသစ်နှင့် စပ်လျဉ်း၍ ဖြစ်လေသည်။ ထိုကျမ်းတော်တွင် ဇော ပြပါရှိသော အ ကြောင်းရပ်များသည် အလွန်ထူးခြား မြင့်မြတ်လှ၏။ အကြင် သူတို့သည် မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင် ကို ကြောက်ရွံ့ကြအံ့။ ထိုသူတို့သည် ယင်းကျမ်းတော်ကို ဖတ်ရွက်ကြသောအခါ သူတို့၏ ခန္ဓာကိုယ်မှ ကြက်သီးမွှေး ညှင်းထလာလေ၏။ ထို့နောက် သူတို့၏ အသားအရေများ နှင့် စိတ်နှလုံးများသည် နူးညံ့ ပျော့ပျောင်းလာ၍ အလ္လာဟ် အသျှင်မြတ်အား သတိရ တသခြင်းတက်သို့ ယိမ်းညွတ်ကြ ကုန်၏။ ဤကျမ်းတော်မြတ် ကုရ်အာန်သည် အလ္လာဟ် အသျှင် မြတ်၏ လမ်းညွှန်တော် ဖြစ်၏။ အသျှင်မြတ်သည် ဤကျမ်း တော်အားဖြင့် မိမိ နှစ်လိုတော်မူသော သူအား လမ်းမှန်သို့ ပြတော်မူ၏။ အလ္လာဟ် အသျှင်မြတ်က လမ်းလွဲသူဟု သတ် မှတ်ထားတော်မူသော သူအတွက်မူ၊ ထိုသူအား မည်သူမျှ လမ်းမှန်သို့ ပြနိုင်မည် မဟုတ်ချေ။ (၃၉ : ၂၆)

الْمَرَّ ذَٰلِكَ الْكِتَابُ لَا يَرِيبُ فِيهِ ۗ هُدًى لِّلْمُتَّقِينَ ۝

إِنَّهُ لَقُرْآنٌ كَرِيمٌ ۝ فِي كِتَابٍ مَّكْنُونٍ ۝

فِيهَا كُتُبٌ قَيِّمَةٌ ۝

اللَّهُ نَزَّلَ أَحْسَنَ الْحَدِيثِ كِتَابًا مُّتَشَابِهًا مَّثَانًى تَلْفَعْرُمٌ مِنْهُ جَلُودٌ الذِّبْنِ يَخْشُونَ رَبَّهُمْ ثُمَّ تَلِينُ جُلُودُهُمْ وَقُلُوبُهُمْ إِلَىٰ ذِكْرِ اللَّهِ ذَٰلِكَ هُدًى اللَّهِ يَهْدِي بِهِ مَنْ يَشَاءُ وَمَنْ يُضِلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ ۝

ချီးမွမ်းခြင်း ဟူသမျှကို ခံထိုက်သော ကောင်းချီး မင်္ဂလာ

حَمْرٌ ۝ وَالْعِتَابِ الْمُبِينِ ۝

အပြာဖြာနှင့် ပြည့်စုံတော်မူသော အသျှင်မြတ်ထံတော်မှ ဤ ကဏ္ဍ (ဆုရဟ်တော်) သည် ကျဆောင်လာ၏။ ငါအသျှင် သည် ဤကျမ်းတော်အား ကျိန်ဆိုတော်မူ၏။ (ဆိုလိုသည်မှာ- ၎င်းကျမ်းတော်ကို သက်သေ အဖြစ် တင်ပြခြင်း ဖြစ်၏) ၎င်း ကျမ်းတော်သည် မိမိတွင် ပါရှိသော အကြောင်းအရာများကို ပွင့်လင်း ထင်ရှားစွာဖော်ပြသော ကျမ်းဖြစ်၏။ ငါအသျှင် မြတ်သည် ဤကျမ်းကို ကုရ်အာန် ကျမ်းတော်မြတ် အဖြစ် ပြုလုပ်ထားတော်မူ၏။ ထို့ပြင် အသင်တို့ ကောင်းစွာနားလည် နိုင်ရန်အတွက် ဤကျမ်းတော်ကို အာရဗီဘာသာ စကားဖြင့် ချပေးတော်မူ၏။ ထို့ပြင် အမုန်ပင် ယင်းကျမ်းတော်မြတ် (ကုရ်အာန်)သည် ကျမ်းတော်၏ မိခင် (အရှင်မူလ်ကေတဘတ်) ထံ၌ ရှိ၏။ ထို့ပြင် ယင်းကျမ်းတော်သည် ငါအသျှင်မြတ်ထံ တော်ဝယ် အလွန် မြင့်မြတ်သော ကျမ်းတော် ဖြစ်၏။ ထို့ပြင် ဉာဏ်ပညာဆင်ခြင်တုံ တရားနှင့် လွန်စွာ ပြည့်စုံသော ကျမ်း တော်လည်း ဖြစ်၏။ (၄၃: ၂-၅)

အမုန်ပင် ငါအသျှင်မြတ်သည် မိုးကောင်းကင်များကို ၎င်း၊ ကမ္ဘာ ပထဝီမြေကို၎င်း၊ တောင်များကို၎င်း၊ ပြီးပြည့်စုံသော ရှုရိအတ် တရားတော်ကို အပ်နှံတော်မူ၏။ သို့သော် ၎င်းတို့ သည် ၎င်းတာဝန်ကို ထမ်းရွက်ရန် ငြင်းဆန်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့သည် ထိုရှုရိအတ် တရားတော်ကို ကြောက်ရွံ့ကြ၏။ သို့ရာတွင် လူသားသည် ၎င်းတာဝန်ကို ထမ်းဆောင်ခဲ့၏။ အမုန်ပင် ထိုလူသားသည် မိမိ ကိုယ်ကို မိမိ အလွန် ညှင်းပန်း နှိပ်စက်သူ ဖြစ်၏။ ထို့ပြင် ၎င်း၏ အကျိုး ရလဒ်ကို ဂရု မပြုသူ ဖြစ်၏။ ငါအသျှင်မြတ်၏ ဤရှုရိအတ် တရားတော် တာဝန်ကို ထမ်းရွက်ရသော အကျိုး ရလဒ်ကား ဤသို့ ၎င်းသည်။ အသျှင်မြတ်သည် အယောင်ဆောင် (မိန့်ခံဖက်) ယောက်ျား၊ မိန်းမများကို အပြစ်ဒဏ် ပေးတော်မူ၏။ ထို့ နောက် အလ္လာဟ် အသျှင်မြတ်သည် သက်ဝင် ယုံကြည်သူ (မိအိမင်န်) ယောက်ျား မိန်းမများကို ကောင်းချီး မင်္ဂလာ ပေးတော်မူ၏။ အလ္လာဟ် အသျှင်မြတ်သည် အလွန် တရား အပြစ် လွတ်တော်မူသော အသျှင်၊ အဖန် တလဲလဲ ကောင်း ချီး မင်္ဂလာ ပေးတော်မူသော အသျှင်ဖြစ်တော်မူ၏။

(၃၃: ၂၃-၂၄)

ထို့ပြင် ငါအသျှင်မြတ်သည် ကျမ်းမြတ် ကုရ်အာန်မှ သွန် သင်ချက်များကို တဖြည်းဖြည်း ချပေးသနားတော်မူ၏။ ၎င်း သည် သက်ဝင် ယုံကြည်သူ (မိအိမင်န်)များအတွက် ဝေပာဂါ

إِنَّا جَعَلْنَاهُ قُرْءَانًا عَرَبِيًّا لَعَلَّكُمْ تَعْقِلُونَ
وَإِنَّهُ فِي أُمِّ الْكِتَابِ لَدَيْنَا لَعَلَىٰ حَكِيمٌ

إِنَّا عَرَضْنَا الْأَمَانَةَ عَلَى السَّمَوَاتِ وَ
الْأَرْضِ وَالْجِبَالِ فَأَبَيْنَ أَنْ يَحْمِلْنَهَا
وَآشْفَقْنَ مِنْهَا وَحَمَلَهَا الْإِنْسَانُ إِنَّهُ
كَانَ ظَلُومًا جَهُولًا ۝ لِيُعَذِّبَ اللَّهُ
الْمُنْفِقِينَ وَالْمُنْفِقَاتِ وَالْمُشْرِكِينَ
وَالْمُشْرِكَاتِ وَيَتُوبَ اللَّهُ عَلَى الْمُؤْمِنِينَ
وَالْمُؤْمِنَاتِ وَكَانَ اللَّهُ غَفُورًا رَحِيمًا ۝

وَنَزَّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ
لِّلْمُؤْمِنِينَ ۝ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا ۝

ကျမ်းတော်မြတ်ကုရ်အာန်

ပျောက်ကင်းစေသော ဆေးနှင့် ကောင်းချီးမင်္ဂလာတော်ဖြစ်၏။ သို့ရာတွင် ၎င်းသည် မကောင်းမှု ပြုကြင်သူတို့အဖို့ ဆုံးရှုံးခြင်းမှ တပါး အခြား အရာကို မတိုးပွားစေချေ။ အသင် ပြောကြားလော့၊ လူသားအပေါင်းနှင့် ဂျင်နီအပေါင်းတို့သည် ဤ ကုရ်အာန် ကျမ်းမြတ်နှင့်တူသော ကျမ်းကို ယူဆောင်လာရန် စုပေါင်း၍ တဦးကို တဦး ယိုင်းပင်း ကူညီ ကြိုးစားကြသည့်တိုင်၊ သူတို့သည် ကုရ်အာန်နှင့် တူသော ကျမ်းကို ယူဆောင်လာနိုင်ကြမည် မဟုတ်ချေ။ ထို့အပြင် ကော်န် မုချ ငါ အသျှင်မြတ်သည် ဤ ကျမ်းမြတ် ကုရ်အာန်တွင် အရာခပ်သိမ်းတို့၏ အရေးကြီးသော အကြောင်းအရာများကို နည်းအမျိုးမျိုးဖြင့် ဖော်ပြထားတော်မူ၏။ သို့သော် အများဆုံးသော သူတို့သည် ၎င်းအကြောင်းအရာနှင့် စပ်လျဉ်း၍ မယုံကြည် ငြင်းပယ်မှုမှ တပါး အခြား မည်သည်ကိုမျှ လက်ခံကြသည် မဟုတ်ပေ။ (၁၇ : ၈၃၊ ၈၉ - ၉၀)

قُلْ لَّيْسَ اجْتَمَعَتِ الْإِنْسُ وَالْجِنُّ عَلَىٰ أَنْ يَأْتُوا بِنَبِيٍّ هَذَا الْقُرْآنِ لَا يَأْتُونَ بِشَيْءٍ وَ لَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا ○ وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ فَأَبَى أَكْثَرُ النَّاسِ إِلَّا الْكُفُورًا ○

သို့ဖြစ်ရာ ထိုသူသည် မိမိအား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်ထံတော်မှ တင်ရှားစွာသော သက်သေခံ အပေါ်၌ တည် ရှိ၏။ ထို့ပြင် သူ၏ နောက်တွင် သူ၏ မှန်နန်းကို ထောက်ခံရန်အသျှင်မြတ်ထံတော်မှ သက်သေထူထူးစွာ ဦး လာ ဝိမ့်မည်။ (ထိုသူသည် သူ့အား နာခံသူ ဖြစ်လိမ့်မည်) ထို့ပြင် သူ၏ အလျင်လည်း တမန်တော်မှဆာ၏ ကျမ်းတော် ရောက်ရှိခဲ့ပြီး ဖြစ်လေသည်။ (ယင်းကျမ်းသည်လည်း သူ့အားထောက်ခံလေ၏။ ထို့ပြင် ယင်းကျမ်း၏ နှုတ်ကပတ်တော်များသည် ကုရ်အာန်ကျမ်းတော်၏ အလျင်) လူများအတွက် လမ်းညွှန်မှုနှင့် ကောင်းချီး မင်္ဂလာတော် ဖြစ်၏။ (ထိုသို့သော သက်သေအထောက်အထားများ ခိုင်လုံမှု ရှိသူသည် လိင်လည်ကြေညာသူ ဖြစ်နိုင်ပါမည်လော)။ ထို(တမန်တော်မှဆာ၏ စစ်မှန်သော နောက်လိုက်) များသည် သူ့ထံတွင် (တချိန်ချိန်၌) လုံးဝ သက်ဝင် ယုံကြည် အိမ်ာန်ယူလာကြလိမ့်မည်။ ထို့ပြင် ထိုသူအား ဆန့်ကျင်သူ အုပ်စုများမှ မည်သူမဆို ငြင်းပယ်မြဲ ငြင်းပယ်နေမည် ဆိုလျှင် ငရဲဘုံသည် သူ့အတွက် ကတိထားသော နေရာပင် ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ (အို-ရည်ညွှန်းခြင်းခံရသူ) အသင်သည် ၎င်းအကြောင်းနှင့် စပ်လျဉ်း၍ မည်သို့သော ဒွိဟဆံသယမျှ မဖြစ်ပါစေနှင့်၊ ၎င်းသည် ကော်န်မုချ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်ထံတော်မှ အမှန်တရား ဖြစ်၏။ သို့ရာတွင် မြောက်များစွာသော သူတို့ကား သက်ဝင် ယုံကြည်ကြသည် မဟုတ်ချေ။ (၁၁ : ၁၈)

أَفَمَنْ كَانَ عَلَىٰ بَيْتَةٍ مِنْ رَبِّهِ وَيَتْلُوهُ شَاهِدًا مِنْهُ وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ○ أُولَٰئِكَ يُؤْمِنُونَ بِهِ وَمَنْ يَكْفُرْ بِهِ مِنَ الْأَحْزَابِ فَالنَّارُ موعِدُهُ ○ فَلَا تَكُ فِي مِرْيَةٍ مِنْهُ إِنَّهُ الْحَقُّ مِنْ رَبِّكَ ○ وَلَكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ ○

ကျမ်းတော်မြတ်ကုရ်အာန်

ထို့ပြင် ငါအသျှင်မြတ် ချပေး သနား တော်မူသော ဤ ကျမ်းမြတ် ကုရ်အာန်သည် အလွန် ကြီးကျယ် မြင့်မြတ်သော ကျမ်းတော်ဖြစ်၏။ ထို့ပြင်ယင်းကျမ်းသည် ကောင်းချီးမင်္ဂလာ အပြာပြာနှင့် ပြည့်စုံသော ကျမ်းတော်ဖြစ်၏။ ထို့ပြင် ဤ ကျမ်းတော်၏ အလျင်အသျှင်မြတ် ထံတော်မှ ကျရောက်ခဲ့သော နှုတ်ကပတ်တော်များကိုလည်း ပြည့်စုံခြင်းသို့ ရောက်စေ၏။ (ထို့ပြင် ငါအသျှင်မြတ်သည် ဤကျမ်းတော်ကို လူသားများ အား လမ်းညွှန်မှုပေးရန် ချပေးသနားတော်မူခြင်း ဖြစ်၏)။ ဤသို့အားဖြင့် အသင်သည် (အွမ်မုလ်ကုရ်ရာ) မဏ္ဍာမြို့သား များနှင့် ၎င်းမြို့၏ ပတ်ဝန်းကျင်၌ နေထိုင်သူများအား သတိ ပေး နှိုးဆော်ရန်ဖြစ်၏။ (၆ : ၉၃)

وَهَذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ مُصَدِّقُ الَّذِي
بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا

ထို့ပြင် ငါအသျှင်မြတ် ချပေး သနား တော်မူသော ဤ ကျမ်းမြတ် ကုရ်အာန်ကား ဤသို့တည်း ယင်းကျမ်းသည် ကောင်းချီးမင်္ဂလာ အပြာပြာနှင့် ပြည့်စုံသော ကျမ်းတော် ဖြစ်၏။ သို့ဖြစ်သောကြောင့် ဤကျမ်းတော်ကို လိုက်နာကြ ကုန်လော့၊ ထို့ပြင် မကောင်းမှုစုစုရိုက်တို့မှ ကြဉ်ရှောင်ကြ ကုန်လော့၊ သို့မူသာလျှင် အသင်တို့အပေါ်သို့ အသျှင်မြတ်၏ ကရုဏာတော် ကျရောက်လိမ့်မည်။ (၆ : ၁၅၆)

وَهَذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ
وَآتُوا الْعَلَمَاءَ تَرَحُّمًا

ဤနေ့တွင် ငါအသျှင်မြတ်သည် သင်တို့၏ အကျိုး အလိုငှာ အသင်တို့၏ သာသနာတော်ကို ပြည့်စုံခြင်းသို့ ရောက်စေတော် မူလေပြီ။ ထို့ပြင် ငါ၏ ကောင်းချီးမင်္ဂလာတော်နှင့် ကျေးဇူး တော်များကို အသင်တို့၏ အပေါ်၌ ပြည့်စုံစေလေပြီ။ ထို့ပြင် 'အစ္စလာမ်'ကို သင်တို့၏ သာသနာတော် အဖြစ် သဘောတူ နှစ်မြှော်တော်မူပေးပြီးတည်း။ (၅ : ၄)

الْيَوْمَ اكْمَلْتُ لَكُمْ دِينَكُمْ وَأَتِمَمْتُ
عَلَيْكُمْ نِعْمَتِي وَرَضِيْتُ لَكُمُ الْإِسْلَامَ
دِينًا

တမန်တော်များ

အလ္လာဟ်သည်လူများ နှယ်တိုင်း ထံသို့တရား လမ်း ညွှန် မှု ပေး ပို့ခဲ့ ဤတိုင်း ကျမ်း မြတ်ကုရ်အာန်ကအတည်ပြုသည်။ ထို ဤတိုင်း ကျမ်း မြတ်ကုရ်အာန်သည်တမန်တော်တိုင်း ၏ မှန်ကန် မှု၊ ဖြောင့်မတ်ဖြူစင် မှုကိုအတည်ပြု ပေး သည်။ သမိုင်း ထွင်လူ သား တို့အား အလ္လာဟ်ထံ တော်သို့လမ်း ညွှန်ရန်အတွက်အချိန်ကိ လအသီး သီး ဌသက်ဆိုင် ရာလူများ အသီး သီး ထံသို့တမန် တော် များ ကို စေလွှတ်ခဲ့သည်။ တမန် တော်မြတ်သည်၊ နောက် ဆုံး ကျမ်း စာကိုယူ ဆောင်လာ သော တမန် တော်ဖြစ်၍အစ္စလာမ် ၏တရား တော် များ သည်ယခင်ကျမ်း စာ များ အား လုံး ကို လွှမ်း ခြံပြီး ယင်း တို့ထက်သာလွန် လေသည်။ တမန် တော် ပွင့် ပေါ်ခြင်း ဖြစ် စဉ်သည်ဆက်လက်တည်၍ နေ ပေသည်။ သို့ သော် အစ္စလာမ်အတွင်း ဌသော ပွင့် ပေါ် နိုင် လေသည်။ တမန် တော် မြတ်၏ နောက်ပွင့် ပေါ်သည့်တမန် တော် များ သည်တမန်တော် မြတ်၏အလင်း ကို ရောင်ပြန်ဟပ်ထင် စေရန်သာ ပွင့် ပေါ် ခြင်း ဖြစ်ပြီး ၊ မည်သည့်ဥပဒေ (ကျမ်း စာ) အသစ်ကိုမျှ ယူ ဆောင်လာခြင်း မရှိ ပေ။

ကျမ်း မြတ်ကုရ်အာန်က နောက်ထပ်တမန် တော် ပွင့် ပေါ် နိုင် ဤတိုင်း ဖေပါပြုရုံမက၊ တမန် တော် များ အား လုံး အား ဆန်ကျင်ကြသည့်သ ဘောလက္ခဏာကို ပါထင်ရှား စွာပြု ဆို ပေသည်။ ဖါရိုဘုရင်သည်တမန် တော်အား လုံး အား ဆန် ကျင်သည့်အင်အား စုကိုပြဆို သော ၊ ကုရ်အာန်၏သ ကေတ ဖြစ် သည်။

အလ္လာဟ် အသျှင်မြတ်သည် ကောင်းကင် တမန်များ အနက်မှ၎င်း၊ လူသားတို့ အနက်မှ၎င်း၊ စေတမန်များ (တမန်တော်များ)ကို ရွေးချယ်တော်မူ၏။ ကေန်အမှန်အလ္လာဟ် အသျှင်မြတ်သည် ဆု(ခိုအာ) တောင်းခြင်း အားလုံးကို ကြားတော်မူသော အသျှင်၊ အလုံးစုံကို မြင်တော်မူသော အသျှင် ဖြစ်တော်မူ၏။ (၂၂ : ၇၆)

اللَّهُ يَصْطَفِي مِنَ الْمَلَائِكَةِ رُسُلًا وَمِنَ النَّاسِ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ

ထို့ပြင် ငါအသျှင်မြတ်သည် မုချကေန် လူမျိုးတိုင်းတွင် ရလှလ် တမန်တော် တပါးပါးကို (ဤသို့ ဟောကြားရန်) စေလွှတ် တော်မူ၏။ “(အို-လူသားအပေါင်းတို့) အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အားသာလျှင် ခဝပ် ကိုးကွယ်ကြကုန်လော့။ ထို့ပြင် မနာခံသူများကို ရှောင်ကြဉ်ကြကုန်။” ထိုအခါ သူတို့အနက် အချို့သောသူများမှာ ကောင်းမြတ်သူများဖြစ်သောကြောင့် ၎င်းတို့အား အလ္လာဟ်အသျှင်မြတ်သည် လမ်းညွှန်ပေးတော်မူ၏။ ထို့ပြင် သူတို့အနက် အချို့သောသူများမှာမူ ပျက်စီးခြင်းကိုသာ သူတို့အတွက် သတ်မှတ်ခြင်းခံရ၏။ သို့ဖြစ်ရာ အသင်တို့သည် ကမ္ဘာမြေဝယ် နေရာအနှံ့ လှည့်လည်၍၊ တမန်တော်များအား လိမ်ညာသူများ ဟု စွပ်စွဲသူများ၏ အဆုံးရလဒ် မည်သို့ ရှိသည်ကို ကြည့်ရှု လေ့လာကြလေကုန်။ (၁၆ : ၃၇)

وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ فَمِنْهُمْ مَّنْ هَدَى اللَّهُ وَمِنْهُمْ مَّنْ حَقَّتْ عَلَيْهِ الضَّلَالَةُ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكْذِبِينَ

ထို့ပြင် (အို-လူသား အသင်သည် ထိုအချိန်ကို သတိရလော့) ထိုအချိန်အခါက အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်သည် ကောင်းကင် တမန်များအား ဤသို့ မိန့်ကြားတော်မူခဲ့၏။ “ငါအသျှင်မြတ်သည် ပထဝီမြေပေါ်တွင် ကိုယ်စားလှယ် (ခလိဖ်) တဦးကို ခန့်အပ်တော် မူတော့မည်။” ထိုအခါ ကောင်းကင်တမန်များက ဤသို့ လျှောက်ထားကြ၏။ “အသျှင်မြတ်သည် ပထဝီမြေတွင် ဆူပူသောင်းကျန်း၍ သွေးထွက်သံယို ဖြစ်အောင် ပြုမည်သူကို ဖန်ဆင်းမည်လော့။ ထို့ပြင် အကျွန်ုပ်တို့သည် အသျှင်မြတ်အား ချီးမွမ်းခြင်း၊ ထောမနာပြုခြင်းနှင့်အတူ အသျှင်မြတ်၏ စင်ကြယ် မြင်မြတ်တော်မူခြင်းကို အမြဲတသနေသူများ ဖြစ်ကြပါ၏။ ထို့ပြင် အသျှင်မြတ်၌ ကြီးကျယ် မြင့်မြတ်မှုအားလုံး တည်ရှိခြင်းကို ဖော်ပြသူများဖြစ်ကြပါ၏။” ထိုအခါ အလ္လာဟ်အသျှင်မြတ်က ‘မုချကေန် ငါ အသျှင်မြတ်သည် အသင်တို့ မသိ နားမလည်သော အရာများကို ကောင်းစွာ သိရှိတော်မူသည်’ ဟု ဖြေကြားတော်မူလေသည်။ (၂ : ၃၁)

وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً قَالُوا أَتَجْعَلُ فِيهَا مَن يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَلُقَدِّسُ لَكَ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ

တမန်တော်များ

မုချကေန ငါအသျှင်မြတ်သည် တမန်တော် ‘နဟ်’ နှင့် ၎င်း၏ နောက်၌ ပွင့်ခဲ့ကြကုန်သော တမန်တော်များ အပေါ်သို့ ဝဟီ(ဗျာဒိတ်တော်) ချပေးတော်မူသကဲ့သို့ ငါအသျှင်မြတ်သည် အသင့်အပေါ်သို့လည်း ဝဟီ (ဗျာဒိတ်တော်) ချပေးတော်မူ၏။ ထို့ပြင် ငါအသျှင်မြတ်သည် တမန်တော် အေဗရာဟမ်၊ တမန်တော် အီဆိမာအီလ်၊ တမန်တော် အိစ်ဟာက်၊ တမန်တော် ယာကူဘ်နှင့် ၎င်း၏ သားမြေးများ၊ ထို့ပြင် တမန်တော် အီဆာ၊ တမန်တော် အိုက်ယုတ်၊ တမန်တော် ယူနုတ်စ်၊ တမန်တော် ဟာဒျန်နှင့် တမန်တော် စူလိုက်မန်တို့အပေါ်သို့ ဝဟီ (ဗျာဒိတ်တော်)များ ချပေးတော်မူခဲ့၏။ ထို့ပြင် ငါအသျှင်မြတ်သည် တမန်တော် ဒါရူဒ်အား ကျမ်းတစ်စောင် ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအသျှင်မြတ်သည် များစွာသော ရုရှလ် တမန်တော်များ၏ သဘင်းကို ယခင်က သင့်အား ပေးတော်မူခဲ့၏။ ထို့အပြင် များစွာသော ရုရှလ် တမန်တော်များ၏ အကြောင်းကို သင့်အား မဖော်ပြခဲ့ချေ။ ထို့အပြင် အလ္လာဟ်အသျှင်မြတ်သည် တမန်တော်မူစာအား များပြားစွာ ‘ဗျာဒိတ်’ စကား ပြောဆိုတော်မူခဲ့၏။ (၄ : ၁၆၄ - ၁၆၅)

إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَى نُوحٍ وَ النَّبِيِّنَّ مِنْ بَعْدِهِ وَأَوْحَيْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَارُونَ وَسُلَيْمَانَ وَآتَيْنَا دَاوُدَ زَبُورًا وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِنْ قَبْلُ وَرُسُلًا لَمْ تَقْصُصْهُمْ عَلَيْكَ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا ۝

ထို့ပြင် (ထိုအချိန်ကို သတိရကြကုန်လော့)။ ထိုအချိန်အခါက တမန်တော် အေဗရာဟမ်ကို သူ့အား ဖန်ဆင်းပေးမြူတော်မူသော အသျှင်သည် အချို့သော အကြောင်းချစ်များဖြင့် စမ်းသပ်တော်မူ၏။ သူသည် ယင်း စမ်းသပ်ချက် ကိစ္စအရပ်ရပ်တို့ကို လိုက်နာဆောင်ရွက်ခဲ့၏။ (ထိုအခါ အလ္လာဟ်အသျှင်မြတ်) မိန့်ကြားတော်မူသည်မှာ “ငါအသျှင်မြတ်သည် သင့်အား မုချကေန လူအများ၏ ခေါင်းဆောင် (အေမာမ်) အဖြစ် ပြုလုပ်တော်မူသော အသျှင် ဖြစ်၏။” (တမန်တော် အေဗရာဟမ်)က လျှောက်ထား မေးမြန်းသည်မှာ “ကျွန်တော်မျိုးသား မြေးများ အနက်မှလည်း (ထိုသို့ ခေါင်းဆောင် ခန့်အပ် တော်မူမည် လော့)။” (ထိုအခါ အလ္လာဟ် အသျှင်မြတ်) ပြန်လည် မိန့်ကြားတော်မူသည်မှာ “(ဟုတ်မှန်ပေ၏။ သို့သော်) ငါအသျှင်၏ ကတိ ပဋိညာဉ်တော်သည် ဖောက်ပြန်လမ်းလွဲသူတို့နှင့် မသက်ဆိုင်ပေ။” (၂ : ၁၂၅)

وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَ مِنْ ذُرِّيَّتِي ۖ قَالَ لَا يَنْتَهِ عَهْدِي الظَّالِمِينَ ۝

ထို့ပြင် ငါအသျှင်မြတ်သည် အမှန်ပင် တမန်တော်မူစာအား ကျမ်းဂန်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ၎င်း (တမန်တော်

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَفَعَّيْنَا مِنْ

တမန်တော်များ

မူစာ) နောက်ပိုင်းတွင် ငါအသျှင်မြတ်သည် (အသင် သိရှိပြီး ဖြစ်သော) ထို ရုစုလ် တမန်တော်များကို (သု၏ နောက်လိုက် တမန်တော်များ အဖြစ်) စေလွှတ်တော်မူခဲ့၏ ထို့ပြင် မရှိယမ်၏ သား အိဆာကိုလည်း ငါအသျှင်မြတ်သည် ထင်ရှားသော နိမိတ် လက္ခဏာတော်များကို ပေးသနားတော်မူ၏။ ထို့ပြင် သူ့အား ရူဟုလ်ကုရစ်(သန့်ရှင်းသော ဝိဉာဉ်) အားဖြင့် စွမ်းအား ပေးသနားတော်မူ၏။ (သို့သော် အသင်တို့သည် တမန်တော်များ အားလုံးကို ဆန့်ကျင်ခဲ့ကြသည်)။ အသင်တို့ထံသို့ တမန်တော် တစ်ပါးသည် အသင်တို့ မနှစ်မြို့မနှစ်သက်သော သွန်သင်ချက်များ ယူဆောင်လာသောအခါ ထိုင်းတွင် အသင်တို့သည် မန်မာန ထောင်လွှားကြပြီး၊ အချို့သော တမန်တော်များကို မဟုတ်မလျား မုသား ပြောဆိုကြသူများစွာ ဖွဲ့စွဲ၍ အချို့ကိုမူ သတ်ဖြတ်ကြ၏။ (သို့ဖြစ်ရာ သင်တို့၏ လုပ်ရပ်သည် တရားမျှတမှု ရှိသည် မရှိသည်ကို သင်တို့ပင် အခြေ ပေးကြကုန်လော့။) (၂ : ၁၇၀)

بَعْدَهُ بِالرُّسُلِ وَأَتَيْنَا عِيسَى ابْنَ مَرْيَمَ
الْبَيْتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ أَفَكُلَّمَا
جَاءَكُمْ رَسُولٌ بِمَا لَا تَهْوَى الْأَفْسُكُمْ
اسْتَكْبَرْتُمْ فَفَرِّقُوا لَدَّ بَيْنَكُمْ وَفَرِّقًا
تَقْتُلُونَ

ထို့ပြင် ငါ အသျှင်မြတ်သည် အိဆ်ရာအိလ်မျိုးနွယ်တို့အား ပင်လယ်ကို ဖြတ်စေတော်မူ၏။ ထိုအခါ ဖိရ်အောင်နှင့် သူ၏ ဗိုလ်ခြေ ဗိုလ်ပါတို့သည် မတရား ပြုလုပ်ကြရန်နှင့် နိုင်ထက်စီးနှင့် ပြုလုပ်ကြရန် သူတို့၏ နောက်မှ လိုက်ခဲ့ကြကုန်၏။ ဖိရ်အောင်နှင့် သူ၏ ဗိုလ်ခြေ ဗိုလ်ပါတို့သည် ရေနှစ်သောင်း သည့် အချိန်ထိ နောက်မှ လိုက်ကြ၏။ ထိုသို့ ရေနှစ်မြုပ်အံ့ဆဲဆဲတွင် (ဖိရ်အောင်သည် ကြောက်လန့်တကြား) ပြောကြားလိုက်သည်မှာ - “ကျွန်တော်မျိုးသည် အိဆ်ရာအိလ်မျိုးနွယ်တို့ ယုံကြည်သော (အရာရာကို စွမ်းဆောင်နိုင်တော်မူသော ဘုရားသျှင်)ကို သက်ဝင် ယုံကြည်ပါပြီး။ ထို အသျှင်မြတ်မှ တပါး အခြား ၁၀၀ ကိုးကွယ်ရာ အသျှင်အလျှင်းမရှိ။ ထို့ပြင် ကျွန်တော်မျိုးသည် အစစ်အမှန် အမိန့်ကို နာခံသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်ပါပြီး။ (ငါအသျှင် မိန့်ကြားတော်မူသည်မှာ) အသို့နည်း၊ သင်သည် ယခုမှ (အိမာန် သက်ဝင် ယုံကြည်လေသလော)၊ အမှန်စင်စစ်သော်ကား အသင်သည် ယခင်က အမိန့်ကို မနာခံခဲ့ချေ။ ထို့အပြင် အသင်သည် ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့၏။ သို့ဖြစ်လေရာ ငါအသျှင်မြတ်သည် သင်၏ ခန္ဓာကိုယ်ရုပ်ကလာပ်ကို ကျွန်ုပ်တို့စေခြင်းအားဖြင့် သင့်အား ကယ်တင်ခြင်း တစ်စိတ် တစ်ဒေသကို ပေးသနားတော်မူ၏။ ဤသို့အားဖြင့် သင်၏ နောက်တွင် လာမည့် နောင်လာ နောက်သားများ အတွက် အသင်သည် နိမိတ်

وَجِزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَبَعَهُمْ
فِرْعَوْنُ وَجُنُودُهُ بَغْيًا وَعَدُوًّا حَتَّى إِذَا
أَدْرَكَهُ الْغَرَقُ قَالَ أَمْنْتُ أَنَّهُ لَآ إِلَهَ
إِلَّا الَّذِي آمَنْتُ بِهِ بَنُو إِسْرَائِيلَ وَآنَا
مِنَ الْمُسْلِمِينَ ○ أَلَنْ وَقَدْ عَصَيْتَ
قَبْلُ وَكُنْتَ مِنَ الْمُفْسِدِينَ ○ فَالْيَوْمَ
نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلَقَكَ
آيَةً وَإِنَّ كَثِيرًا مِّنَ النَّاسِ عَنْ
آيَاتِنَا لَغَفْلُونَ ○

တမန်တော်များ

လက္ခဏာ တစ်ခု ဖြစ်စေတော်မူ၏။ သို့ရာတွင် များစွာသော သူထို့သည် ငါ အသျှင်မြတ်၏ နိမိတ် လက္ခဏာတော်များကို လုံးဝ လျစ်လျူရှုမေ့ပျောက်ထားကြကုန်၏။

(၁၀ : ၉၁ - ၉၃)

ထို့ပြင် အသင်သည် (ဤ) ကျမ်းတော်တွင် ဖော်ပြထားသော မရိယမ်၏ အကြောင်းကို ပြောကြားပါလော့၊ (အထူးသဖြင့် ထိုအကြောင်း အရာကား) တရုတ်အခါဝယ် သူမသည် မိမိ၏ အိမ်သူ အိမ်သား ဆွေမျိုးများထံမှ ခွဲခွာ၍ အရှေ့တက် အရပ်တစ်ခုဆိုသို့ ထွက်ခွာသွားလေ၏။ ထို့ပြင် သူမသည် မိမိနှင့် မိမိ အိမ်သူအိမ်သား ဆွေမျိုးများ ကြားတွင် ကန့်လန့်ကာခြားထားခဲ့လေသည် (ဆိုလိုသည်မှာ ၎င်းတို့နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်၍ ရှောင်တိမ်းနေလေသည်) ထိုအချိန်တွင် ငါ အသျှင်မြတ်သည် သူမထံသို့ ငါ အသျှင်မြတ်၏ နှုတ်ကပတ်တော်ကို ယူဆောင်လာသော ကောင်းကင်တမန် (ဂျေဗရာအီလ်)ကို လေ့လာတော်မူ၏။ ထို့ပြင် ထိုကောင်းကင်တမန်သည် သူမ၏ ရွှေဝယ်သန်စွမ်းသော လူ ယောက်ျားတစ်ဦး၏ အသွင်ဖြင့် ထင်ရှားလေ၏။ (ထိုအခါ မရိယမ်က သူ့ အား) ကျွန်ုပ်သည် အသင်၏ (ဘေးအန္တရာယ်) မှ (လွတ်ကင်းအံ့သော်ငှာ) မဟာ ကရုဏာတော် အသွင်ထံ တော်တွင် အကာအကွယ်ယူ ခိုလှုံပါ၏။ အကယ်၍ အသင်၌ အသင့်အား ကြောက်ရွံ့ ရိုကျိုးစိတ်ရှိလျှင် ကောင်းစွာ ဆို၏။ (ထိုအခါ ကောင်းကင်တမန်က) ကျွန်ုပ်သည် သင့်အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်၏ စေလွှတ်ခြင်း ခံရသော စေတမန်သာလျှင် ဖြစ်ပေသည်။ ကျွန်ုပ်သည် အသင်မအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားထွေးတစ်ပါး ပေးရန်သာ (လာရခြင်း) ဖြစ်သည်။ (ထို သားယောက်ျားသည် အသက်အရွယ် ကြီးရင့်သည်အထိ နေရလိမ့်မည် ဟု ပြောကြားခဲ့လေသည်။) (ထိုအခါ မရိယမ်က) ကျွန်ုပ်သည် အသို့လျှင် သား ယောက်ျား ရရှိနိုင်ပါမည်နည်း။ စင်စစ် ယခု အချိန်ထိ ကျွန်ုပ်အား မည်သည့် ယောက်ျား သားမျှပင်ထိတွေ့ခဲ့ဘူးသည် မဟုတ် ပေ။ ထို့ပြင် ကျွန်ုပ်သည် အကျင့် မကောင်းသူ တစ်ဦးလည်း မည်သည့်အခါကမျှ မဖြစ်ခဲ့ပေဟု ပြန်ပြောခဲ့လေသည်။ ထိုအခါ ကောင်းကင်တမန်က (မရိယမ်အား) ဤသို့ ဆိုလေ၏။ အသင်မ ပြောသည့်အထိုင်း မှန်ကန်ပေသည်(သို့သော်) သင့်အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်က “ဤသို့(သားရတနာ ထွန်းကားစေရန်မှာ) ငါ အသျှင်မြတ် အဘို့ အလွန်လွယ်ကူ၏။ ထို့ပြင်(ငါ အသျှင်

وَإِذْ كُنَّا فِي الْكِتَابِ مَرِيَمَ إِذَا نَتَبَدَّتْ مِنْ أَهْلِهَا مَكَانًا شَرِيفًا ○ فَاتَّخَذَتْ مِنْ دُونِهِمْ حِجَابًا فَأَرْسَلْنَا إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا ○ قَالَتْ إِنِّي أَعُوذُ بِالرَّحْمَنِ مِنْكَ إِنْ كُنْتَ تَقِيًّا ○ قَالَ إِنَّمَا أَنَا رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَامًا زَكِيًّا ○ قَالَتْ أَنَّى يَكُونُ لِي غُلَامٌ وَلَمْ يَمَسُّنِي بَشَرٌ وَلَمْ أَكُ بَغِيًّا ○ قَالَ كَذَلِكَ قَالَ رَبُّكَ هُوَ عَلَى هَيْنٍ ○ وَلَنَجْعَلَنَّ آيَةً لِلنَّاسِ وَرَحْمَةً مِنَّا ○ وَكَانَ أَمْرًا مَقْضِيًّا ○ فَحَمَلَتْهُ فَانْتَبَدَّتْ بِهِ مَكَانًا قَصِيًّا ○ فَجَاءَهَا الْمَخَاضُ إِلَى جِذْعِ النَّخْلَةِ ○ قَالَتْ يَلَيْتَنِي مِتُّ قَبْلَ هَذَا وَكُنْتُ نَسِيًّا مَنْسِيًّا ○ فَوَادَعَهَا مِنْ تَحْتِهَا آلاَءُ رَبِّي ○ قَدْ جَعَلَ رَبُّكِ تَحْتَكِ سَرِيًّا ○ وَهَزَبَتْ عَنِ الْإِثْمِ بِجِذْعِ النَّخْلَةِ تُسْقِطُ عَلَيْكَ رَطْبًا جَنِيًّا ○ فَكَلِمَى وَشَرِبَى وَقَرَى

တမန်တော်များ

မြတ်သည်။ ဤသားရတနာကို လူ့စိတ်အသို့ နိမိတ် လက္ခဏာ တစ်ရပ် အဖြစ်၎င်း၊ ထို့ပြင် ငါ အသျှင်မြတ်ထံတော်မှ ကရုဏာတော်အဖြစ်၎င်း၊ (ပြုလုပ်ရန် ဖြစ်၏)။ ထို့ပြင် ဤ သည်ကား ငါအသျှင်မြတ်၏ သတ်မှတ် ဆုံးဖြတ်ချက်ပင် ဖြစ် သည်။ ဟု မိန့်ကြားတော်မူ၏။ ထို့နောက် မရိယမ်သည် ထို သားကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ ယင်းနောက် ထိုကိုယ်ဝန် နှင့်အတူ ဝေးလံသော နေရာ တစ်ခုသို့ ထွက်ခွာသွားခဲ့လေ သည်။ (မရိယမ်သည် ထိုနေရာ ဒေသသို့ ရောက်သောအခါ) သားဖွားရန် နာကျင်ခြင်း ဝေဒနာကို ခံစားရလေရာ ထို ဝေဒနာသည် သူမ အား စွန့်ပယ်ပစ်ပယ်တစ်ဖန်ဆီသို့ ဆောင် ကြဉ်းသွားခဲ့လေသည်။ (မရိယမ်သည် အမှန် တကယ် သား ဖွားတော့မည်ဟု ယုံကြည်သောအခါ လူအများ၏ ကဲ့ရဲ့ ပြစ် တင်ခြင်း ခံရမည်ကိုစိုးရိမ်သဖြင့်) ကြော်-ဖြင့်ရလေခြင်း၊ ငါ သည် ဤသို့ မီးဖွားမီ အလျင် သေဆုံးခဲ့ပြီး လုံးဝ မေ့ပျောက် ခြင်း ခံခဲ့ရပါလျှင် ကောင်းလေစွတကားဟု ညည်းညူ ခြည် တမ်းလေသည်။ ထိုအခါ ကောင်းကင်တံမန်က သူမအား အောက်ဘက်အရပ်မှ အော်ခေါ်၍ ဤသို့ ပြောလေ၏။ (အို အသင်မ) ပူဆွေးခြင်း မဖြစ်လေနှင့်၊ အလ္လာဟ် အသျှင်မြတ် သည် အသင်မ၏ အောက်ဘက်တွင် စမ်းချောင်းတစ်ခုကို စီး ဆင်းစေတော်မူလေပြီ (ထို စမ်းချောင်းသို့ သွား၍ အသင်မ နှင့် အသင်မ၏ကလေးငယ်ကို သန့်စင်အောင် ပြုလုပ်လော့)။ ထို နောက် အသင်မ၏ အနီးရှိ စွန့်ပယ်ပစ်ပယ်၏ အကိုင်းကို မိမိ ဘက်သို့ ဆွဲ၍ လှုပ်ပါလော့၊ ကောင်း မှန် လတ် ဆတ် သော စွန့်ပယ်ပစ်ပယ်များသည် အသင်မ၏ အပေါ်သို့ ကြွေကျလာ လိမ့်မည်။ ထိုအခါ ၎င်းအသီးများကို စားသုံး၍ စမ်းချောင်း မှ ရေကို သောက်သုံးပါလေ (ပြီးနောက် အသင်မ ကိုယ်တိုင် ရေချိုး၍ အသင်မ၏ ကလေးငယ် ကိုပါ ရေချိုးပေးပြီး) မိမိ၏ မျက်စိကို အေးမြစေပါလေ။ ၎င်းနောက် အကယ်၍ ထိုအချိန်တွင် အသင်မသည် မည်သည့် ယောက်ျားကို မဆို တွေ့မြင်ခဲ့ပါမူ၊ ကျွန်ုပ်သည် မဟာ ကရုဏာတော် အသျှင် အတွက် ဥပုသ် သီလ တစ်ရက် ဆောက်တည်ရန် အဓိဋ္ဌာန် ပြုသားပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ယနေ့တွင် မည် သည့် လူသား တစ်ဦး တစ်ယောက်နှင့်မျှ စကားပြောဆိုမည် မဟုတ်ပါဟု ပြောကြားပါလေ။ ထို့နောက် မရိယမ်သည် ယင်း သားရတနာကို အစီးအနင်းဖြင့် မိမိ၏ အမျိုးအနွယ်တို့ ထံ ခေါ်ဆောင်လာခဲ့၏။ ၎င်းတို့က အို - မရိယမ်! အသင် သည် အလွန် ဆိုးရွားသော အမှုကို ကျူးလွန်ခဲ့သည်တကား။ အို - ဟာဂွန်၏ နှစ်မ၊ သင်၏ ဘခင်သည် အကျင့်မကောင်း သူ မဟုတ်ခဲ့ပါ။ အသင်၏ မိခင်မှာလည်း အကျင့်ပျက်သော

عَيْنًا قَامًا تَرَيَنَّ مِنَ الْبَشَرِ أَحَدًا
 فَفَوَّيْ اِنِّي نَذَرْتُ لِلرَّحْمَنِ صَوْمًا فَلَنْ
 اَكْلِمَ الْيَوْمَ الْاِنْسِيَا ۝ فَاتَتْ بِهٖ قَوْمَهَا
 تَحْمِيْلُهُ قَالُوْا يٰمَرْيَمُ لَقَدْ جِئْتِ شَيْئًا
 فَرِيًّا ۝ يَاخُتَّ هٰرُوْنَ مَا كَانَ اَبُوْكَ اَمْرًا
 سَوْءًا وَّمَا كَانَتْ اُمُّكَ بِغَيِّبًا ۝ فَاسْتَارَتْ
 اِلَيْهٖ قَالُوْا كَيْفَ نُكَلِّمُ مَنْ كَانَ فِي الْمَهْدِ
 صَبِيًّا ۝ قَالَ اِنِّي عَبْدُ اللّٰهِ اُنۢبِئِ الْكِتٰبِ
 وَجَعَلَنِي نَبِيًّا ۝ وَجَعَلَنِي مُبْرَكًا اٰيۡنَ مَا
 كُنْتُ وَاَوْصِنِيۙ بِالصَّلٰوةِ وَ الزَّكٰوةِ مَا
 دُمْتُ حَيًّا ۝ وَبَرًّا بِوَالِدِيۙ وَلَمْ يَجْعَلْنِيۙ
 جَبَّارًا شَقِيًّا ۝ وَالسَّلَامُ عَلٰى يَوْمِ وُلِدْتُ
 وَيَوْمِ اَمُوْتُ وَيَوْمِ اُبْعَثُ حَيًّا ۝ ذٰلِكَ
 عِيۡسٰى ابْنُ مَرْيَمَ قَوْلَ الْحَقِّ الَّذِي
 فِيْهِ يَمْتَرُوْنَ ۝

တမန်တော်များ

အမျိုးသမီး တစ်ဦး မဟုတ်ခဲ့ချေဟု ဆိုကြလေ၏။ ထိုအခါ သူမသည် သူတို့အား ကလေးဘက်သို့ ညွှန်ပြလေ၏။ ထိုအခါ သူတို့က ငါတို့သည် ပုခက်တွင်း ကလေးအရွယ်မျှ ရှိသေးသော သူနှင့် မည်သို့ စကားပြောဆိုကြရမည်နည်းဟု ဆိုကြလေ၏။ (ဤသို့ ဆိုကြသည်ကို ကြားလတ်သော် မရိယမ်၏ သားက) ဤသို့ ပြောလေ၏။ ကော်အမှန် ကျွန်ုပ်သည် အလ္လာဟ် အသျှင် မြတ်၏ ကျေးကျွန် ဖြစ်၏။ အသျှင်မြတ်သည် ကျွန်ုပ်အား ကျမ်းဂန်ကို ပေးသနားတော်မူခဲ့လေပြီ။ ထို့ပြင် အသျှင်မြတ် သည် ကျွန်ုပ်အား နဗီ တမန်တော်တစ်ပါး ဖြစ်စေတော်မူ ၏။ ထို့ပြင် ကျွန်ုပ်သည် မည်သည့်နေရာ၌ပင် ရှိစေ၊ အသျှင် မြတ်သည် ကျွန်ုပ်အား ကောင်းချီး မင်္ဂလာ ဖြစ်စေတော်မူ၏။ ထို့ပြင် အသျှင်မြတ်သည် ကျွန်ုပ်အား ကျွန်ုပ် အသက်ရှင်နေ သမျှ ကာလပတ်လုံး ဆူလတ်ဝတ်ပြုရန်နှင့် ဇကတ် အလှူ ပေးဆောင်ရန် ပညတ်တော်မူ၏။ ထို့ပြင် အသျှင်မြတ်သည် ကျွန်ုပ်အား ကျွန်ုပ်၏ မိခင်ကို ကောင်းစွာ ဆက်ဆံ ပြုစုသူ ဖြစ်စေတော်မူ၏။ ထို့ပြင် အသျှင်မြတ်သည် ကျွန်ုပ်အား မိုင်းပြ ဇော်ကားသူနှင့်၊ အကြောင်းမလှသူ အဖြစ် ပြုလုပ် တော်မမူခဲ့ချေ။ ထို့ပြင် ကျွန်ုပ် မွေးဖွားခဲ့သည့်နေ့၌ ကျွန်ုပ် အပေါ်သို့ ငြိမ်းချမ်းသာယာခြင်းကျရောက်ခဲ့လေသည်။ ထို့ ပြင် ကျွန်ုပ်သေဆုံးမည့်နေ့၌၎င်း၊ ကျွန်ုပ်ရှင်ပြန်ထရမည့်အချိန်၌ ၎င်း၊ (ကျွန်ုပ်အပေါ်သို့ ငြိမ်းချမ်း သာယာခြင်း ကျရောက် ပေလိမ့်မည်)။ ဤသည်ကားမရိယမ်၏ သားတော် အီဆာ(၏ ဖြစ်ရပ်မှန်တည်း)။ ဤသည်ပင် သူ၏မှန်ကန်သော အကြောင်း အရာ ဖြစ်၏။ ထိုအကြောင်းရပ်နှင့် စပ်လျဉ်း၍ သူတို့သည် ဝိဝါဒ ကွဲလွဲနေကြကုန်၏။ (၁၉ : ၁၇ - ၃၅)

ထို့ပြင် (ထိုအချိန်ကို သတိ ၃ ကြ ကုန် လော့)၊ အလ္လာဟ် အသျှင်မြတ်သည် နဗီတမန်တော်များနှင့် (၎င်းတို့မှတစ်ဆင့်၊ ကျမ်းစာရသုတိုက်မှ) ပဋိညာဉ် ဝန်ခံချက်ကို(ဤသို့) ယူတော်မူ လေသည်။ ငါ အသျှင်မြတ်သည် အသင်တို့အား မည်သည့် ကျမ်းဂန်ကို မဆို၊ ထို့ပြင် ဥာဏ်ပညာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော တရား ဒေသနာတော်ကို ပေးသနားတော်မူပြီး နောက် အသင်တို့၏ လက်ဝယ်ရှိသင်း နှုတ်ကပတ်တော်များ ကို ထောက်ခံရန် ရုစုလ် တမန်တော်တစ်ပါး အသင်တို့ထံ လာရောက်လတ်သော် အသင်တို့သည် ထို ရုစုလ် တမန်တော် ကို အပြည့်အဝ ယုံကြည်ကြရမည်။ ထို့ပြင် သူ့အား ရိုင်း ပင်း ကူညီကြရမည်။ ထို့နောက် အသျှင်မြတ်က မိန့်ကြား တော်မူသည်မှာ၊ အသင်တို့သည် ဝန်ခံကြပြီလော့၊ ထို့ပြင်

وَلَا أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُمْ
 مِنْ كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُصَدِّقٌ
 لِمَا مَعَكُمْ لَتَتُؤْمِنُنَّ بِهِ وَلَتَنْصُرُنَّهُ قَالَ
 أَعَقِرْتُمْ وَأَخَذْتُمْ عَلَىٰ ذَلِكُمْ إِصْرِي قَالُوا
 أَقْرَبْنَا قَالَ فَاشْهَدُوا وَأَنَا مَعَكُمْ مِنَ
 الشَّاهِدِينَ ○

တမန်တော်များ

ယင်းအကြောင်းနှင့် စပ်လျဉ်း၍ ငါ အသျှင်မြတ် သင်တို့ အပေါ် ပေးအပ်တော်မူသော တာဝန်ကို လက်ခံကြပြီလော၊ ထိုအခါသူတို့က ကျွန်တော်မျိုးတို့သဘောတူလက်ခံကြပါပြီဟု တင်လျှောက်ကြလေသည်။ ထိုအခါ အလ္လာဟ် အသျှင်မြတ်က ဤသို့ ဆိုလျှင် ယခု အသင်တို့သည် (ဤပဋိညာဉ်နှင့် စပ်လျဉ်း၍) အသိ သက်သေများ ဖြစ်ကြကုန်၊ ငါအသျှင်မြတ်သည် လည်း အသင်တို့နှင့်အတူ သက်သေခံသူများတွင် အပါအဝင် ဖြစ်တော်မူ၏ဟု မိန့်ကြားတော်မူလေ၏။ (၃ : ၈၂)

ထို့ပြင် (သတိရကြကုန်လော့)၊ ငါ အသျှင်မြတ်သည် နဗီ တမန်တော်များထံမှ ၎င်းတို့ အပေါ်၌ ပညတ်ပြဋ္ဌာန်းထားသော အထူး ကိစ္စရပ်တစ်ခုနှင့် စပ်လျဉ်း၍ ကတိပဋိညာဉ်ကို ယူတော်မူခဲ့၏။ ထို့ပြင် အသင့်ထံမှလည်း (ကတိ ယူတော်မူခဲ့၏)။ ထို့ပြင် တမန်တော် နှစ်၊ တမန်တော် အေဗရာဟမ်၊ တမန်တော်မူစာ၊ မရ်ယမ်၏ သား တမန်တော် အီဆာတို့ထံ မှလည်း ခိုင်မာသော ပဋိညာဉ် ကတိကိုယူတော်မူခဲ့သတည်း။ (၃၃ : ၈)

وَإِذْ أَخَذْنَا مِنَ النَّبِيِّينَ مِيثَاقَهُمْ وَمِنْكَ
 وَمِنْ نُوحٍ وَإِبْرَاهِيمَ وَمُوسَى وَعِيسَى
 ابْنِ مَرْيَمَ وَأَخَذْنَا مِنْهُمْ مِيثَاقًا
 غَلِيظًا ۝

အစ္စလာမ်၏တမန်တော်မြတ်

တမန်တော်မြတ်ကို အေ၊ ဒီ (၅၇၀) ခုနှစ်၊ ဩဂုတ်လ တွင် မက္ကာမြို့၌ မွေးဖွားခဲ့သည်။ သူ့အား မုဟမ္မဒ်ဟု အမည်ပေးပြီး အဓိပ္ပာယ်မှာ ချီးမွမ်းခြင်း ခံရသူဟု ရှိပေသည်။ အသက်ဆုံး ဆယ်ကျော်လခန့် သောအခါထာဝရဘုရား ညွှင်အား ချစ်ခြင်း စိတ်ကသူအား ပို၍ ပို၍လွမ်းမိုးလာလေသည်။ မက္ကာမြို့သား တိုက်ဘုရား အများကိုးကွယ်မှုနှင့် များစွာ သောဒုစရိုက်မကောင်း မှုတိုကိုး နှစ်မြို့သဖြင့် နှစ်မိုင်၊ သုံးမိုင်ခန့် အဝေး ရှိဂူတစ်ဂူသို့ ပုံမှန်သွား ရောက်၍ တရားအား ထုတ်လေသည်။ အသက်လေး ဆယ်ပြည့် သောအခါထိုဂူ၌ ပင်ထာဝရဘုရား ညွှင်ထံ တော်မှ ပထမဦးဆုံး မျာဒိတ် တော်ကို ရရှိလေသည်။ ကုရ်အာန်၏ ပထမဦးဆုံး မုက္ကပါတ် တော်များ (၉၆ : ၂ - ၆) ဖြစ်သော ထိုမျာဒိတ် တော်၌ လူသားအား ဖန်ဆင်း၍ ထာဝရဘုရား ညွှင်ကို ချစ်သော စိတ်၊ ဘဝတူလူသား အချင်းချင်း ကိုချစ်သော စိတ်ကို လူ၏ ဇာတိသဘာဝ၌ မျိုးစေ့ချပေးတော်မူ သော တစ်ဆူတည်း သော ထာဝရဘုရား ညွှင်၏ အမည်ကို ကျေညာရန် သူ့အား အမိန့် မျာဒိတ် ပေးလေသည်။ ထို့ပြင် ကမ္ဘာလောကသည်အား လုံး သောအသိပညာအမျိုးမျိုးကို ကလောင်တံဖြင့် သင်ပြခြင်း ခံရမည်ဖြစ်ကြောင်း ကိုလည်း ကြိုတင်မိန့်တော်မူထားလေသည်။ ဤမုက္ကပါတ် တော်များ သည် ကုရ်အာန်၏ အကျဉ်းချုပ်ဖြစ်လေသည်။

အစ္စလာမ်၏တမန်တော်မြတ်

အို - နဗီ တမန် တော်၊ ငါ အသျှင် မြတ် သည် သင့်အား (လောက)၏ အုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူ၏။ ထို့အပြင် (မိုအ်မင်သက်ဝင် ယုံကြည်သူများအတွက်) သတင်းကောင်း ပေးသူ အဖြစ် ၎င်း၊ (မယုံကြည်သူ-ကာဖီရ်များအတွက်) သတိပေး နှိုးဆော်သူ အဖြစ်၎င်း (စေလွှတ်တော်မူ၏)။ ထို့အပြင် အလ္လာဟ် အသျှင်မြတ်၏ ဘက်တော်သူ၊ ထိုအသျှင်မြတ်၏ အမိန့်တော်အားဖြင့် ဖိတ်ခေါ်သူအဖြစ်၎င်း၊ ထို့အပြင် လင်း ထိန် တောက်ပ သော နေမင်း အဖြစ် ၎င်း၊ (စေလွှတ်တော်မူ၏)။ ထို့အပြင် သင် သည် (မိုအ်မင်) သက်ဝင် ယုံကြည်သူများအား၊ ၎င်းတို့သည် အလ္လာဟ်အသျှင် မြတ်ထံတော်မှ ကြီးကျယ်သော ကောင်းချီးမင်္ဂလာကို ရရှိကြမည် ဖြစ်ကြောင်း သတင်းကောင်းကို ပေးပါလေ။

(၃၃ : ၄၆ - ၄၈)

يَا أَيُّهَا النَّبِيُّ إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا
وَنَذِيرًا ۝ وَدَاعِيًا إِلَى اللَّهِ بِإِذْنِهِ وَسِرَاجًا
مُنِيرًا ۝ وَبَشِّرِ الْمُؤْمِنِينَ يَا أَيُّهَا لَكُمْ
مِّنَ اللَّهِ فَضْلًا كَبِيرًا ۝

ပြောကြားလော့၊ အို-လူသားအပေါင်းတို့၊ ငါသည် ကေနန်စင်စစ် သင်တို့ထံသို့ အလ္လာဟ် အသျှင်မြတ် စေလွှတ်တော်မူသော ရုစုလ်တမန်တော်မြတ်ဖြစ်၏။ ထိုအသျှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေတို့၏ စိုးမိုးအုပ်ချုပ်မှု အာဏာကို စိုးပိုင်တော်မူ၏။ ထိုအသျှင်မြတ်မှလွဲ၍ ခဝပ် ကိုးကွယ်ခြင်း ခံထိုက်သော အခြားဘုရားမရှိချေ။ အသျှင်မြတ်သည် အသက်ဇီဝကို ပေးတော်မူ၏။ ထိုအသျှင်မြတ်သည်ပင် အသက်သေဆုံးခြင်းကို ဖြစ်စေတော်မူ၏။ သို့ဖြစ်စေ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ ရုစုလ်တမန်တော်ကို ယုံကြည်ကြလေကုန်၊ ထိုရုစုလ်တမန်တော်သည် နဗီတမန်တော်လည်းဖြစ်၏။ ထို့ပြင် (အူမ်မီ)စာပေမသင်ကြားဘူးသောသူလည်းဖြစ်၏။ ထို့ပြင် သူသည် အလ္လာဟ် အသျှင်မြတ် နှင့် အသျှင်မြတ်၏ နှုတ်ကပတ်တော်များကိုလည်း ယုံကြည်၏။ ၎င်းပြင် အသင်တို့သည် သူ၏နောက်သို့ လိုက်ကြလေကုန်၊ သို့မှသာ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြအံ့။ (၇ : ၁၅၉)

قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ
جَمِيعًا ۚ الَّذِي لَهُ مُلْكُ السَّمٰوٰتِ وَالْاَرْضِ
لَا إِلٰهَ اِلَّا هُوَ يُحْيِي وَيُمِيتُ ۗ فَاٰمِنُوْا بِاللّٰهِ
وَرَسُوْلِهِ النَّبِيِّ الَّذِي الَّذِي يُؤْمِنُ بِاللّٰهِ
وَكَلِمٰتِهِ وَاتَّبِعُوْهُ لَعَلَّكُمْ تَهْتَدُوْنَ ۝

ထို့ပြင် ငါအသျှင်မြတ်သည် သင့်အား လူသားများအားလုံးအတွက် ရုစုလ်တမန်တော်အဖြစ် စေလွှတ်တော်မူ၏။ (မိုအ်မင် သက်ဝင်ယုံကြည်သူများအတွက်) သတင်း-ကောင်း ပေးသူအဖြစ်၎င်း၊ (မယုံကြည်သူ-ကာဖီရ်များအတွက်) သတိပေးနှိုးဆော်သူအဖြစ်၎င်း စေလွှတ်တော်မူ၏။ သို့ရာတွင် လူသားများအနက် များစွာသော သူတို့သည် ၎င်းမှန်ကန်မှုနှင့် စပ်လျဉ်း၍ သိရှိနားလည်ခြင်း မရှိကြပေ။ (၃၄ : ၂၉)

وَمَا أَرْسَلْنَاكَ اِلَّا كَافَّةً لِّلنَّاسِ بَشِيرًا وَّ
نَذِيرًا ۗ وَلٰكِنَّ اَكْثَرَ النَّاسِ لَا يَعْلَمُوْنَ ۝

အတ္ထုလာမ်၏တမန်တော်မြတ်

ထို့ပြင် သင်သည် အချွန်မြတ်ထံတော်မှ မကုန်ဆုံးနိုင်သော အကျိုးဆုလာဘ်ကို ရရှိအံ့။ ထို့ပြင် (အသင်၏ သွန်သင်ချက်နှင့် ကျင့်စဉ်သည်) အလွန်မြင့်မြတ် ကောင်းမွန်သော ကိုယ်ကျင့်တရားပေါ်၌ တည်ရှိ၏။ (၆၈ : ၄-၅)

“မူဟမ္မဒ်” သည် အသင်တို့ ယောက်ျားများအနက် မည်သူတဦးတယောက်၏ ဖခင်မျှ ဖြစ်ခဲ့သည်မဟုတ်၊ ဖြစ်သည်လည်း မဟုတ် (နောင်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်ချေ)၊ သို့ရာတွင် အလ္လာဟ်အချွန်မြတ်၏ ရုစုလီ တမန်တော်ဖြစ်၏။ ဤတွင်မကုန်တမန်တော် အပေါင်းတို့၏ တံဆိပ်တော်လည်း ဖြစ်၏။ ထို့ပြင် အလ္လာဟ်အချွန်မြတ်သည် အရာ ဝပ်သိမ်း ကုန်တို့ကို အကြွင်းမဲ့သိတော်မူ၏။ (၃၃ : ၄၁)

အလ္လာဟ်အချွန်မြတ်ကို၎င်း၊ နောက်ဆုံးနေ့တော်ကြီးကို၎င်း တွေ့ဆုံရန် မျှော်လင့်ထားသည်အပြင် အလ္လာဟ် အချွန်မြတ်အား များစွာသတိရ တသ၊ နေသူတို့အတို့ အလ္လာဟ် အချွန်မြတ်၏ ရုစုလီ တမန်တော်၌ အလွန်မြင့်မြတ်ကောင်းမွန်သော စံနမူနာသည် ရှိ၏ (၎င်းတို့သည် ထိုစံနမူနာကို လိုက်နာကြရမည်)။ (၃၃ : ၂၂)

အလ္လာဟ် အချွန်မြတ်သည် မုချကေနန် နုဗီတမန်တော်မြတ်အပေါ်သို့ မိမိ၏ ကောင်းချီးမတ်လာတော်များကို ကျရောက်စေတော်မူ၏။ ထို့အပြင် အချွန်မြတ်၏ ကောင်းကင် တမန်များသည်လည်း (အမှန်ပင် ထို တမန် တော် မြတ် အတွက် ဆုတောင်းခံအာ ပြုလျက်ရှိ ကြကုန်၏။ ထို့ကြောင့်) အို- (မို့ အိမင်နီ) သက်ဝင် ယုံကြည်သူ အပေါင်းတို့ အသင်တို့သည်လည်း ထိုတမန်တော်မြတ်အပေါ်သို့ ဒဂူးမေတ္တာ ပို့သကြပြီး သူ့ အတွက် ဆုတောင်းခံအာပြုကြလေကုန်။ ထို့အပြင် (ဝိတ်ခါတ် တက်ကြွစွာဖြင့်) ထိုနုဗီ တမန် တော် အတွက် ငြိမ်းချမ်း သာယာခြင်းရှိစေရန် ဆလစ် မေတ္တာ ပို့သကြလေကုန်။ (၃၃ : ၅၂)

“မူဟမ္မဒ်” သည် အလ္လာဟ် အချွန်မြတ်၏ ရုစုလီ တမန်တော်ဖြစ်၏။ ထို့အပြင် တမန်တော်မြတ်နှင့် အတူတကွ ရှိသူများသည် (ကာဖီရ်)မယုံကြည်သူများနှင့် ပတ်သက်လျှင် ပြင်းထန် ပြတ်သားကြကုန်၏။ သို့ရာတွင် မိမိတို့ အခင်းချင်း

○ وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍ
○ وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ

مَا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ
وَلَكِنَّ رَسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ
وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا

لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ
حَسَنَةٌ لِّمَن كَانَ يَرْجُوا اللَّهَ
وَالْيَوْمَ

○ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا

إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ
يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ
وَسَلِّمُوا تَسْلِيمًا

مُحَمَّدٌ رَسُولُ اللَّهِ وَالَّذِينَ مَعَهُ أَشِدَّاءُ
عَلَى الْكُفَّارِ رَحَمَاءُ بَيْنَهُمْ تَرَاهُمْ رُكَّعًا

အစ္စလာမ်၏တမန်တော်မြတ်

တွင်ကား တဦးနှင့်တဦး အလွန်ချစ်ခင် ကြင်နာကြကုန်၏။ အသင်တို့သည် သူတို့အား ဤသို့ မြင်တွေ့ရလိမ့်မည်။ သူတို့သည် အလွယ်အသွင်မြတ်နှင့် တူဘက်ပြီး အခြားတစ်စုံတစ်ရာကို ကိုးကွယ်ခြင်းမှ ကင်းရှင်းကြ၍၊ အလွယ် အသွင်မြတ်အား နာခံသူများ ဖြစ်ကြပြီးလျှင်အသွင်မြတ်၏ ကောင်းချီးမင်္ဂလာတော်နှင့် အသွင်မြတ်၏ နှစ်သက် ကြေနှပ်မှုကို ရှာဖွေနေသူများ ဖြစ်ကြောင်း မြင်တွေ့ရကြလိမ့်မည်။ ၎င်းတို့အား မှတ်မိရန်မှာ ၎င်းတို့၏ မျက်နှာများတွင် ‘စဂျီဝါတ်’ ဦးချခြင်းကြောင့် အမှတ် လက္ခဏာများ ထင်ပေ၍ လျက် ရှိနေပေ၏။ ဤကား ၎င်းတို့၏ အခြေအနေကို ‘တောင်ထုတ်’ ကျမ်းတွင် ဖော်ပြထားချက် ဖြစ်၏။ ထို့ပြင် ‘ဆင်နီဂျီလ်’ ကျမ်းတွင် ၎င်းတို့၏ အခြေအနေကို ဤသို့ဖော်ပြထား၏။ သူတို့၏အခြေအနေမှာ ကောက်ပဲသီးနှံများကိုသို့ ဖြစ်၏။ ၎င်းမှ ဦးစွာ အစို့အညှောင် ထွက်လာလေ၏။ ထို့နောက် ၎င်းအစို့အညှောင်ကို (မိုးကောင်းကင်နှင့် ကမ္ဘာမြေရှိ မြေဩဇာအားဖြင့်) သန့်စွမ်းစေခဲ့၏။ ထို့နောက် ထိုအစို့အညှောင်မှာ တုတ်ခိုင်လာပြီး အမြစ်ပေ၍ တွင် ခိုင်မြဲစွာ ရှိလေရာ ပျိုးထောင် စိုက်ပျိုးသူအား ဝမ်းသာကြည်နူးမဆုံး ဖြစ်စေခဲ့၏။ ဤသည်၏ အကျိုးရလဒ်ကား ဤသို့တည်း။ ကာဖီရ် မယုံကြည် ငြင်းပယ်သူများသည်၊ ထိုအခြင်းအရာကို မြင်တွေ့ကြရသောအခါ မနာလို မရှုစိမ့်သော စိတ်ဖြင့် ဖြစ်ပြီး၊ ထိုစိတ်ဖြင့် လောင်ကျွမ်းကြလိမ့်မည်။ အလွယ်အသွင်မြတ်သည် မှီအိမ် ယုံကြည်သူများနှင့် အီမာန် ယုံကြည်ချက်အတိုင်း ကောင်းမှုကျင့်ကြံအားထုတ်သူများအား၊ ခွင့်လွှတ်ချမ်းသာခြင်းနှင့်ကြီးစွာသော အကျိုးဆုလာဘ်ကို ပေးသနားတော်မူရန် ကတိပေးတော်မူလေသည်။ (၄၀ : ၃၀)

سَجَدًا يَتَّبِعُونَ فَضْلًا مِّنَ اللَّهِ وَرِضْوَانًا
 سِيمَاهُمْ فِي دُجُوهِهِمْ مِّنْ أَمْرِ السُّجُودِ
 ذَلِكَ مَثَلُهُمْ فِي التَّوْرَةِ ۗ وَمَثَلُهُمْ فِي
 الْإِنْجِيلِ ۗ كَزَرْعٍ أَخْرَجَ شَطْطَهُ فَآزَرَهُ
 فَاسْتَغْلَظَ فَاسْتَوَىٰ عَلَىٰ سَوْقِهِ يُعْجِبُ
 الزَّرَّاعَ لِيَغِيْظَ بِهِمُ الْكُفَّارَ وَعَدَّ اللَّهُ
 الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْهُمْ
 مَّغْفِرَةً وَأَجْرًا عَظِيمًا

အသင် ပြောကြားလော့ (အို-လူသား အပေါင်းတို့) အကယ်၍ အသင်တို့သည် အလွယ် အသွင်မြတ်အား ချစ်မြတ်နိုးကြပါမူ၊ ငါ၏ နောက်သို့ လိုက်ကြကုန်လော့၊ (ထိုအခါ) အလွယ် အသွင်မြတ်သည် အသင်တို့အား ချစ်မြတ်နိုးတော်မူပြီး၊ အသင်တို့၏ အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူအံ့။ ထို့အပြင် အလွယ် အသွင်မြတ်သည် အလွန်တရာ အပြစ် လွတ်တော်မူသော အသွင်၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးတော်မူသော အသွင် ဖြစ်တော်မူ၏။ အသင် ပြောကြားလော့၊ အသင်တို့သည်၊ အလွယ် အသွင်မြတ်နှင့် ထိုအသွင်မြတ်၏ ရုစုလိတမန်တော်ကို နာကြကုန်၊ (ထိုအခါ) အကယ်၍ သူတို့သည် လွှဲပျောင်းသွားကြပါမူ

قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي
 يُحِبِّبْكُمْ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَاللَّهُ
 غَفُورٌ رَّحِيمٌ ۝ قُلْ أَطِيعُوا اللَّهَ وَ
 الرَّسُولَ ۚ فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ
 الْكُفْرِيْنَ

အစ္စလာမ်၏တမန်တော်မြတ်

(ကောင်းစွာ မှတ်သားကြကုန်လော့) အလ္လာဟ် အသျှင်မြတ် သည် ကာဖီရ် မယုံကြည် ငြင်းပယ်သူတို့အား လုံးဝ ချစ်မြတ် နိုးတော်မမူချေ။ (၃ : ၃၂ - ၃၃)

အို-တမန်တော်၊ သင့်ထံသို့ သင့်အား ဖန်ဆင်းမွေးမြူတော်မူ သော အသျှင်ထံတော်မှ ပို့ချတော်မူသည့် (နှုတ်ကပတ် တော်ဟူသမျှ)ကို (လူသားထိုထံသို့) ပို့ဆောင်ပါလော့ ထို့ ပြင်၊ အကယ်၍ သင်သည် ထိုအတိုင်း မပြုခဲ့ပါလျှင်၊ သင် သည် ထိုအသျှင်မြတ်၏ သတင်းစကားကို လုံးဝ မပို့ဆောင် သကဲ့သို့ ဖြစ်လိမ့်မည်။ ထို့အပြင် အလ္လာဟ်အသျှင်မြတ်သည် သင့်အား လူတို့၏ (ပုတ်ခတ် စွပ်စွဲမှု)များမှ ကာကွယ်စောင့် ရှောက်တော်မူလိမ့်မည်။ ကေန်အမုန် အလ္လာဟ် အသျှင်မြတ် သည် ကာဖီရ် ငြင်းပယ်သူတို့အား (အောင်မြင်ခြင်း)လမ်းဆီ သို့ လုံးဝ ပြတော်မမူချေ။ (၅ : ၆၈)

يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنزِلَ إِلَيْكَ
مِنْ رَبِّكَ وَإِنْ لَمْ تَفْعَلْ فَمَا بَلَغْتَ
رِسَالَاتِهِ وَاللَّهُ يَعْصِمُكَ مِنَ
النَّاسِ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ
الْكٰفِرِينَ

ဝတ်ပြုခြင်း

အစ္စလာမ်၏ မဏ္ဍိုင်ကြီး ငါး ခုအနက်ထာဝရဘုရား သွင်
 တစ်ပါး တည်း ဂွံသည်တူ သော ပထမယုံကြည်ချက်ပြီး နောက်၊ ဝတ်
 ပြုရာ တောင်း ခြင်း သည် ဒုတိယဖြစ်သည်။ တစ်ဦး တစ် ယောက်အ
 ဖိုမိမိ၏ ဖန်ဆင်းခြင်းနှင့် ဆက်သွယ် မှုကို ရ အောင်ပြုလုပ်ရန်၊ ထို
 ဆက်သွယ် မှုကို ခိုင်မာ အောင်ပြုလုပ်ပြီး အသွင်ထံ တော် ပါး သို့နီး
 ကပ် စေရန်အတွက်၊ ဝတ်ပြုရာ တောင်း ခြင်း သည် အင်အား အ
 ပြည့်ဆုံး သော နည်း လမ်း ဖြစ် လေသည်။ ဆုပန်ခြင်း သည် အား
 အင်ကြီး မား သော ဖြစ် စဉ်တစ်ခုဖြစ်ပြီး အသွင်မြတ်သည် ဆုပန်
 သူ၏ ဆု တောင်း မှုကို ကြား တော် မူသည်၊ ဖြေ တော် မူ လေသည်။
 အစ္စလာမ်က ခံယူ သော ဆု တောင်း မှုကား အလ္လာဟ်၏ ကရုဏာ
 တော်၊ ကျေးဇူး တော်၊ တန်ခိုး တော် အစုံကို ဒိဋ္ဌအမှန်သိ ဂွံယုံ
 ကြည်ပြီး ၊ အသွင်၏ ရှေ့ တော် မှောက်တွင် မိမိ၏ ဝိညာဉ်ကို ဝတ်
 စင်း ၍ အသွင်ထံ တော် တွင် တိုက် ဝိုက် ဆုပန်ခြင်း ဖြစ် လေသည် ။
 ဝတ်ပြုရာ ခြံလူနှင့် ဖန်ဆင်း သွင်အကြား မည်သည့်ကြား ခံ မှုမလို
 အပ် ခြေ။

ဝတ်ပြုခြင်း

ထိုသူတို့အား အလ္လာဟ်အသျှင်မြတ် တပါးတည်းကိုသာလျှင် ခဝပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခဲ့၏။ ထို့ပြင် ထိုသို့ခဝပ် ကိုကွယ်ခြင်းကို အသျှင်မြတ်အတွက်သာလျှင် အာရုံစူးစိုက် ပြုလုပ်ရန်ဖြစ်၏။ (ထိုအချိန်မျိုးတွင် ထိုသူသည် မိမိ၏ကောင်း မှုပြုခြင်း၌ မြဲမြံစွာ ရပ်တည်သူ ဖြစ်ရပေမည်)။ ထို့ပြင် သူ တို့အား၊ စုရုံး၍ နမာဇ်ဝတ်ပြုကြရန်၎င်း၊ ဧကတ်အလှူကို ပေးကြရန်၎င်း၊ (အမိန့်ပေးတော်မူ၏)။ ဤသည် သးလျှင် (အမြဲ ပြောင့်မတ် မှန်ကန်ခြင်း ပေါ်၌) တည်ရှိသော ဒီနီ သာသနာတော် ဖြစ်၏။ (၉၀ : ၆)

ထို့အပြင် ငါအသျှင်မြတ်သည် 'ဂျင်နီ' နှင့် လူသားများအား ငါ အသျှင်မြတ်အား ခဝပ် ကိုးကွယ်ရန်သာလျှင် ဖန်ဆင်း ထားတော်မူ၏။ (၅၁ : ၅၇)

အသင်သည် နေမုန်းသို့ချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ (အချိန် အသီးသီးတွင်) နမာဇ် ဝတ်ပြုမှုကို ကောင်းမွန် သိပ်မေ့စွာ စံနှစ်တကျ ဆောက်တည်ပါလေ။ ထို့ပြင် နံနက်အရုဏ်တက် ချိန်တွင် ကျမ်းမြတ် ကုရ်အာန် ဖတ်ရှုတ်မှုကို မလွဲမသွေပြု လုပ်ပါလေ။ နံနက် အရုဏ်တက်ချိန်တွင် ကျမ်းမြတ်ကုရ်အာန် ဖတ်ရှုတ်ခြင်းသည် (အလ္လာဟ်အသျှင်မြတ်) အမုန်ပင်နှစ်သက် လက်ခံတော်မူသော ကျင့်စဉ် ဖြစ်၏။ ထို့ပြင် အသင်သည် ညဉ့်အချိန်တွင်လည်း ခေတ္တ ခဏ အိပ်စက်ပြီးနောက် (ကျမ်း မြတ်ကုရ်အာန် ဖတ်ရှုတ်ရန်) ထပါလေ။ ၎င်းသည် အသင် အဘို့ အပို အကျိုး ဆုလာဘ် ဖြစ်၏။ (ဤ သို့အားဖြင့်) လုံးဝ ပျော်လင့်ရန်မှာ အသင်အား ဖန်ဆင်းပေးမြူတော်မူ သော အသျှင်သည် အသင်အား ချီးကျူးခြင်း ခံရသော အဆင့် (မကာမေမဟ်မူဒ်) သို့ ပို့ဆောင်တော်မူလိမ့်မည်။ (၁၇ : ၇၉ - ၈၀)

အသင်တို့သည် အားလုံးသော နမာဇ်၊ အထူးသဖြင့် အလယ် ဖြစ်သော နမာဇ်ကို အထူး ဂရုပြုကြလေကုန်၊ ထို့ပြင် အလ္လာဟ် အသျှင်မြတ်အတွက် ခဝပ်ရိုကျိုးစွာ ရပ်ကြကုန် လော့။ (၂ : ၂၃၉)

وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ
الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا
الزَّكَاةَ وَذَلِكَ دِينُ الْقِيَمَةِ ○

وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ
إِلَّا لِيَعْبُدُونِ ○

اقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَى غَسَقِ
اللَّيْلِ وَقُرْآنَ الْفَجْرِ إِنَّ قُرْآنَ الْفَجْرِ كَانَ
مَشْهُودًا ○ وَمِنَ اللَّيْلِ فَسَبِّحْهُ بِحَمْدِ اللَّهِ
لَكَ عَسَى أَنْ يَبْعَثَكَ رَبُّكَ مَعَامًا
مَّحْمُودًا ○

حَفِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَى
وَتُؤْمَرُوا بِاللَّهِ قَنِينَ ○

ဥပုသ်ဆောက်တည်ခြင်း

ရစ်ဖန်လ၌ အရုဏ်တက်ချိန်မှ နေဝင်ချိန်ထိ ဥပုသ်ဆောက်တည်ရန်ကျမ်း မြတ်ကုရ်အာန်တွင် ပြဋ္ဌာန်းထားပါသည်။ ဥပုသ်စောင့်ခြင်း သည် အကျင့်သီလဖြောင့်မတ်ဖြူစင်ခြင်းကို ထိုးမြှင့်ပေးသော ကျင့်စဉ်တရပ်ဖြစ်ပြီး အမှန်တရားကို ရှာဖွေသူအား ဝိညာဉ်ရေးရာ အမြင်ဆီသို့ လွှမ်းမိုးတက်ရန်လွယ်ကူအောင် ပြုလုပ်ပေးလေသည်။ ဥပုသ်ဆောက်တည်နေသူသည် ဘုရားသွင်၏ ကောင်းချီးမင်္ဂလာကျေးဇူးတော်အစုံကို ကောင်းစွာသိမြင်လာလေသည်။ သို့ဖြစ်ရာ ဥပုသ်ဆောက်တည်ခြင်းသည် ထိုကောင်းချီးမင်္ဂလာကျေးဇူးတော်အစုံကို အကျိုးရှိရှိ အသုံးပြုရန်ကူညီပြုလေသည်။

ဥပုသ်ဆောက်တည်ခြင်း

အို-သက်ဝင် ယုံကြည်သူ အပေါင်းတို့ အလွတ် အချွန်မြတ်သည် အသင်တို့ထက် အလျင်၊ ရှေးလူများ အပေ၀ငယ် ဥပုသ်ဆောက်တည်ရန် ပညတ်တော်မူခဲ့သကဲ့သို့ အသင်တို့ အပေ၀၌ လည်း ဥပုသ် ဆောက်တည်ရန် ပညတ်ပြဋ္ဌာန်းတော်မူပြီ။ ဤ သို့အားဖြင့်(အသင်တို့သည် ဝိညာဉ် ရေးရာနှင့် ကိုယ်ကျင့်တရား လျော့နည်းမှုမှ) ရှောင်ကြဉ်နိုင် ကြရန် ဖြစ်၏။ ထို့ကြောင့် အနည်းငယ်မျှသော၊ ရေတွက်ထားသောနေ့များတွင်(အသင်တို့သည် ရိုဇာ ဥပုသ် ဆောက်တည်ကြလေကုန်)။ သို့ရာတွင် အသင်တို့ အနက် တစ်ဦးတစ်ယောက်သော သူသည် မကျန်းမာဖြစ်နေလျှင်၊ သို့တည်းမဟုတ် ခရီးထွက်နေရလျှင် အခြားသောနေ့များတွင် ထိုရက်များ အစား ဖြည့်စွက်၍ (ဥပုသ်ဆောက်တည်ရမည်)။ တဖန် ရိုဇာ ဥပုသ် မဆောက်တည်နိုင်သူများသည်၊ ထိုအစား သူဆင်းရဲတစ်ဦးကို ထမင်းကျွေးမွေးရန် (တတ်စွမ်းနိုင်ပါက) ကျွေးမွေးရန် တာဝန်ရှိလေသည်။ ထို့ပြင် အကြင် မည်သူမဆို လုံးဝ ဗျပ်ဝပ် နာခံခြင်းဖြင့် ကောင်းမှု တစ်ခုခုကို ပြုလုပ်မည် ဆိုလျှင်၊ ထိုသူ အတွက် အကောင်းဆုံး ဖြစ်ပေ၏။ ထို့ပြင် အကယ်၍ အသင်တို့သည် ငွေသိတရား ရှိပါက အသင်တို့၏ ရိုဇာ ဥပုသ် ဆောက်တည်ခြင်းသည် အသင်တို့အတွက် အကောင်းဆုံးဖြစ်သည် (ကိုသိရှိနားလည်ပေလိမ့်မည်တည်း)။ (၂ : ၁၀၄ - ၁၀၅)

يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ
 كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ
 تَتَّقُونَ ۝ أَيَّامًا مَّعْدُودَاتٍ فَمَن كَانَ مِنكُم
 مَّرِيضًا أَوْ عَلَىٰ سَفَرٍ فَعِدَّةٌ مِّنْ أَيَّامٍ أُخَرَ
 وَعَلَى الَّذِينَ يُطِيقُونَهُ فِدْيَةٌ طَعَامُ مِسْكِينٍ
 فَمَن تَطَوَّعَ خَيْرًا فَهُوَ خَيْرٌ لَهُ ۚ وَإِن تَصَوْمُوا
 خَيْرٌ لَّكُمْ إِن كُنْتُمْ تَعْلَمُونَ ۝

အလ္လာဟ်အသျှင်မြတ်လမ်းတော်တွင်သုံးစွဲခြင်း

အခွန်တော် ငွေပေး ဆောင်ရန်ကျမ်း မြတ်ကုရ်အာန် တွင်ပြဋ္ဌာန်း ထား ပေရ၁၇၄၆ ခု ရှိသည့် ချက်ကို၄၆ တွက်သုံး စွဲထား သော 'ဇကတ်ဟူ သော စကား လုံး ကပင်၄၆ ပြုလေသည်။

'ဇကတ်၏ အခံပွယ် မှာ သန်စင် ပေး သော အရ၁၇၄၆ အား ဖြည့် ပေး သော အရ၁၇၄၆ ပေသည်။ ကိုယ်ပိုင်ပစ္စည်း ဥစ္စာအား လုံး မှ မိမိ၏အသိုင်း အဝိုင်း အဖွဲ့အစည်း အတွက် ဖယ်နှုတ်ထားခြင်းဖြင့် ကျန် သော ပစ္စည်း ဥစ္စာများ မှာ ပိုင်ဆိုင်သူအဖို့ သန်စင်သွား လေသည်။ ထိုပြင် ထိုပစ္စည်း ဥစ္စာများ ကို အဖွဲ့အစည်း ၏ ကောင်း ကျိုး အတွက်အသုံး ချခြင်း ဖြင့် အဖွဲ့အစည်း ၏ သာယာ ကောင်း စား ရေး ကို အား ဖြည့် ပေး လေသည်။

'ဇကတ်သည် အစ္စလာမ်၏ တတိယ မဏ္ဍိုင်ဖြစ်၍ ၊ ၎င်း သည် အစ္စလာမ်ဘာသာတွင် တစ်ဦး နှင့် တစ် ဦး အချင်း ချင်း တာဝန်ရှိမှု အရေးကြီး ပုံကို ထင်ဟပ် ပေ၇ လွင် စေ လေသည်။

အလ္လာဟ်အသျှင်မြတ်လမ်းတော်တွင်သုံးစွဲခြင်း

ထို့အပြင် နမာင် ဝတ်ပြုကြကုန်၊ ထို့နောက် ဂေတ်အလ္လာ
ပေးကြကုန်၊ ထို့ပြင် အသျှင်မြတ်အား သီးခြား ခဝပ် ကူး
ကွယ်ကြသူများနှင့်အတူ အသျှင်မြတ်အား သီးခြား ခဝပ် ကိုး
ကွယ်ကြကုန်။ (၂ : ၄၄)

وَاتَّبِعُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَارْكَعُوا
مَعَ الرَّكْعَيْنِ

ထို့ကြောင့် (အလ္လာဟ် အသျှင်မြတ်သည် သင်တို့အား စား
နပ်ရုံကွာ ကျယ်ပြန့်စွာ ပေးသနားတော်မူသောအခါ၊ အို-
ကျမ်းမြတ် ကုရ်အာန်ကို ဖတ်ရှုထံ့သလို) အသင်တို့သည် ဆွေ
မျိုးသားချင်းများ၊ သူ ဆင်းရဲများနှင့် ခရီးသည်များတို့ကို
သုတို၏ ရပိုင်ခွင့်ကိုပေးဆောင်လေ့၊ ဤသည်ကား အလ္လာဟ်
အသျှင်မြတ်၏ နှစ်သက် ကြောနှပ်မှုကို ရယူလိုလားကြသော
သုတိုအဖို့ အလွန်ကောင်းမွန်၏၊ ထို့ပြင် ယင်းကဲ့သို့သောသူ
တို့သာလျှင် အောင်မြင်မှု ရရှိသူများဖြစ်ကြ၏။ (၃၀ : ၃၉)

فَاتِذَا الْقُرْآنُ يُقْرَأُ وَالْمَسْكِينُ وَالْبَائِسُ
السَّبِيلِ ذَلِكَ خَيْرٌ لِلَّذِينَ يُرِيدُونَ وَجْهَ
اللَّهِ وَأُولَئِكَ هُمُ الْمُفْلِحُونَ

ထို့ပြင် သူတို့၏ ဥစ္စာ ပစ္စည်းများထဲတွင် တောင်းသူများအ
တွက်၎င်း၊ မတောင်းခံနိုင်သူများအတွက်၎င်း ရပိုင်ခွင့် ဝေစု
သည် ရှိ၏။ (၅၀ : ၂၀)

وَفِي أَمْوَالِهِمْ حَقٌّ لِّلسَّائِلِ وَالْمَحْرُومِ

ထို့ပြင် ယင်းသူတို့၏ဥစ္စာပစ္စည်းများထဲတွင် ဆင်းရဲ၍ တောင်းခံ
သူများအတွက် သတ်မှတ်ထားသော ရပိုင်ခွင့်ဝေစုသည် ရှိ၏။
ထို့ပြင် တောင်းခံနိုင်စွမ်း မရှိသူများ အတွက်လည်း ရပိုင်ခွင့်
ဝေစုသည် ရှိ၏။ (၇၀ : ၂၅ - ၂၆)

وَالَّذِينَ فِي أَمْوَالِهِمْ حَقٌّ مَّعْلُومٌ
لِّلسَّائِلِ وَالْمَحْرُومِ

အလ္လာဟ်အသျှင်အား သူဆင်းရဲများနှင့် ချို့တဲ့သူများအတွက်
၎င်း၊ အလ္လာဟ်အသျှင်အား ခန့်အပ် ထား သူ များ အတွက်
၎င်း၊ အချို့သူများ၏ စိတ်နှလုံးများကို မိမိနှင့် သဟဇာတ
ဖြစ်စေရန် အတွက်၎င်း၊ ကျေးကျွန်များနှင့် ကြေးမြီတင်နေသူ
များအတွက်၎င်း၊ အသျှင်မြတ်၏ လမ်းတော်တွင် (စစ်ဆင်နှံ
နေသူများ)အတွက်၎င်း၊ ခရီးသည်များအတွက်၎င်းဖြစ်၏။ ဤ
တာဝန်သည်ကား အလ္လာဟ် အသျှင်မြတ် သတ်မှတ် ပြဋ္ဌာန်း
ထားသော တာဝန် ဖြစ်၏။ ထို့ပြင် အလ္လာဟ် အသျှင်မြတ်
သည် အရာရာကို အကြွင်းမဲ့ သိရှိတော်မူသော အသျှင်၊ ဉာဏ်
ပညာ ဆင်ခြင်တုံတရားနှင့် လွန်စွာပြည့်စုံတော်မူသော အသျှင်
ဖြစ်တော်မူ၏။ (၉ : ၆၀)

إِنَّمَا الصَّدَقَتُ لِلْفُقَرَاءِ وَالْمَسْكِينِ وَالْعَالِيْنَ
عَلَيْهَا وَالْمَوْلَاةِ قُلُوبُهُمْ فِي الرِّقَابِ وَ
الْغُرَمِينَ وَفِي سَبِيلِ اللَّهِ وَابْنِ السَّبِيلِ
فَرِيضَةٌ مِّنَ اللَّهِ وَاللَّهُ عَلِيمٌ حَكِيمٌ

အို-ယုံကြည်သူ အပေါင်းတို့ အသင်တို့သည် ငါ အသျှင်မြတ်
အသင်တို့အား ပေးသနားတော်မူထားသည်များ အနက်မှ ထို

يَا أَيُّهَا الَّذِينَ آمَنُوا أَنْفِقُوا مِمَّا رَزَقْنَاكُمْ

အလ္လာဟ်အသျှင်မြတ်လမ်းတော်တွင်သုံးစွဲခြင်း

နေ့မတိုင်မီ သုံးစွဲကြကုန်လော့၊ ထိုနေ့တွင် မည်သည့် ဝယ်မှု၊
 ဆောင်းမှုမျှ ရှိမည် မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည် မဟုတ်၊
 အသနားခံ တောင်းပန်မှုလည်း ရှိမည် မဟုတ်ချေ၊ (သို့ဖြစ်ရာ
 ထိုနေ့ မတိုင်မီ သုံးစွဲကြကုန်လော့)၊ ဤ ပညတ်ချက်ကို ငြင်း
 ပယ်သူများသည် မိမိကိုယ် မိမိ ညှဉ်းပန်းနှိပ်စက်သူများ ဖြစ်ကြ
 ၏။ (၂ : ၂၅၅)

အကြင်သူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို အလ္လာဟ်
 အသျှင်မြတ်၏ လမ်းတော်ဝယ်သုံးစွဲကြ၏။ သူတို့၏ လုပ်ဆောင်
 ချက်သည် ဤသို့သော မျိုးစေ့နှင့် အလားတူ၏။ ထိုမျိုးစေ့မှ
 ကောက်နှံနှစ်ပေါက် ရောက်လာ၏။ ထိုကောက်နှံတစ်နှစ်တွင်
 အစေ့ပေါင်း တစ်ရာစီ ပါရှိလေသည်။ ထို့ပြင် အလ္လာဟ်
 အသျှင်မြတ်သည် မိမိ နှစ်လိုတော်မူသော သူတို့အား ထိုထက်
 မက ပို၍ ပေးသနားတော်မူ၏။ အကြောင်းမူကား အလ္လာဟ်
 အသျှင်မြတ်သည် ဥစ္စာပစ္စည်းများကို အလွန်တရာ ထိုးပွားစေ
 နိုင်တော်မူသော အသျှင်၊ အရာဝတ်သိမ်းတို့ကို အကြွင်းမဲ့ သိ
 တော်မူသော အသျှင် ဖြစ်တော်မူ၏။ အကြင်သူတို့သည် မိမိ
 တို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ် အသျှင်မြတ်၏ လမ်းတော်
 ဝယ် သုံးစွဲကြ၏။ ထိုသို့ သုံးစွဲ ပေးကမ်း စွန့်ကြဲခြင်းကို ဂုဏ်
 ဖော်ခြင်းလည်း မရှိ၊ (ပေးကမ်းခြင်း ခံရသူ အပေ T) နှိုမိချ
 အနိုင်ယူခြင်းလည်း မရှိချေ။ ယင်း သူတို့၏ ကျင့်ကြံမှု အတွက်
 သူတို့အား ဖန်ဆင်း မွေးမြူ တော်မူသော အသျှင်ထံတော်တွင်
 ဆုလာဘ်သည်ရှိ၏။ သူတို့အဖို့ စိုးရိမ်ကြောင့်ကြခြင်းသော်၎င်း၊
 ပူဆွေး ဝမ်းနည်းခြင်းသော်၎င်း ရှိမည် မဟုတ်ချေ။
 (၂ : ၂၆၂ - ၂၆၃)

အကြင်သူတို့သည် အလ္လာဟ် အသျှင်မြတ်၏ နှစ်လိုတော်မူခြင်း
 ကို ရှာဖွေရန်အတွက်၎င်း၊ မိမိတို့၏ စိတ်နှလုံး များ ခိုင်ခန့်
 မြဲမြံစေရန်အတွက်၎င်း၊ မိမိတို့၏ ဥစ္စာပစ္စည်းများကို သုံးစွဲ
 ပေးကမ်းကြ၏။ သူတို့၏ လုပ်ဆောင်ချက် ဥပမာသည် ကုန်း
 မြင့်ပေါ်တွင် ရှိသော ဥယျာဉ်နှင့် အလားတူ၏။ ထိုဥယျာဉ်
 ပေါ်သို့ သည်းထန်သော မိုးသည်ရွာသွန်းချ၏။ ထိုအခါ ထို
 ဥယျာဉ်သည် မိမိ၏ အသီးအနှံများကို နှစ်စတိုး၍ ထွက်စေ
 ၏။ အကယ်၍ ထိုဥယျာဉ် ပေါ်သို့ သည်းထန်သော မိုးရွာ
 သွန်းခြင်း မရှိသော်လည်း မိုးဖွဲကျရုံဖြင့်ပင်လျှင် ထိုဥယျာဉ်
 အတွက် လုံလောက်၏။ အလ္လာဟ် အသျှင်မြတ်သည် သင်တို့
 ပြုကျင့်သမျှ အားလုံးတို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။
 (၂ : ၂၆၆)

مَنْ قَبِلَ أَنْ يَأْتِيَ يَوْمَهُ لَا بَيْعَ فِيهِ وَلَا خِلَّةَ
 وَلَا شَفَاعَةَ وَالْكَافِرُونَ هُمُ الظَّالِمُونَ ○

مَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ
 اللَّهِ كَمَثَلِ حَبَّةٍ أَنْبَتَتْ سَبْعَ سَنَابِلٍ فِي
 كُلِّ سُنْبُلَةٍ مِائَةٌ حَبَّةٌ وَاللَّهُ يُضْعِفُ
 لِمَنْ يَشَاءُ وَاللَّهُ وَاسِعٌ عَلِيمٌ ○ الَّذِينَ
 يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ تَمَلَّأَ
 بُطُونُهُمْ مِمَّا أَنْفَقُوا مَنًّا وَلَا أذَى لَهُمْ
 أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ
 وَلَا هُمْ يَحْزَنُونَ ○

وَمَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمُ ابْتِغَاءَ
 مَرْضَاتِ اللَّهِ وَتَشْيِئَاتٍ مِنْ أَنْفُسِهِمْ كَمَثَلِ
 حَبَّةٍ رَبْرَبَةٍ أَصَابَهَا وَابِلٌ فَاتَتْ أُكْهَاهَا
 ضِعْفَيْنِ فَإِنْ لَمْ يُصِبْهَا وَابِلٌ فَطَلَّ وَ
 اللَّهُ بِمَا تَعْمَلُونَ بَصِيرٌ ○

အလ္လာဟ်အသျှင်မြတ်လမ်းတော်တွင်သုံးစွဲခြင်း

အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို နေ့ညဉ့်မရွေး၊ လျှို့ဝှက်စွာဖြင့်၎င်း၊ ထင်ရှားစွာဖြင့်၎င်း၊ (အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်တွင်) သုံးစွဲကြကုန်၏။ ထိုသူတို့ အတွက် အကျိုး ဆုလာဘ်သည် သူတို့အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်ထံတော်တွင် ရှိ၏။ သူတို့အဖို့ စိုးရိမ်ကြောင့်ကြခြင်းသော်၎င်း၊ ပူဆွေးဝမ်းနည်းခြင်းသော်၎င်း ရှိမည်မဟုတ်ချေ။ (၂ : ၂၇၅)

لَّذِينَ يَنْفِقُونَ أَمْوَالَهُم بِاللَّيْلِ وَالنَّهَارِ سِرًّا وَعَلَانِيَةً فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ○

နားစွင့်ကြကုန်လော့? အသင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်ဝယ် သုံးစွဲရန် ဖိတ်ခေါ်ခြင်းကို ခံကြရသူများ ဖြစ်၏။ သို့ရာတွင် အသင်တို့ အနက် အချို့မှာ စေးနည်းတုန်တိုသူများ ဖြစ်၏။ အမှန်သော်ကား မည်သူမဆို စေးနည်းတုန်တိုအံ့ ထိုသူသည် မိမိကိုယ် မိမိစေးနည်းခြင်းသာတည်း၊ စင်စစ် မှာသော်ကား အလ္လာဟ် အသျှင်မြတ်သည် ဇာတိ ပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူပြီး အသင်တို့သာလျှင် လိုလားတောင့်တချို့ တဲ့သူများ ဖြစ်ကြကုန်၏။ ထို့ပြင် အကယ်၍ အသင်တို့သည် မနာခံ ကျောခိုင်းသွားကြပါမူ၊ အသျှင်မြတ်သည် အသင်တို့၏ နေရာတွင် အခြား မျိုးနွယ် အုပ်စု တခုကို အစားထိုး ယူဆောင်လာတော်မူလိမ့်မည်။ ထိုသူတို့သည် သင်တို့ကဲ့သို့ (ပျင်းရိပေါ့လျော့သူများဖြစ်ကြမည်) မဟုတ်ပေ။ (၄၇ : ၃၉)

هَٰذَا نَتْمُ هَٰؤُلَاءِ تَدْعُونَ لِتَنْفِقُوا فِي سَبِيلِ اللَّهِ فَمِنْكُمْ مَنْ يَبْخُلُ وَمَنْ يَبْخُلْ فَإِنَّمَا يَخْضَلُ عَنِ نَفْسِهِ وَاللَّهُ الْغَنِيُّ وَأَنْتُمُ الْفُقَرَاءُ وَإِنْ تَتَوَلَّوْا يَسْتَبَدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوا أَمْثَلَكُمْ ○

(ဟာဂျိ)ဝတ်ပြုရန်သွားရောက်ခြင်းနှင့်
(ကဒိဘာ)အသျှင်မြတ်၏ဒိမ်တော်

ကုရ်အာန်ကမ္ပတ်စလင်တို့အား တတ်နိုင်လျှင်၊ အခြေအ
နေပေး၍လမ်းခရီးလှည့်လျှင်၊ တစ်သက်တွင်တစ်ကြိမ်မကွာ
မြို့သို့သွားရောက်ဝတ်ပြုရန်မိန့်မှာလေသည်။ ဝတ်ပြုခြင်း
ဗဟိုအချစ်အချာသည်ကန်ဘာဖြစ်ပြီး၊ ကာန်ဘာသည် ကုရ်
အာန်ကမ်းလာအရထာဝရဘုရားသွင်အားဝတ်ပြုရန်ပထ
မဦးဆုံးတည်ဆောက်သောအိမ်တော်ဖြစ်လေသည်။ မကွာမြို့
၌စုရုံးဝတ်ပြုခြင်း၏ရည်ရွယ်ချက်မှာမ္ပတ်စလင်တို့အားကမ္ဘာ
ဦးရင်းအစကိုစိတ်ဓါတ်ကိုမွေးမြူပေးရန်ဖြစ်၏။ ထိုပြင်အချို့
သောကျင့်စဉ်များကိုအစဉ်အလာအရကျင့်ဆောင်ခြင်းအား
ဖြင့်ထာဝရဘုရားသွင်သည်မိမိတို့ဘဝ၏အဓိကမူရင်းအချက်
အချာဖြစ်ကြောင်းကိုဝတ်ပြုသူတို့၏စိတ်၌စွဲမှတ်စေရန်ဖြစ်၏။

(ဟာဂျီ) ဝတ်ပြုရန်သွားရောက်ခြင်းနှင့်
(ကအ်ဘာ) အသွင်မြတ်၏အိမ်တော်

အကြင်သူတို့သည် မယုံကြည်ခြင်းပယ်ကြသည့်ပြင် (ဆူစစ်ပေါး တို့အားလည်း) အလ္လာဟ် အသွင်မြတ်၏ လမ်းတော်မှ ၎င်း အလ္လာဟ် အသွင်မြတ်၏ မြင့်မြတ်သော ဗလီ ဝတ်ကျောင်းတော် (ကအ်ဘာကျောင်းတော်) သို့ သွားရောက်ခြင်းမှ ၎င်း၊ ပိတ်ပင်တားဆီးကြ၏။ ငါအသွင်မြတ်သည် ၎င်းဝတ်ကျောင်းတော်ကို လူသား အားလုံးတို့၏ အကျိုးအလိုငှာ ပြုလုပ်ထားတော်မူ၏ (စင်စစ်သော်ကား ငါအသွင်မြတ်သည် ထိုကျောင်းတော်ကို) ယင်းကျောင်းတော်တွင် အမြဲ နေထိုင်၍ တရားအားထုတ်သူတို့အတွက် ၎င်း၊ ကျေးတော ဒေသတွင် နေထိုင်သူတို့အတွက် ၎င်း၊ (လူသား အားလုံးအတွက်) ပြုလုပ်ထားတော်မူ၏။ သို့ရာတွင် မည်သူမဆို ထိုဗလီကျောင်းတော်တွင် မကောင်းသော ရည်ရွယ်ချက်ဖြင့် လမ်းလှည့်၍ ရောက်အောင် တစ်စုံတစ်ရာ ပြုလုပ်ခဲ့လျှင် ငါအသွင်မြတ်သည် ထိုသူအား ပြင်းထန်သော ပြစ်ဒဏ်ကို ပေးတော်မူမည်။ ထို့ပြင် (ထိုအချိန်ကို သတိရကြကုန်လော့) ယင်းအချိန်သည်ကား အလ္လာဟ် အသွင်မြတ်သည် တမန်တော်အမူအရာမဲ့အား အသွင်မြတ်၏ ကျောင်းတော်တွင် နေရာထိုင်ခင်း ပေးသနားတော်မူပြီး မိန့်ကြားတော်မူသည်မှာ မည်သည့်အရာကိုမျှ ငါအသွင်မြတ်နှင့် တွဲတက်၍ မကိုးကွယ်နုစုံ၊ ထို့ပြင် ငါအသွင်မြတ်၏ ကျောင်းတော်ကို (တဝါဒ) လှည့်ပတ်များ၊ မတ်တတ်ရပ်၍ ဝတ်ပြုသူများ၊ (ရကအ်) ဦးညွတ်သူများ၊ (စရ်ဂါဟ်) ပျပ်ဝပ် ဦးချသူများအဘို့ သန့်ရှင်းစင်ကြယ်စွာ ထားပါလေ၊ ထို့ပြင် အဆင်သည် လူသား တို့အား (ဟာဂျီ) ပြုလုပ်ရန် အဓိဋ္ဌာန်ဖြင့် အသင့်ထံသို့ လာရောက်ကြရန် ကျေညာ ဖိတ်ခေါ်ပါလေ၊ (ထိုအခါ) သူတို့သည် ခြေလျင်လျှောက်၍ ၎င်း၊ ထို့ပြင် ခရီးဝေးမှ စီးနင်းလာရခြင်းကြောင့် ပိန်ချိုးသွားသော (ကုလားအုပ် စသော) အစီးအနင်းများဖြင့် ၎င်း၊ ဝေးလံသော အရပ် ဒေသများမှ လာရောက်ကြလိမ့်မည်။ ဤသို့ အားဖြင့် သူတို့သည် ၎င်းတို့အတွက် သတ်မှတ်ထားသော အကျိုး ကျေးဇူးများကို မြင်တွေ့ရလိမ့်မည်။ ထို့ပြင် သတ်မှတ်ထားသော နေ့ရက်များတွင် ငါအသွင်မြတ် သူတို့အား ပေးသနားတော်မူထားသော ကောင်းချီး မင်္ဂလာတော်များအတွက် ငါအသွင်မြတ်အား သတိရကြရန် ဖြစ်၏။ (ဆိုလိုသည်မှာ) တိရစ္ဆာန်ကြီးများ (ဥပမာ၊ ကျွဲ၊ နွား၊ ကုလားအုပ် စသည်များ) ကို သူတို့အတွက် ပေးသနားတော်မူထား၏။ ၎င်းတို့၏ အသားကို စားသုံးကြကုန်၊ ထို့ပြင် ဆင်းရဲဒုက္ခရောက်သူများ အားလည်း ကျေးဇူးကြလေကုန်။ ထို့နောက် ၎င်းတို့သည် ကြေးညှော်အညစ်အကြေးများကို သုတ်

إِنَّ الدِّينَ كَفَرُوا وَيَصُدُّونَ عَنْ سَبِيلِ
اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ
لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ وَمَنْ
يُؤَدِّ فِيهِ بِالْحَادِ يُظْلِمُ تَذِقْهُ مِنْ عَذَابِ
الْيَوْمِ وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ
إِن لَّا تَشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ
لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ
وَإِذْ نَبَّأْنَا فِي النَّاسِ بِالْحَجِّ يَا تُوَكُّ يَا جَالًا
وَعَلَى كُلِّ ضَامِرٍ يَأْتِينَ مِنْ كُلِّ فَجٍّ عَبِيتٍ
لِيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ
فِي أَيَّامٍ مَّعْلُومَاتٍ عَلَى مَا رَزَقْتَهُمْ مِنْ
بَهِيمَةِ الْأَنْعَامِ فَكَلُوا مِنْهَا وَأَطْعَمُوا
الْبَائِسَ الْفَقِيرَ ثُمَّ لِيَقْضُوا تَفْتَهُمْ
وَلِيُؤْفُوا نَذْرَهُمْ وَلِيَطُوفُوا بِالْبَيْتِ
○ الْعَتِيقِ

(ဟ၁ဂျီ) ဝတ်ပြုရန် သွားရောက်ခြင်းနှင့်
(ကအိ၁၁) အသျှင်မြတ်၏ အိမ်တော်

သင် ဖယ်ရှားကြရမည်။ ထို့ပြင် မိမိတို့၏ အဓိဋ္ဌာန်များကို ပြီးဆုံးအောင် အပြည့်အဝ အောင်ရွက်ကြရမည်။ ထို့နောက် ရှေးကျောင်းတော် (ကအိ၁၁ကျောင်းတော်) ကို တဝါစံ လှည့်ကြရမည် ဖြစ်၏။ (၂၂ : ၂၆ - ၃၀)

ယင်းကျောင်းတော်တွင် ထင်ရှားသော နိမိတ်လက္ခဏာတော်များ ရှိ၏။ ၎င်းသည် တမန်တော် အေဗရာဟမ်၏ နေရာဖြစ်၏။ ထို့ပြင်မည်သူမဆို ၎င်းကျောင်းတော်သို့ ဝင်ရောက်ပါက၊ ထိုသူသည် ငြိမ်းချမ်းခြင်း ရှိလိမ့်။ ထို့ပြင် အလ္လာဟ် အသျှင်မြတ်သည် လူသားတို့အား ထိုကျောင်းတော်သို့ သွားရောက်ရန် တတ်စွမ်းနိုင်ခဲ့ပါလျှင် သွားရောက်၍ (ဟဂျီ) ဝတ်ပြုရန် တာဝန် ပြဋ္ဌာန်းထားတော်မူ၏။ သို့ရာတွင် အကြင်သူသည် ငြင်းပယ်ခဲ့လျှင်-(ထိုသူထုတ်မုရန်မှာ) အလ္လာဟ်အသျှင်မြတ်သည် မုချ ကေနန် စကြဝဠာ အပေါင်းတို့မှ လိုလားတောင့်တခြင်း၊ မှီခိုခြင်း ကင်းတော်မူသော အသျှင် ဖြစ်တော်မူ၏။ (၃ : ၉၀)

(ဟဂျီ) ဝတ်ပြုရန် လက် အားလုံး သိရှိပြီး ဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းလတွင် ဟဂျီဝတ်ပြုရန် ဆုံးဖြတ်ပါက (ထိုသူ သတ်မုရမည်မှာ) ဟဂျီ ပြုလုပ်နေသော နေ့များတွင် ကာမဂုဏ်နှင့် သက်ဆိုင်သည့် ညစ်ညမ်းသော စကားများကို အလျင်း မသုံးရ။ ထို့ပြင် အမိန့် မနာခံခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းများကိုလည်း အလျင်းမပြုလုပ်ရ။ အမှန်သော်ကား၊ အသင်တို့သည် မည်သည့် ကောင်းမှုကိုမဆို ပြုလုပ်အံ့၊ အလ္လာဟ် အသျှင်မြတ်သည် အသင်တို့ ပြုကျင့်သော ကောင်းမှု၏ အတိမ်အနက်ကို ကောင်းစွာ သိတော်မူ၏။ ထိုမှတစ်ပါး အသင်တို့သည် (ဟဂျီ) ပြုလုပ်ရန် ခရီးထွက်ရာ၌ စားနပ်ရိက္ခာ (ခရီးစရိတ်) များကို လုံလောက်စွာ ဆောင်ယူကြကုန်လော့၊ အမှန်တွင်ကား အမှန်မြတ်ဆုံးသော စားနပ်ရိက္ခာမှာ (တက္ကဝါ) ဖြောင့်မတ်မှန်ကန်ခြင်း ဖြစ်သည် (ကို သတ်ပြုကုန်လော့)၊ သို့ဖြစ်ရာ အို-အသိဉာဏ်ရှိသူ အပေါင်းတို့ အသင်တို့သည် ငါ အသျှင်မြတ်အား ကြောက်ရွံ့ ရိုကျိုး ချစ်မြတ်နိုး ကြကုန်လော့။ (၂ : ၁၉၀)

فِيهِ آيَاتٌ بَيِّنَاتٌ مَّقَامُ إِبْرَاهِيمَ وَمَنْ دَخَلَهُ كَانَ آمِنًا وَاللَّهُ عَلَى النَّاسِ حَكِيمٌ
الْبَيْتِ مَنْ اسْتَطَاعَ إِلَيْهِ سَبِيلًا وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ

الْحَجَّ أَشْهُرٌ مَعْلُومَاتٌ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ وَمَا تَفَعَّلُوا مِنْ خَيْرٍ يَعْلَمُهُ اللَّهُ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَى وَالتَّقْوَى

يَأُولِي الْأَلْبَابِ

လူသားတရပ်လို့အားမွန်မြတ်သောတရားတော်ကိုဖြန့်ချိခြင်း

အလ္လဘဟ်၏တရား တော် များ ကို ဟောကြား ဖြန့်ချိရာ၌
 သက်ဆိုင်သူ၏ စိတ်ထား ကို ပါဆွဲ ဆောင် နိုင် ရန် အချက်အား လုံး ကို အ
 လေး ထား ရ ပေ မည်။ သို့မှသာ ဘိုသ်သ်အသျှင် မြတ်၏ ဖိတ် ခေ၎်
 ချက်ကို တန်ဖိုး ထား တုံပြန် မည်ဖြစ် ကြောင်း ကိုသတ်ပြသ င်လေသည်။
 ဤစည်း မျဉ်း မူကို မူစာ နှင့် ဟော ဝှန်တို့အား ဖိရိုဘုရင်ထံ မည် သို့
 မည် ပုံချဉ်း ကပ်၍ တရား ဓမ္မ ဟောကြား ရ မည်ကို ဝှန်ကြား ချက်
 ဝှံသဘ ဓမ္မအဖြစ် ကောင်း စွာ တွေ့နိုင် လေသည်။

လူသားတရပ်လို့အားမွန်မြတ်သောတရားတော်ကိုဖြန့်ချိခြင်း

လူသားတို့အား အလွယ်အလျင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သောသူ၏ စကားထက် အဘယ်သူ၏စကားသည် ပိုမိုကောင်းမွန်နိုင်ပါမည်နည်း။ ထို့ပြင် ထိုသူသည် မိမိ၏ ယုံကြည်ချက်အတိုင်း ကောင်းမှုများကို ပြုကျင့်၏။ ထို့ပြင် ကျွန်ုပ်သည် အမိန့်နာခံသူများအထဲတွင် ပါဝင်သည်ဟု ပြောဆို၏။ ထို့ပြင် ကောင်းမှုနှင့် မကောင်းမှုသည် မတူညီနိုင်ချေ၊ မကောင်းမှုကို အကောင်းဆုံးဆက်ဆံခြင်းဖြင့် တုံ့ပြန်ပါလေ။ ဤသို့ အားဖြင့် အကြင်သူတို့နှင့် အသင်၏ကြားတွင် ခန့်ဖြိုးရှိအံ့။ ထိုသူသည် အသင်နှင့် အလွန်ဝင်းနိုး ချစ်ခင်သော အဆွေခင်ပွန်းဖြစ်လာလိမ့်မည် သို့ရာတွင် (အလွန်တရာနိပ်စပ်ညှဉ်းပန်းခြင်းခံရသည့်အချိန်မျိုးတွင်) ထိုကဲ့သို့သော ကောင်းမှုဖြင့် တုံ့ပြန်ခြင်းကို အလွန်သည်းခံ မြဲမြံ သူတို့သာလျှင် ၎င်း၊ ထို့ပြင် အလွယ်အလျင်မြတ် ဘက်တော်မှ ကောင်းမှုပြုလုပ်ရန် အခွင့်အရေး များပြားစွာ ရရှိသူ တို့သာ လျှင် ၎င်း၊ ပြုလုပ်နိုင်လိမ့်မည်။ (၄၁ : ၃၄ - ၃၆)

وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنِّي مِنَ الْمُسْلِمِينَ
 وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ وَمَا يُلْقِيهَا إِلَّا الَّذِينَ صَبَرُوا وَوَمَا يُلْقِيهَا إِلَّا ذُو حَظٍّ عَظِيمٍ

ထို့ပြင် (အို-တမန်တော်) အသင်သည် (လူသားတို့အား) သင့်အား ဖန်ဆင်း မေးမြူတော်မူသော အသျှင်၏ လမ်းတော်သို့ ဂုဏ်ပညာကို အသုံးချ၍၎င်း၊ ကောင်းမြတ်သော ဟောကြားခြင်းဖြင့်၎င်း၊ ဖိတ်ခေါ်ပါလေ။ ထို့ပြင် (၎င်းတို့၏ ကဲ့လဲ့ချက်များနှင့် စပ်လျဉ်း၍) အကောင်းဆုံးနည်းလမ်းဖြင့် အချေအတင် ဆွေးနွေး ပြောဆိုပါလေ။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း မေးမြူတော် မူသော အသျှင်သည် အဘယ်သူသည် မိမိလမ်းတော်မှ လှဲချော့သွားသည်၊ အဘယ်သူသည် တရားလမ်း နှုန်ကို ရရှိသည်တို့ကို အသိဆုံး ဖြစ်တော်မူ၏။ အကယ်၍ အသင်တို့သည် (ဖိနှိပ် စော်ကားလာသူများအား) တုံ့ပြန် အပြစ်ပေးလိုလျှင် မိမိတို့ ခံရသော အတိုင်းအတာထိသာ ညီမျှသော တုံ့ပြန်အပြစ်ပေးမှုကိုပြုပါလေ။ သို့ရာတွင် (ငါအသျှင်မြတ်သည် မိမိ၏ ပင်ကိုယ်တော်တော်ကို ကျိန်ဆို၍ မိန့်ကြားတော်မူလိုသည်မှာ) အကယ်၍ အသင်တို့သည် (ထိုသူတို့အား တုံ့ပြန် အပြစ်ပေးဘဲ) သည်းခံ ကြပါမူ၊ ထိုသို့ သည်းခံမှုသည် ခန္ဓာ သည်းခံတရားထားရှိသူတို့အဘို့အကောင်းဆုံး ဖြစ်၏။ ထိုအပြင် (အို-တမန်တော်) အသင်သည် သည်းခံခြင်းတရားကို စွဲမြဲပါလေ။ စင်စစ် အသင်၏ သည်းခံမှုသည် အလွယ်အလျင်မြတ်၏ ကူညီမှု အားဖြင့်သာလျှင် ဖြစ်နိုင်လိမ့်မည်။ ထို့ပြင် အသင်သည် ၎င်းတို့၏ (အခြေ အနေကြောင့်) ပုဆွေးသောက မရောက်လေနှင့်။ ထို့ပြင် သူတို့၏ လျှို့ဝှက်ကြံစည်မှုများ ကြောင့်၊ စိတ်ဒုက္ခ မရောက်လေနှင့်။ ထို့ပြင် သတိမူပါလေ။ အလွယ်အလျင်မြတ်သည် မိမိအား ကြောက်ရွံ့

ادْعُ إِلَى سَبِيلِ رَبِّكَ بِالْحُكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
 وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ
 وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ
 إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ

လူသားတရပ်လုံးအားမွန်မြတ်သောတရားတော်ကိုဖြန့်ချိခြင်း

ရှိကျီး ပြောင်မတ် မှန်ကန်သူတို့နှင့်၎င်း၊ ကောင်းမှု ပြုကျင့် သူတို့နှင့်၎င်း၊ အတူ တကွ ရှိတော်မူ၏။

(၁၆ : ၁၂၆ - ၁၂၉)

ထို့ပြင် အလွတ် အသျှင်မြတ်အား အခြား အရာ များ နှင့် တွဲဘက်ကိုးကွယ်သူ (မုရ်ရှီဂျီ) တစ်ဦးဦးသည် အဆင့်ထံတွင် အကာအကွယ်ယူ ခိုလှုံခွင့် တောင်းခံလာလျှင်၊ ထိုသူအား ခိုလှုံ ခွင့်ပေးပါလေ၊ ဤသို့ ပေးခြင်းဖြင့် သူသည် အလွတ် အသျှင် မြတ်၏ နှုတ်ကပတ်တော်ကို ကြားနာခွင့် ရရှိလိမ့်မည်။ ထို နောက် သူ အား သူ၏ လုံခြုံရာဌာနသို့ ပို့ဆောင်ပေးပါလေ၊ အကြောင်းမူကား သူတို့သည် (အမှန်တရား) ကို မသိနား မလည်သူများ ဖြစ်ကြ၏။ (၉ : ၆)

وَإِنْ أَحَدٌ مِّنَ الْمُشْرِكِينَ اسْتَجَارَكَ
فَاجِرُهُ حَتَّى يَسْمَعَ كَلِمَةَ اللَّهِ ثُمَّ أَبْغِضْهُ
مَا مَنَّا ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْلَمُونَ ○

ထို့ပြင် အကြင် သူတို့သည် ဘုရားတု ဘုရား ယေ ဝင် များကို ရှောင်ကြဉ်၍ အလွတ်အသျှင်မြတ် ဘက်တော်သို့ ဦးလှည့်ခဲ့ ကြအံ့၊ သူတို့အတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းများ ရှိ၏။ ထို့ကြောင့် အဆင်သည် ငါအသျှင်မြတ်၏ ကျေးကျွန် များဖြစ်သော ထိုသူတို့အား ဝမ်းမြောက်ဖွယ် သတင်းကို ပြော ကြားပါလေ။ အကြင်သူတို့သည် ငါအသျှင်မြတ်၏ မုကွပတ် တော်ကို အာရုံစိုက်၍ နားထောင်ကြပြီး ထို မုကွပတ်တော်၏ အကောင်းဆုံးသော အမိန့်ပညတ်ချက်ကို လိုက်နာကြကုန်၏။ ထိုသူတို့သာလျှင် အလွတ် အသျှင်မြတ်၏ တရားလမ်းမှန်ကို ပေးသနားတော်မူခြင်း ခံရသူများ ဖြစ်၏။ ထို့ပြင် ထိုသူတို့ သည်သာလျှင် ဉာဏ် အမြော် အမြင် ရှိသူ များ ဖြစ်ကြ သတည်း။ (၃၉ : ၁၀ - ၁၉)

وَالَّذِينَ اجْتَنَبُوا الطَّاغُوتَ أَنْ يَعْبُدُوهَا
وَأَنَابُوا إِلَى اللَّهِ لَهُمُ الْبُشْرَىٰ بَشِيرًا جَبَّارًا ○
الَّذِينَ يَسْتَمِعُونَ الْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُ
وَأُولَٰئِكَ الَّذِينَ هَدَى اللَّهُ وَاُولَٰئِكَ هُمُ
أُولُو الْأَلْبَابِ ○

လောကီကျင့်ဝတ်၊ လောကနိတိနှင့်အပြုအမူ

လူ့ဘဝကိုတန်ဖိုး ထား လက်ခံရန်ကုန်အာနိကသင်ကြား
 ၏၊ ငြင်း ပယ်ရန်ရုပ်သိမ်း ရန်မသင်ပြချေ၊ ရဟန်း၊ တပ
 သီဘဝကိုအစွဲလွှာဝင်ကခွင့်မပြုချေ။ ဖြောင့်မှန်သန်စင် သော
 ဘဝဖြင့် နေထိုင်ခြင်း နှင့်ဘုရား သွင် ပေး ထား သောစွမ်း
 ရည်များ ကျေးဇူး တော်များ ကို ဂုဏ်ထူးပတ်စွာ လိုအပ်သည့်
 အတိုင်း အတတ်နှင့်အညီသုံး စွဲခြင်း မှာဘဝ၏စဉ်း မျဉ်း မှု
 ပင်ဖြစ်၏။ ဤအယူအဆ၏ ဘောင်အတွင်း ၌ကိုယ်ကျင့်တရားနှင့်
 ဝိညာဉ် ရေး ရာအရည်အချင်း များ ကိုအား ဖြည့်ပေး ရန်
 ညွှန်ကြား ချက်များ ကိုကုန်အာနိကအသေး စိတ်ချမှတ် ပေးပေ
 သည်။ ရည်ရွယ်ချက်ကား လူ့စွမ်း ရည်အား လုံး ကိုအဖက်ဖက်မှ
 အကျိုး ဂိုဏ်းဖွံ့ဖြိုး တိုး တက် စေရန်ဖြစ် လေသည်။

လောကီကျင့်ဝတ်၊ လောကနိတိနှင့်အပြုအမူ

(ပိုမိုအိမ်) သက်ဝင် ယုံကြည်သူ ထို သည် အချင်းချင်း ညီရင်း အစ်ကိုများသာ ဖြစ်ကြကုန်၏။ ထို့ကြောင့် မိမိထို့ ညီရင်းအစ်ကိုနှစ်ဦး၏ ကြားတွင် ခိုက်ရန် ဖြစ်ပွားခဲ့ပါက ကျေ ငြိမ်းအောင် စေ စပ်ဖြန့်ဖြေပေးကြကုန်လော့။ ထို့ပြင် အလွယ် အသွင်မြတ်အား ကြောက်ရွံ့ ကြကုန်လော့။ သို့မှသာ အသင် တို့ အပေါ်သို့ သနား ကရုဏာတော် ကျရောက်လတံ့။ အို- သက်ဝင် ယုံကြည်သူ အပေါင်းတို့၊ လူမျိုးနွယ်အုပ်စုတစ်စုသည် အခြား လူမျိုးနွယ်အုပ်စုတစ်စုကို နှိမ့်ချသည့် သဘောဖြင့် ပြောင်လှောင် သရော်သမှု မပြုရ။ အကြောင်းမူ ထိုပြောင် လှောင် သရော်သမှုပြုခြင်း ခံကြရသော အုပ်စုသည် သရော် သမှုပြုသော သူတို့ထက် ပို၍ ကောင်းမြတ်ကောင်း ကောင်း မြတ်ပေလိမ့်မည်။ ထိုနည်းတူစွာ မည်သည့် မျိုးနွယ် အုပ်စုမှ မဆို အမျိုးသမီးများသည် အခြား မျိုးနွယ်အုပ်စုမှ အမျိုး သမီးများကို နှိမ့်ချသည့် သဘောဖြင့် ပြောင်လှောင်သရော် ခြင်း မပြုရ။ အကြောင်းမူ ပြောင်လှောင်သရော်ခြင်း ခံရသူ တို့သည် ပြောင်လှောင်ခြင်း ပြုသူတို့ထက် ပို၍ ကောင်းမြတ် ကောင်းကောင်းမြတ်ပေလိမ့်မည်။ ထို့ပြင် အသင်တို့သည် မိမိ တို့ အချင်းချင်း တစ်ဦးကို တစ်ဦး အ သရေ မဖျက်ကြလင့်။ ထို့ပြင် တစ်ဦးကို တစ်ဦး သရော်သမှုပြုသော အမည် နာမ များဖြင့် မခေါ်ကြကုန်လင့်။ အကြောင်းမူ ကား အို မာန် သက်ဝင် ယုံကြည်ပြီးနောက် နာခံခြင်းမှလွဲ ဖယ်သွားသူသည် အလွန် ဆိုးဝါးသော အမည်နာမ၏ အမေ့စား အမေ့ခံ ဖြစ် လေ၏။ (ဆိုလိုသည်မှာ ဖာဆိက၊ ပုန်ကန်ခြားနားသူ ဖြစ် လေ၏) သို့ပါလျက် အကြင်သူသည် မိမိ၏ မှားယွင်းမှုများကို ဝန်ချ တောင်းပန်ခြင်း မပြုခဲ့သော်၊ ထိုသူသည် မကောင်းမှု ကျူးလွန်သူဖြစ်၏။ အို-သက်ဝင် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် များစွာသော ထင်မြင် ယူဆချက်များမှ၊ ရှောင်ကြဉ်ကြကုန်လော့။ အဘယ့်ကြောင့် ဆိုသော် အချို့ သော ထင်မြင် ယူဆချက်များမှာ အပြစ် ဖြစ်၏။ ထို့ပြင် အသင်တို့သည် သူတစ်ပါးတို့၏ ချွတ်ယွင်းအားနည်းချက်များ ကို ထောက်လှမ်း စူးစမ်းခြင်းမပြုကြကုန်လင့်။ ထို့ပြင် အသင် တို့သည် နောက်ကွယ်၌ တစ်ဦးကို တစ်ဦး မကောင်း မပြော ကြလင့်။ အသင်တို့ အနက် တစ် ဦး တယောက်သည် မိမိ၏ သေသူ ညီအစ်ကို၏ အသားကို စားသုံးရန် နှစ်သက်ပါမည် လော့။ (ဤသို့ မေးမြန်းခြင်း ခံရလျှင်) အသင်တို့ နှစ်သက် ကြမည် မဟုတ်ချေ။ ထို့ပြင် အလွယ် အသွင်မြတ်အား ကြောက်ရွံ့ ရိုကျိုးကြကုန်လော့။ အ မှန် စင် စစ် သော် ကား အလွယ်အသွင်မြတ်သည် ဝန်ချ တောင်းပန်ခြင်းကို လွန်စွာ

إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ
 وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ ○ يَا أَيُّهَا
 الَّذِينَ آمَنُوا لَا يَسْخَرُوا قَوْمًا مِنْ قَوْمٍ عَسَىٰ أَنْ
 يَكُونُوا خَيْرًا مِنْهُمْ وَلَا نِسَاءٌ مِنْ نِسَائِكُمْ
 أَنْ يَكُنَّ خَيْرًا مِنْهُنَّ وَلَا تَلْمِزُوا أَلْفُسُكُمْ
 وَلَا تَنَابَزُوا بِالْأَلْقَابِ بِئْسَ الْأَسْمُ الْفُسُوقُ
 بَعْدَ الْإِيمَانِ وَمَنْ لَمْ يَتُبْ فَأُولَٰئِكَ هُمُ
 الظَّالِمُونَ ○ يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا
 كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِشْمٌ وَ
 لَا تَجَسَّسُوا وَلَا يَغْتَبَ بَعْضُكُم بَعْضًا
 أَيُحِبُّ أَحَدُكُمْ أَنْ يَأْكُلَ لَحْمَ أَخِيهِ
 مَيْتًا فَكَرِهْتُمُوهُ وَتَقُوا اللَّهَ إِنَّ اللَّهَ
 لَوَّابٌ رَّحِيمٌ ○

လောကီကျင့်ဝတ်၊ လောကနီတိနှင့်အပြုအမူ

လက်ခံတော်မူသော အသျှင်၊ ထို့ပြင် အဖန်တလဲလဲ ကောင်း
ချီး မင်္ဂလာ ပေးတော်မူသော အသျှင်ဖြစ်တော်မူ၏။

(၄၉ : ၁၁ - ၁၃)

ထို့ပြင် အသင်တို့သည် အလွှာအသျှင်မြတ်ကို ၁၀၀ ကိုး
ကွယ်ကြကုန်လော့၊ ထို အသျှင်မြတ်နှင့် မည်သည့် အရာကိုမျှ
တုံ့ဘက်ခြင်းမပြုကြလင့်၊ ထို့ပြင် မိဘနှစ်ပါးတို့နှင့်၎င်း၊ ဆွေ
မျိုး ညာတိများနှင့်၎င်း၊ မိဘမဲ့များနှင့်၎င်း၊ ချိုတဲ့ဆင်းရဲသူ
များနှင့်၎င်း၊ ဆွေမျိုးတော်စပ်သော အိမ်နီးချင်းများနှင့်၎င်း၊
ဆွေမျိုး မတော်စပ်သော အိမ်နီးချင်းများနှင့်၎င်း၊ မိမိတို့၏
ဘေးတွင် ရှိနေသော (နီးစပ်ရင်းနှီးသည်) အပေါင်းအဖော်
များနှင့်၎င်း၊ ခရီးသည်များနှင့်၎င်း၊ မိမိတို့၏ လက်အောက်ရှိ
သူများတို့နှင့်၎င်း၊ ကောင်းစွာ ဆက်ဆံပြုစုကြလေကုန်၊ အမှန်
စင်စစ် အလွှာအသျှင်မြတ်သည် မာနထောင်လွှားသူကို၎င်း၊
ကြားဝါသူကို၎င်း၊ လုံးဝ နှစ်သက်တော်မူသည် မဟုတ်ပေ။
အကြင်သူတို့သည် မိမိတို့ ကိုယ်တိုင်လည်း စေးနဲ တွန့်တိုကြ၏။
သူတစ်ပါးတို့အားလည်း စေးနဲ တွန့်တိုရန် တိုက်တွန်းကြ၏။
ဤတွင်မက အလွှာအသျှင်မြတ် မိမိ ကျေးဇူးတော်နှင့် ပေး
သနားတော်မူထားသော အရာများကို ဖုံးကွယ်ထားကြ၏။ ထို့
ပြင်တဝ ငါ အသျှင်မြတ်သည် မယုံကြည်သူ (ကာမရ)များ
အတွက် ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့်
ပြင်ဆင်ထားရှိတော်မူ၏။ အကြင်သူတို့သည် မိမိတို့၏ ဥစ္စာ
ပစ္စည်းများကိုလူ အများ မြင်စေရန် လှူဒါန်းသုံးစွဲကြ၏။ ထို့
အပြင် သူတို့သည် အလွှာအသျှင်မြတ်ကို၎င်း၊ နောင်လာ
မည့် နေ့တော်ကြီးကို၎င်း မယုံကြည်ကြချေ၊ (ထိုသူတို့အတွက်
ရလာခံသည် ကောင်းမည်မဟုတ်ပေ)၊ ထို့ပြင် အကြင်သူသည်
ရှိုင်တန်၏ အပေါင်း အဖော်ဖြစ်အံ့၊ (ထို သူ သတ်မှုရန်ကား)
ထိုရှိုင်တန်သည် အလွန်ဆိုးဝါးသော အပေါင်း အဖော် ဖြစ်
၏။ (၄ : ၃၇ - ၃၉)

ကေန့်မူချ အလွှာအသျှင်မြတ်သည် တရားဖြောင့်မတ်မှန်ကန်
မှုကို၎င်း၊ ကောင်းမွန်စွာ ဆက်ဆံကျင့်ဆောင်ရန်၎င်း၊ ထို့ပြင်
(ဆွေမျိုး မတော်စပ်သူများကိုလည်း) ဆွေမျိုးရင်းချာကဲ့သို့
သဘောထား၍ ကူညီ ထောက်ပံ့ ရန်၎င်း၊ ပညတ်တော်မူ၏။
ထို့ပြင် ညစ်ညမ်းရွံ့ရှာဖွယ် (မှန်သမျှ)ကို၎င်း၊ မနှစ်မြို့ဘွယ်
ရာများကို၎င်း၊ ပုန်ကန်ခြားနားခြင်းကို၎င်း တားမြစ်တော်မူ
၏။ အသျှင်မြတ်သည် အသင်တို့ သတ်တရားရရှိစေရန် အလို
ငှာ သွန်သင် ဆုံးမတော်မူ၏။ ထို့ ပြင် အသင် တို့သည်
အလွှာအသျှင်မြတ်နှင့် ပြုလုပ်ထားသော မည်သည့် ပဋိညာဉ်

وَعْبُدُوا اللَّهَ وَلَا تُشْرِكُوا بِهِ شَيْئًا
وَبِالْوَالِدَيْنِ إِحْسَانًا وَبِذِي الْقُرْبَىٰ
وَالْيَتَامَىٰ وَالْمَسْكِينِ وَالْجَارِ ذِي الْقُرْبَىٰ
وَالْجَارِ الْمُجْتَبِ وَالصَّاحِبِ بِالْجَنبِ
وَابْنِ السَّبِيلِ وَمَا مَلَكَتْ أَيْمَانُكُمْ إِن
اللَّهُ لَا يَإِحِبُّ مَنْ كَانَ مُخْتَالًا فَخُورًا
يَا أَيُّهَا الَّذِينَ يَبْتَغُونَ وَيَأْمُرُونَ النَّاسَ
بِالْبُخْلِ وَيَكْتُمُونَ مَا آتَاهُمُ اللَّهُ مِنْ
فَضْلِهِ وَعَدَدْنَا لِلْكَافِرِينَ عَذَابًا
مُّهِينًا ۝ وَالَّذِينَ يُنْفِقُونَ أَمْوَالَهُمْ
رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ
وَالْيَوْمِ الْآخِرِ وَمَنْ يَكُنِ الشَّيْطَانُ لَهُ
قَرِينًا فَسَاءَ قَرِينًا ۝

إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَ
إِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ
وَالْمُنْكَرِ وَالْبَغْيِ يُعْظِمُ لَكُمْ لَعَلَّكُمْ تَذَكَّرُونَ
وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْقُضُوا
الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ

လောကီကျင့်ဝတ်၊ လောကနီတိနှင့်အပြုအမူ

ကတိကို မဆို၊ မိမိတို့ ကတိ ထားရှိသည့်အတိုင်း အပြည့်အဝ ကျေပြန်အောင် ဆောင်ရွက်ကြကုန်၊ ထို့ပြင် ကျိန်ဆိုချက်များကို အခိုင်အမာပြုပြီး အလ္လာဟ် အသျှင်မြတ်ကို အသင်ထို့၏ အာမခံသူ အဖြစ် ပြုလုပ်ခဲ့ကြပြီးနောက်တွင်၊ ထို ကျိန်ဆိုချက်များကို မဖောက်ဖျက်ကြကုန်လင့်၊ စင်စစ် ကေန အလ္လာဟ် အသျှင်မြတ်သည် အသင်တို့ ပြုကျင့်သမျှတို့ကို သိရှိတော်မူပေသည်။ အသင်တို့သည် (ဝါချည်ငင်သော) အကြင် အမျိုးသမီးကဲ့သို့ မဖြစ်ကြကုန်လင့်၊ ထိုအမျိုးသမီးသည် မိမိ ကိုယ်တိုင် ခိုင်မာသော ဝါချည် ဖြစ်အောင် ပြုလုပ်ပြီးနောက် ထိုဝါချည်ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်၏ ထိုနည်းတူစွာ အသင်တို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို လိမ်လည်လှည့်ဖျား၍ အချင်းချင်း ခိုင်မြဲမှု ရရှိအောင် ပြုလုပ်ကြ၏၊ ဤသို့ ပြုလုပ်ခြင်းကား လူမျိုးနွယ်အုပ်စုတစ်စုသည် အခြား အုပ်စုတစ်စုနှင့် ယှဉ်ပြိုင်လာသောအခါ (မိမိတို့ထက်) အင်အား ပိုမို ကြီးမားလာမည်ကို စိုးရိမ်၍ ဖြစ်၏၊ အမှန်မှာကား အလ္လာဟ်အသျှင်မြတ်သည် အသင်တို့အား ယင်းပညတ်ချက်များအားဖြင့် စမ်းသပ်တော်မူ၏၊ ထို့ပြင် အသျှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမြောက်ရမည့် နေ့တော်ကြီးတွင် အသင်တို့ အချင်းချင်း ကဲ့ပြားသော အကြောင်းအရာများ၏ အမှန်တရားကို အသင်တို့အား ထင်ရှားစွာ ပြတော်မူလိမ့်မည်။ (၁၆ : ၉၁ - ၉၃)

အို ယုံကြည်သူအပေါင်းတို့ အသင်တို့သည် တရားမျှတ ဖြောင့်မန်မှု အပေါ်၌ အမြဲ ရပ်တည်ကြလေကုန်၊ (သက်သေခံရာ၌ အသင်တို့၏ သက်သေ ထွက်ဆိုခြင်းသည်) မိမိ၏ ကိုယ်ကျိုးနှင့် ဆန့်ကျင်ရသည် ဖြစ်စေ၊ မိဘနွမ်းပါးနှင့်သော်၎င်း၊ ဆွေမျိုးညာတီများနှင့်သော်၎င်း၊ ဆန့်ကျင်ရသည် ဖြစ်စေ (မျက်နှာမလိုက်စားဘဲ၊ ဖြောင့်မတ်မှန်ကန်စွာ) အလ္လာဟ်အသျှင်မြတ်အဘွက် သက်သေထွက်ဆိုသူများ ဖြစ်ကြလေကုန်၊ အကယ်၍ အသင်တို့ သက်သေထွက်ဆိုရမည့် သူသည် ချမ်းသာ ကြွယ်ဝသူဖြစ်စေ၊ ဆင်းရဲနွမ်းပါးသူဖြစ်စေ (မည်သို့ပင် ဖြစ်စေကာမူ) အလ္လာဟ် အသျှင်မြတ်သည် ထိုသူနစ်ဦးကို အသင်တို့ထက် ပိုမို၍ ငဲ့ညှာထောက်ထားမူ၏၊ သို့ဖြစ်ရာ အသင်တို့သည် တရားမျှတစွာ ကျင့်ဆောင်နိုင်ရန် နိမ့်ကျသော စိတ်ဆန္ဒများ၏ အလိုကို မလိုက်ကြကုန်လင့်၊ ထို့ပြင် အကယ်၍ အသင်တို့သည် (မည်သည့် သက်သေ ထွက်ဆိုချက်များ၌ မဆို) ဖုံးကွယ်ထားချက်များရှိခဲ့လျှင်၊ သို့တည်းမဟုတ် (အမှန်တရားကို ဖော်ထုတ်ရန်) ရှောင်တိမ်းနေခဲ့လျှင်၊ အသင်တို့ သတိပြုကြလေကုန်၊ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ ပြုကျင့်သမျှတို့ကို ကောင်းစွာ သိရှိတော်မူ၏။ (၄ : ၁၃၆)

عَلَيْكُمْ كَفِيلًا إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ
وَلَا تَكُونُوا كَالَّذِي نَفَضَتْ غَزْلَهَا مِنْ بَعْدِ قَوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَالًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبُيْ مِنْ أُمَّةٍ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ وَلِيُبَيِّنَ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنتُمْ فِيهِ تَخْتَلِفُونَ

يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوْمِينَ بِالْقِسْطِ
شُهَدَاءَ لِلَّهِ وَلَوْ عَلَىٰ أَنفُسِكُمْ أَوِ الْوَالِدِينَ
وَالْأَقْرَبِينَ إِن يَكُنْ غَنِيًّا أَوْ فَقِيرًا فَاللَّهُ
أَوْلَىٰ بِهِمَا فَاتَّبِعُوا الْهَدَىٰ أَنْ لَعَدَلُوا
وَإِنْ تَلَّوْا أَوْ لَعُرِضُوا فَإِنَّ اللَّهَ كَانَ بِمَا
تَعْمَلُونَ خَبِيرًا

လောကီကျင့်ဝတ်၊ လောကနီတိနှင့်အပြုအမူ

အလ္လာဟ် အသျှင်မြတ်သည်၊ မကောင်းသောစကားဆိုခြင်းကို နှစ်သက်တော်မမူချေ။ သို့ရာတွင် အကြင်သူတစ်ဦးသည် မတရား နှိပ်စက်ခြင်း ခံရပါမူ (ထိုသူသည် မိမိ၏ နှိပ်စက်ခံရခြင်း အကြောင်းကို ထုတ်ဖော် ပြောဆိုပိုင်ခွင့် ရှိပေသည်)။ အမှန် စင်စစ် အလ္လာဟ် အသျှင်မြတ်သည် ကောင်းစွာ ကြားတော်မူ သော အသျှင်၊ အကြွင်းမဲ့ သိတော်မူသော အသျှင်ဖြစ်တော်မူ ၏။ အကယ်၍ အသင်တို့သည် မည်သည့် ကောင်းမှုကို မဆို လူသိရှင်ကြား ထုတ်ဖော်လျှင်သော်၎င်း၊ သို့မဟုတ် ပုံး အုပ် တားလျှင်သော်၎င်း၊ သို့မဟုတ် (အခြားသူ၏)မကောင်းမှုကို ခွင့်လွှတ်လျှင်သော်၎င်း၊ (သင်တို့ နားလည် သိရှိ ကြ ရန် မှာ) အလ္လာဟ် အသျှင်မြတ်သည် မုချကေန် အလွန် တရာ အပြစ် လွတ်ခတ်မှုသော အသျှင်၊ အလွန်တရာ စွမ်းဆောင်နိုင်သော အနန္တ တန်ခိုးတော်ရှင် ဖြစ်တော်မူ၏။ (၄ : ၁၄၉ - ၁၅၀)

အို-သက်ဝင် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (သက် သေခံရာတွင်) တရားမျှတစွာ သက်သေခံ၍၊ အလ္လာဟ်အသျှင်မြတ် အတွက် ပြောဆိုမတ်မြဲမြဲ စွာ ရပ်တည်ကြကုန်၊ ၎င်းပြင် မည် သည့် လူမျိုး၊ နှယ် တစ်ခုကို မဆို မုန်းတီးခြင်းသည် အသင်တို့ အား တရားမျှတမှု မပြု ရန် လှုံ့ ဆော်ခြင်း မရှိ စေလေ့၊ အသင်တို့သည် တရားမျှ တ ကြလေကုန်၊ ၎င်းသည် ဓကျင့် သီလ ဖြစ်ခြင်းနှင့် အနီးစပ်ဆုံး ဖြစ်၏။ ထို့ပြင် အသင်တို့ သည် အလ္လာဟ် အသျှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်၊ မုချ ကေန် အလ္လာဟ် အသျှင်မြတ်သည် အသင်တို့ ပြုမူသမျှတို့ကို အကြွင်းမဲ့ သိတော်မူ၏။ အကြင်သူတို့သည် အိမာန် သက်ဝင် ယုံကြည်၍ ကောင်းမှု ပွားများကြကုန်၏။ ထို လူ တို့ အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးစွာသော ဆုလာဘ်ကို အလ္လာဟ် အသျှင်မြတ်သည် (သတ်မှတ်)ကတိထားတော်မူ၏။ သို့ရာတွင် သက်ဝင် ယုံကြည်ခြင်း မရှိ၊ ၎င်းပယ်သည့်ပြင် ငါ အသျှင်မြတ်၏ နှိမိတ်လက္ခဏာတော်များကို မဟုတ် မမှန်ဟု စွပ်စွဲသူတို့မှာကား ငရဲဘုံသားများ ဖြစ်ကြကုန်၏။

(၅ : ၉ - ၁၀)

၎င်းပြင် အသင်တို့သည် ဆင်းရဲကျပ်တည်းမည်ကို စိုးရိမ်သော ကြောင့် မိမိတို့၏ သား သမီးများကို မသတ်ဖြတ်ကြကုန်လင့်၊ သူတို့အား၎င်း၊ အသင်တို့အား၎င်း၊ စားနပ်ရိက္ခာပေးသနား တော်မူသည်မှာ ငါ အသျှင်မြတ်သာလျှင် ဖြစ်၏။ အမှန်စင်စစ် သူတို့အား သတ်ဖြတ်ခြင်းမှာ အလွန်ကြီးလေးသော ပြစ်မှုပင်

لَا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوْرِ مِنَ الْقَوْلِ إِلَّا
 مَنْ ظَلَمَ وَكَانَ اللَّهُ سَمِيْعًا عَلِيْمًا ○ إِنَّ
 تَبْدُؤًا وَخَيْرًا أَوْ تَخْفُوْدًا أَوْ تَعْفُوًا عَنِ سُوءِ
 فَإِنَّ اللَّهَ كَانَ عَفُوًّا قَدِيْرًا ○

يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوْمِينَ
 لِلَّهِ شُهَدَاءَ بِالنِّسْطِ وَلَا يَحْسَبَنَّكُمْ
 سَنَّانًا قَوْمٍ عَلَىٰ إِلَّا تَعْدِلُوا
 اِعْدِلُوا هُوَ اقْرَبُ لِلتَّقْوَىٰ وَاتَّقُوا اللَّهَ إِنَّ
 اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ ○ وَعَدَّ اللَّهُ الَّذِينَ
 آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ
 وَأَجْرٌ عَظِيمٌ ○ وَالَّذِينَ كَفَرُوا وَكَذَّبُوا
 بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيْمِ ○

وَلَا تَقْتُلُوا أَوْلَادَكُمْ خَشْيَةَ إِمْلَاقٍ نَحْنُ
 نَرْزُقُهُمْ وَإِيَّاكُمْ إِنَّ قَتْلَهُمْ كَانَ خِطَاً كَبِيْرًا ○

လောကီကျင့်ဝတ်၊ လောကနီတိနှင့်အပြုအမူ

ဖြစ်၏။ ထို့ပြင် အသင်တို့သည် မတရားသော ကမမူ အနီးအပါးသို့ပင် မချဉ်းကပ်ကြလေ့နုနီး၊ အမှန်ပင် ယင်းအမှုသည် အလွန် အရှက်ကင်းမဲ့၍၊ အလွန်ဆိုးရွားလှသောလမ်း ဖြစ်၏။ တရားတော်အရ ခွင့်ပြုထားသည်မှလွဲ၍ အလွှာဟ် အသျှင်မြတ်တားမြတ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ရ၊ ထို့ပြင် အကြင်သူသည်မတရားသဖြင့် သတ်ဖြတ်ခြင်းခံရပါက ထိုသော သူ၏ အမွေစား အမွေခံအား လက်စား တုံ့ပြန်ပိုင်ခွင့်ကို ငါ အသျှင်မြတ် ပေးသနားတော်မူ၏။ ထို့ကြောင့်(လက်စား တုံ့ပြန်မည်သူအား ဤသို့ ညွှန်ကြားထားတော်မူ၏) သူသည် (ပြစ်မှု ကျူးလွန်သူအား) သတ်ဖြတ်သောအခါ(ငါ အသျှင်မြတ် သတ်မှတ် ထားသော) ဥပဒေတောင်းကို မကျော်လွန်စေရ (အကယ်၍ သူသည် ဘောင်အတွင်း၌ပင် နေမည်ဆိုပါက) မုချကေန ငါ အသျှင်မြတ်၏ ကူညီမှုသည် ထိုသူနှင့်အတူရှိပေလိမ့်မည်။ ထို့ပြင် အသင်တို့သည် မိတမဲ့ ကလေး သူငယ်များနှင့် စပ်လျဉ်း၍ သူတို့ လူလားမြောက် အရွယ် ရောက်သည့်တိုင် အောင်၊ အကောင်းဆုံးသော နည်းလမ်းမှတစ်ပါး၊ အခြားနည်းလမ်းဖြင့် သူတို့၏ ဥစ္စာ ပစ္စည်း အပါးသို့ မချဉ်းကပ်ကြလင့်၊ ထို့ပြင် မိမိတို့၏ ပဋိညာဉ်ကတိသစ္စာကို ကျေပြန်စွာ ဆောင်ရွက်ကြလေကုန်၊ အကြောင်းသော်ကား ထိုပဋိညာဉ်ကတိသစ္စာနှင့် စပ်လျဉ်း၍ စစ်ကြော မေးမြန်းခြင်း ခံရလိမ့်မည်။ ၎င်းပြင် အသင်တို့သည် (မည်သူ့ ကိုမဆို ဝတ္ထုပစ္စည်း တစ်စုံ တစ်ရာကို) ပေးသောအခါ အပြည့်အဝ တိုင်းထွာ၍ ပေးကြကုန်လော့၊ ထို့ပြင် (ချိန်တယ်၍ ပေးသောအခါ၌ လည်း) မှန်ကန်သော ချိန်ခွင့်ဖြင့် ချိန်၍ ပေးကြကုန်လော့၊ ဤအရာသည်ကား အမှန်မြတ်ဆုံး ဖြစ်၍ အကျိုး ရလာစံအားဖြင့်လည်းအကောင်းဆုံးဖြစ်ချေ၏။ ထို့ပြင်(အို-ရည်ညွှန်းခြင်း ခံရသူ) အသင်သည် အသင် မသိနားမလည်သောအရာ၏ နောက်သို့ မလိုက်လေနှင့်၊ အကြောင်းတူမူ ၎င်းအရာအားလုံးတို့နှင့် စပ်လျဉ်း၍ နား၊ မျက်စိနှင့် စိတ်နှလုံးတို့သည် စစ်ကြာ မေးမြန်းခြင်းကို ခံရလိမ့်မည်။ ၎င်းပြင် အသင်သည် မြေပေါ်တွင် မောက်မာ ဝင့်ကြွားစွာဖြင့် မလျှောက်လေနှင့်၊ အကြောင်းမူကား အသင်သည် ဤ သို့ လျှောက်ခြင်းဖြင့် နိုင်ငံ၏ အစွန်အဖြားသို့တိုင်မရောက်ရှိနိုင်ချေ၊ ထို့ပြင် အသင်သည် (လူမျိုးနွယ် အုပ်စု) ခေါင်းဆောင်တို့၏ မြင့်မားသော အဆင့်ကိုလည်း မရရှိနိုင်ချေ။ ဤ (အမိန့် ပညတ်ချက်များ တွင် ပါရှိသော) မဒကောင်းမှုအားလုံးတို့မှာ အသင့်အား ဖန်ဆင်း မေးမြဲတော်မူသော အသျှင်၏ အထံတော်တွင် မနှစ်မြို့ဘွယ်ရာများပင် ဖြစ်ကုန်သတည်း။ (၁၇: ၃၂-၃၉)

وَلَا تَقْرَبُوا الزَّيْنَىٰ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا ۝ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَمَنْ قَتَلَ مَظْلُومًا فَقَدْ جَعَلْنَا لَوْلِيٍّ بِهِ سُلْطٰنًا فَلَا يَسْرِفُ فِي الْقَتْلِ إِنَّهُ كَانَ مَنصُورًا ۝ وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ وَأَوْفُوا بِالْعَهْدِ إِنَّ الْعَهْدَ كَانَ مَسْئُولًا ۝ وَأَوْفُوا الْكَيْلَ إِذَا كَلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ذٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا ۝ وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عِنْدَ مَسْئُولًا ۝ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا إِنَّكَ لَنْ تَعْرِقَ الْأَرْضَ وَلَنْ تَبْلُغَ الْجِبَالَ طُولًا ۝ كُلُّ ذٰلِكَ كَانَ سَيِّئُهُ عِنْدَ رَبِّكَ مَكْرُوهًا ۝

အစ္စလာမ့်ဝိပဿနာပေးစနစ်၏အခြေခံမူများ

အစ္စလာမ့်ဝိပဿနာပေးစနစ်၏အခြေခံမူကား အ
 ရာခဝ်သိမ်း တိုအား လုံး အကြွင်း မဲ့ပိုင်ဆိုင် မှာမှာထာဝရဘု
 ရား သွင်၏လက်ဝယ်သာ ရှိသည်ဟု ဆော့အချက် ပင်ဖြစ်သည်။ ။
 ပုဂ္ဂလိကတစ်ဦး ချင်း ၏တရား ဝင်ပိုင်ဆိုင် မှာဆိုလိုသည် မှာ
 လက်ဝယ်ထား ရှိပိုင်ခွင့်၊ သုံး စွဲပိုင်ခွင့်နှင့်လွှဲပြောင်း ပေး
 ပိုင်ခွင့်ကိုအစ္စလာမ့်ကအသိအမှတ်ပြု၍ထိုအခွင့်အရေး တိုကိုထိန်း
 သိမ်း ကာကွယ် မှာကိုပါ ပေး လေသည်။ သို့သော် ပိုင်ဆိုင် မှာအား
 လုံး ဌ္မကိုယ်ကျင့်တရား ဆိုင်ရာတဝန်များ ရှိပြီး အသိုင်း အ
 ဝိုင်း ၏ကဏ္ဍအသီး သီး သည်၊ ပစ္စည်း ဥစ္စာအား လုံး ဌ္မတရား
 ဝင်ရပိုင်ခွင့် ဝေစုရှိ လေသည်။ ဤတဝန်၏တစ်တံတံ ဒေသကို
 တရားဝင် ပုံစံဖြင့် ပေး ပြီး တရား ဝင်ခွင့်ပြုချက်ဖြင့်အကျိုး
 ရှိထိ ရောက် အောင်အသုံး ပြု လေသည်။ သို့သော် အမြင့်ဆုံး သေ
 ဝိညာဉ် ရေး ရာနှင့်ကိုယ်ကျင့်တရား ဆိုင်ရာအကျိုး ကျေးဇူး
 ရရှိရန်ဆန္ဒဖြင့်အများ အကျိုး အတွက်သတ်မှတ်ချက်ထက် ပို၍ မိမိ
 ၏ စေတနာအလျောက်သုံး စွဲကြရန်ဖြစ် လေသည်။ ။

အစ္စလာမ့်ဗီးပွားရေးစနစ်၏အခြေခံမူများ

(ဤအကြောင်းအရာကို သတိရကြကုန်လော့) ၊ ငါ့အသျှင် မြတ်သည် ကောင်းကင် တမန်များအား၊ အသင်တို့သည် အာဒမ်အား ဖန်ဆင်းတော်မူခြင်းကို ကျေးဇူးတင်သော အားဖြင့် (ငါ့အသျှင်မြတ်)ကို စဂျီဒါဟ်- ပျပ်ဝပ် ပြီး ချကြကုန်လော့ဟု မိန့်တော်မူခဲ့ရာ၊ အီဘလီစ်မှတစ်ပါး ကောင်းကင် တမန် အားလုံး တို့သည် ပျပ်ဝပ် ပြီး ချ ကြ ကုန် ၏။ ယင်း (အီဘလီစ်)မှာ မူကား (ပျပ်ဝပ်ပြီးချခြင်းမပြုဘဲ အမိန့်တော်ကို) ငြင်းဆန်ခဲ့၏။ ထို့ကြောင့် ငါ့အသျှင်မြတ်သည် အာဒမ်အား မိန့်ကြားတော်မူသည်မှာ၊ အို-အာဒမ် ဤ (အီဘလီစ်) သည် မုချကေန့် အသင်နှင့် အသင်၏ အပေါင်း အဖော်များ အတွက် ရန်သူပင်ဖြစ်၏။ သို့ဖြစ်လေရာ ယင်း အီဘလီစ်သည် အသင်တို့ (အုပ်စု) နှစ်စုလုံးကို ဂျန္နတ် သူဘော်မှ နှင်ဖျတ်စေလင့်၊ ထိုသို့ နှင်ထုတ်ခဲ့ ပါ လျှင် အသင် နှင့် (အသင်၏ အပေါင်းအဖော်အားလုံး) တို့သည် အတိ ခုက္ခနှင့် ကြုံတွေ့ရ လိမ့်မည်။ မုချကေန့် ဤ (ဂျန္နတ်သူဘော်)တွင် အသင် နှင့် (အသင်၏ အပေါင်းအဖော်များ)အတွက် ဆာလောင်မွတ်သပ်ခြင်း မရှိစေရန်၎င်း၊ အဝတ်မဲ့ခြင်း မရှိစေရန်၎င်း၊ ထို့အပြင် ရေငတ်ခြင်း မရှိစေရန်၎င်း၊ နေရိန် ပူလောင် ခြင်း မရှိစေရန်၎င်း (စီမံထားတော်မူ၏)။

(၂၀ : ၁၁၇ - ၁၂၀)

ထို့ပြင် အသင်တို့သည် မိမိ (ညီနောင်တို့၏) ပစ္စည်း ဥစ္စာကို အချင်းချင်း (ပူးပေါင်းကာ) လိမ်လည် လှည့်ပြား၍ မစားသုံးကြကုန်လင့်၊ ထို့ပြင် အသင်တို့သည် သူတစ်ပါးတို့၏ ပစ္စည်း ဥစ္စာများအနက် တစိတ်တဒေသကို သိရှိ နားလည်ပါလျက်နှင့် မတရားသောနည်းလမ်းဖြင့် စားသုံးရန် အလိုငှာ (၎င်းပစ္စည်း ဥစ္စာကို) အာဏာပိုင်များထံ ယူဆောင် မသွားကြလေနှင့်။

(၂ : ၁၈၉)

အို- ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မိမိတို့ အချင်းချင်း မတရားသော နည်းလမ်းဖြင့်စားသုံးခြင်း မပြုကြကုန်လင့်၊ သို့ရာတွင် အသင် တို့ သည် အချင်းချင်း သဘောတူ ကျေနပ်မှုဖြင့် ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်၍ ရသော (ဥစ္စာပစ္စည်းများကိုမူ) စားသုံးပိုင်ခွင့် ရှိ၏။ ၎င်းပြင် အသင်တို့သည် မိမိကိုယ်မိမိ သတိဖြတ်ခြင်းကို မပြုလုပ်ကြကုန်လင့်၊ အလွှာဟ်အသျှင်မြတ်သည် မုချကေန့်အသင်တို့အပေါ် ဝယ် အလွန် သနား ကြင် နာ တော် မူ သော အသျှင် မြစ်တော်မူ သတည်း။ (၄ : ၃၀)

وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَى ○ فَقُلْنَا يَا آدَمُ إِنَّ هَذَا عَدُوٌّ لَكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكَمَا مِنَ الْجَنَّةِ فَتَشْفَى ○ إِنَّ لَكَ الْآلَتَّ جُوعَ فِيهَا وَلَا تَعْرَى ○ وَ أَنْ كَلَّا تَطْمَأُنَّا فِيهَا وَلَا تَضْحَى ○

وَلَا تَأْكُلُوا أَمْوَالَكُم بَيْنَكُم بِالْبَاطِلِ وَتَدُلُّوا بِهَا إِلَى الْحُكَّامِ لِيَأْكُلُوا فَرِيقًا مِّنْ أَمْوَالِ النَّاسِ بِالْإِثْمِ وَأَنْتُمْ تَعْلَمُونَ ○

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُم بَيْنَكُم بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَن تَرَاضٍ مِّنْكُمْ وَلَا تَقْتُلُوا أَنْفُسَكُم إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا ○

ဂျီဟာဒါဘာသာဇေဓစစ်ပွဲအလ္လာဟ်ဇါလမ်းတော်၌အမြင့်ဆုံးကြိုးပမ်းမှု

ဂျီဟာဒါ၏အဓိပ္ပာယ်မှာတစ်စုံတစ်ရာကိုမထောက်ခံ၊ အတည်မပြုနိုင်ခြင်း၊ ဤဘုံနှင့်မိမိ၏အတတ်နိုင်ဆုံး စွမ်းအားဖြင့် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ယှဉ်ပြိုင်ရာ၌ ဆုံးမိုး ရှိလေသည်။ (၁) မြင်နိုင်သော ရန်သူတစ်ဦး နှင့် ယှဉ်ပြိုင်ခြင်း။ (၂) ရှင်တန်နှင့် ယှဉ်ပြိုင်ခြင်း။ (၃) မိမိကိုယ်နှင့် မိမိ ယှဉ်ပြိုင်ခြင်း တို့ဖြစ်သည်။

ကုန်အာနိကစစ်မက်ဖြစ်ပွားလျှင် အသက်နှင့်စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှုနည်း နိုင်သမျှနည်း ပါးအောင် သတိပြုရမည်ဖြစ်ကြောင်း နှင့် တဖက်နှင့် တဖက်တိုက်ခိုက်မှုကို အမြန်ဆုံး ရပ်စဲရမည်ဖြစ်ကြောင်း သင်ကြားလေသည်။

ဂျီဟာဒ်ဘာသာရေးစစ်ပွဲ၊ အလ္လာဟ်၏လမ်းတော်၌ အမြင့်ဆုံး ကြိုးပမ်းမှု

(အကြောင်းမဲ့) မတရား စစ်တိုက်ခြင်း ခံရသော သူတို့အား (ခုခံ တိုက်ခိုက်) ခွင့်ကို ပေးသနားတော်မူ၏။ အကြောင်းမဲ့ ကား သူတို့သည် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရသောကြောင့် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်သည် ငကန်မလွဲ ၎င်းတို့အား ကူညီရန် စွမ်းဆောင်နိုင်တော်မူ၏။ ထိုသူတို့သည် မိမိတို့၏ နေအိမ်များမှ မတရားသဖြင့် နှင်ထုတ်ခြင်းကို ခံခဲ့ကြရ၏။ ဤသို့ နှင်ထုတ်ခြင်း ခံရခြင်းမှာ၊ ကျွန်ုပ်တို့အား ပန်ဆင်းမေးမြူတော်မူသော အသျှင်ကား အလ္လာဟ်အသျှင်မြတ် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းကြောင့် ဖြစ်၏။ အကယ်၍ အလ္လာဟ် အသျှင်မြတ်သည် (၎င်း တရားမဲ့ ၀ါဒီ)တို့ အနက်မှ အချို့သော သူများ(၏ မတရားပြုမှု) ကို အချို့သော သူများအားဖြင့် တားဆီး ကာကွယ်တော်မူခဲ့လျှင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ ယဟူဒီ ဝတ်ကျောင်းများနှင့် အလ္လာဟ် အသျှင်မြတ်၏ နာမတော်ကို များပြားစွာ ရှုတ်ဆို တသလျက် ရှိသော ဗလီဝတ်ကျောင်းများသည် ဖျက်ဆီးဖို့ဖျက်ခြင်း ခံကြရလိမ့်။ ထို့ပြင် အကြင်သူသည် အလ္လာဟ် အသျှင်မြတ်၏ သာသနာတော် အကျိုးကို သယ်ပိုးအံ့၊ ထိုသူအား အလ္လာဟ် အသျှင်မြတ်သည် မုချကေနံ ကူညီစောင့်မတော်မူမည်။ ငကန်မလွဲ အလ္လာဟ် အသျှင်မြတ်သည် အလွန်တရာ စွမ်းအား ရှိတော်မူသောအသျှင်၊ အရာရာကို နိုင်နင်းလွှမ်းမိုးတော်မူသော အသျှင် ဖြစ်တော်မူ၏။

(၂၂ : ၄၀ - ၄၁)

အလ္လာဟ်အသျှင်မြတ်သည်အသင်တို့အား မိမိတို့ကိုဘာသာရေး ယုံကြည်ချက် ကွဲလွဲမှုကြောင့်၊ တိုက်ခိုက်ခြင်းကို သော်၎င်း၊ အသင်တို့အား မိမိတို့၏ နေအိမ်များမှ နှင်ထုတ်ခြင်းကိုသော်၎င်း မပြုလုပ်သော သူတို့အား ကောင်းကျိုးပြုခြင်း၊ တရားမျှတစွာ ဆက်ဆံခြင်း မပြုရဟု တားမြစ်တော်မူသည် မဟုတ်ပေ။ ငကန်မလွဲ အလ္လာဟ် အသျှင်မြတ်သည် တရားမျှတသော သူတို့အား ချစ်နှစ်သက်တော်မူ၏။ အလ္လာဟ် အသျှင်မြတ်က သင်တို့အား အဆွေ ခင်ပွန်း မပြုရဟု တားမြစ်ထားတော်မူသော သူတို့မှာကား၊ သူတို့သည် အသင်တို့အား ဘာသာရေး ယုံကြည်ချက် ကွဲလွဲမှုကြောင့် တိုက်ခိုက်ခြင်းပြု၏။ ထို့ပြင် အသင်တို့အား မိမိတို့၏ နေအိမ်များမှ နှင်ထုတ်၏။ ထိုသို့ နှင်ထုတ်ရာတွင် အသင်တို့၏ ရန်သူများကိုလည်း အကူအညီ ပေး၏။ (ဤသို့သော သူတို့အားသာလျှင် အဆွေ ခင်ပွန်း မပြုရဟု တားမြစ်တော်မူ၏)။ အကြင်သူတို့သည် ဤသို့သော သူတို့နှင့် အဆွေ ခင်ပွန်း ဖွဲ့အံ့၊ ထိုသူတို့သည် မတရားမှု ကျူးလွန်သူများဖြစ်ကြ၏။ (၆၀ : ၉ - ၁၀)

إِنَّ لِلَّذِينَ يُفْتَلُونَ بِأَنَّهُمْ ظَلَمُوا وَإِنَّ اللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ ۗ وَالَّذِينَ أَخْرَجُوا مِن دِيَارِهِمْ يَنْصُرُهُمْ وَالَّذِينَ لَا بَأْسَ لَكُم مِّنْهُمْ يَرْجِعُوا إِلَىٰ آبَائِهِمْ وَإِلَىٰ آبَائِهِمْ وَإِلَىٰ آبَائِهِمْ وَإِلَىٰ آبَائِهِمْ ۗ وَالَّذِينَ لَا بَأْسَ لَكُم مِّنْهُمْ يَرْجِعُوا إِلَىٰ آبَائِهِمْ وَإِلَىٰ آبَائِهِمْ ۗ وَالَّذِينَ لَا بَأْسَ لَكُم مِّنْهُمْ يَرْجِعُوا إِلَىٰ آبَائِهِمْ وَإِلَىٰ آبَائِهِمْ ۗ

لَا يَنْصُرُكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُم مِّن دِيَارِكُمْ أَن تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۗ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ ۗ إِنَّمَا يَنْهَىٰكُمْ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ وَمَنْ يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ

ဂျီဟာဒါဘာသာရေးစစ်ပွဲ၊ အလ္လာဟ်၏လမ်းတော်၌ အမြင့်ဆုံး ကြိုးပမ်းမှု

အို-ယုံကြည်သူ အပေါင်းတို့၊ ငါ အသျှင်မြတ်သည် အသင်တို့အား ပြင်းပြ နှာ ကျင် ဘွယ် သော ပြစ်ဒဏ်မှ ကယ်တင်မည့် ရောင်းဝယ်ဖောက်ကားမှုကို ညွှန်ပြတော်မူရမည်လော။ (၎င်း ရောင်းဝယ်ဖောက်ကားမှုကား ဤသို့တည်း) အသင်တို့သည် အလ္လာဟ် အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို သက်ဝင် ယုံကြည်ကြကုန်၊ ထို့အပြင် အလ္လာဟ် အသျှင်မြတ်၏ လမ်းတော်ဝယ် အသင်တို့၏ ဥစ္စာ ပစ္စည်းများအား ဖြင့်၎င်း၊ အသက်ဗီဇီများအားဖြင့်၎င်း၊ (ဂျီဟာဒ်) အစွမ်းကုန် ကြိုးပမ်းမှု ပြုလုပ်ကြလေကုန်၊ အကယ်၍ အသင်တို့သည် ဤအကြောင်းကို သိရှိနားလည်ကြပါမူ အသင်တို့အတွက် ဒေကောင်းဆုံး ဖြစ်၏။ (၆၁ : ၁၁ - ၁၂)

يَا أَيُّهَا الَّذِينَ آمَنُوا هَلْ أَدُلُّكُمْ عَلَىٰ تِجَارَةٍ تُنْجِيكُمْ مِنْ عَذَابِ أَلِيمٍ ۝ تُمْنُونَ بِاللَّهِ وَرَسُولِهِ وَتُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِكُمْ وَأَنْفُسِكُمْ ذَلِكُمْ خَيْرٌ لَّكُمْ إِنْ كُنْتُمْ تَعْلَمُونَ

ထို့ပြင် အကြင်သူတို့သည် ငါ အသျှင်မြတ်နှင့် တွေ့ဆုံရန် အစွမ်းကုန် ကြိုးပမ်း အားထုတ်ကြ၏၊ ငါ အသျှင်မြတ်သည် သူတို့အား ငါ အသျှင်မြတ်၏ လမ်းတော်ဘက်သို့ လာနိုင်ရန် မလွဲ ကေန် စွမ်းအား ပေးသနားတော်မူအံ့၊ ထို့ပြင် တဝအလ္လာဟ် အသျှင်မြတ်သည် အမှန်ပင် ကောင်းမှုပြုသူများနှင့် အတူတကွ ရှိတော်မူ၏။ (၂၉ : ၇၀)

وَالَّذِينَ جَاهَدُوا فِينَا لَنَهْدِيَنَّهُمْ سُبُلَنَا وَإِنَّ اللَّهَ لَمَعَ الْمُحْسِنِينَ ۝

အကြင်သူတို့သည် သက်ဝင် ယုံကြည်ကြ၍ အလ္လာဟ် အသျှင်မြတ် အတွက် မိမိတို့၏ (နေအိမ်များမှ ဖိလှည့်ရာ) စွန့်ခွာ ပြောင်းရွှေ့ကြ၏၊ ထို့ပြင် အလ္လာဟ် အသျှင်မြတ်၏ လမ်းတော်ဝယ် မိမိတို့၏ ဥစ္စာပစ္စည်းများအားဖြင့်၎င်း၊ အသက်ဗီဇီများအားဖြင့်၎င်း၊ (ဂျီဟာဒ်) အစွမ်းကုန် ကြိုးပမ်းမှု ပြုကြကုန်၏၊ ထိုသူတော်သည် အလ္လာဟ် အသျှင်မြတ်၏ အထံတော်တွင် အဆင့်အတန်းအားဖြင့် အမြင့်ဆုံး ဖြစ်ချေ၏၊ ဤသူများသည်ပင်လျှင် အောင်မြင်မှုကို ရရှိသူများ ဖြစ်ကြလိမ့်မည်။ (၉ : ၂၀)

الَّذِينَ آمَنُوا وَهَجَرُوا وَجْهَهُمْ فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ أَكْثَرُ دَرَجَةً ۝ عِنْدَ اللَّهِ وَأُولَٰئِكَ هُمُ الْفَائِزُونَ ۝

ကေန် အမှန် အလ္လာဟ် အသျှင်မြတ်သည် သက်ဝင် ယုံကြည်သူ (မို့ အိမ်ထဲ) မှုများထံမှ သူတို့၏ အသက် နှင့် ဥစ္စာပစ္စည်းများကို (ဤသို့ ကတိတော်ထား၍) ဝယ်ယူတော်မူခဲ့လေ၏၊ (ထို ကတိတော်မှာကား) ထိုသူတို့အား ဂျန္နတ်သုခကို ပေးသနားတော်မူမည်ဟူ၍ ဖြစ်၏၊ အကြောင်းမူကား သူတို့သည် အလ္လာဟ် အသျှင်မြတ်၏ လမ်းတော်၌ တိုက်ခိုက်ကြ၏၊ သို့ဖြစ်ရာ (ရံဖန်ရံခါ) ထိုသူတို့သည် ရန်သူတို့အား သတ်ဖြတ်ကြ၍၊ (ရံဖန်ရံခါ) ထိုသူတို့သည် မိမိ ကိုယ်တိုင် သတ်ဖြတ်

إِنَّ اللَّهَ اشْتَرَىٰ مِنَ الْمُؤْمِنِينَ أَنْفُسَهُمْ وَأَمْوَالَهُمْ بِأَنَّ لَهُمُ الْجَنَّةَ يُقَاتِلُونَ فِي سَبِيلِ اللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ وَعْدًا عَلَيْهِ حَقًّا فِي التَّوْرَةِ وَالْإِنْجِيلِ وَالْقُرْآنِ وَمَنْ أَوْفَىٰ

ဂျီဟာဒ်၊ ဘာသာရေးစစ်ပွဲ၊ အလ္လာဟ်၏လမ်းတော်၌ အမြင့်ဆုံး ကြိုးပမ်းမှု

ခြင်းကို ခံကြရ၏။ (ထိုသူတို့အား ဂျန္နတ်သုခဘုံကို ပေးသနားတော်မူမည် ဟူသော) ဤကတိတော်ကို တောင်ရာတ်ကျမ်းတော်တွင်၎င်း၊ အင်ဂျီလ်ကျမ်းတော်တွင်၎င်း၊ ကုရ်အာန်ကျမ်းမြတ်တွင်၎င်း အသျှင်မြတ်သည် မိမိကိုယ် မိမိ တာဝန် ပြဋ္ဌာန်းထားတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်ထက်ပို၍ မိမိ ကတိကို ပြည့်စုံအောင် ဆောင်ရွက်သူသည် မည်သူရှိသနည်း။ သို့ဖြစ်ရာ (အို-မို-အိမင်န်တို့) အသင်တို့သည် မိမိတို့ အဆုတ်အဝယ် ပြုခဲ့ကြသော ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ ပျော်ရွှင် ဝမ်းမြောက်ကြလေကုန်၊ ဤသည်ပင်လျှင် (မို-အိမင်န်တို့အား ကတိပေးထားတော်မူသော) အလွန်ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှုပင် ဖြစ်၏။

(၉ : ၁၁၁)

(မို-အိမင်န်) ယုံကြည်သူတို့ အနက်မှ ကိုယ်လက်မသန်စွမ်းမရှိပါဘဲလျက် ထိုင်နေသူများနှင့် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်ဝယ် မိမိတို့၏ ဥစ္စာ ပစ္စည်းများနှင့် အသက်များအားဖြင့် အစွမ်းကုန် ကြိုးပမ်း (ဂျီဟာဒ်) ပြုသူများတို့သည် တူညီကြသည် မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် မိမိတို့၏ ဥစ္စာပစ္စည်းများနှင့် အသက်များအားဖြင့် ကြိုးပမ်းသူများအား ထိုင်နေသူများထက် အဆင့်အတန်း မြင့်မားစေတော်မူ၏။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အားလုံးအား ကောင်းကျိုး ပေးသနားတော်မူမည်ဟု ကတိထားရှိတော်မူ၏။ ဤတွင်မက အလ္လာဟ်အသျှင်မြတ်သည် ဂျီဟာဒ်ပြုလုပ်သူများကို (နောက်ပိုင်းတွင်) ထိုင်နေသူများထက် အလွန်ကြီးမားသော ဆုလာဘ်ကို ကတိပေးတော်မူ၍ အမှန်ပင် မြင့်တင်တော်မူသတည်း။ (၄ : ၉၆)

بِعَهْدِهِ مِنَ اللَّهِ فَاسْتَبِشِرُوا بَبَيْعِكُمُ الَّذِي بَايَعْتُمْ بِهِ وَذَلِكَ هُوَ الْفَوْزُ الْعَظِيمُ

لَا يَسْتَوِي الْقَاعِدُونَ مِنَ الْمُؤْمِنِينَ غَيْرُ أُولِي الضَّرَرِ وَالْمُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ فَفَضَّلَ اللَّهُ الْمُجَاهِدِينَ بِأَمْوَالِهِمْ وَأَنْفُسِهِمْ عَلَى الْقَاعِدِينَ دَرَجَةً وَكُلًّا وَعَدَ اللَّهُ الْحُسْنَى وَفَضَّلَ اللَّهُ الْمُجَاهِدِينَ عَلَى الْقَاعِدِينَ أَجْرًا عَظِيمًا

သက်ဝင်ယုံကြည်သူတို့၏အရည်အသွေးနှင့်စာဂိုဏ်

ကုန်အာ နိကထာ ဝ ဂဘုရား ဝှင်ကိုယုံကြည်ရန်လိုအပ်
 ဤဘဝ ဝှင် ပြု၍ထာ ဝ ဂဘုရား သွင်တည်၍ ဤဘဝ အ
 ထောက်အထား များ ကိုညွှန်ပြသည်။ ထာ ဝ ဂဘုရား ဝှင်
 သည်မိမိ၏ မုက္ခ ပါဠိ စကား များ ကို မျာဒိတ်အား ဖြင့်အစဉ်
 အမြဲ ပိုချခဲ့ ဤဘဝ ကုန်အာ နိကထာ အလေး အနက်အထူးပြုဖော်
 ပြ ပေသည်။ အကယ်၍ဘုရား ဝှင်သည်မိမိ၏ ဂုဏ် တော် များ
 ကိုတမန် တော် များ ၊ ဝှင် တို့၏ နောက်လိုက် များ မှတဆင့်
 ထင်ရှား ပြသရန် ရပ်တန့်ခဲ့ ပါလျှင်ထာ ဝ ဂဘုရား ဝှင်တည်
 ၍ ဤဘဝ ခိုင်မာ သောယုံကြည်မှုသည် ပျောက်ကွယ်သွားပေ
 လိမ့်မည်။ သို့ဖြစ် ရာကမ္ဘာ ပေါ်တွင်လူသား များ နွယ်တည်၍
 သ ရွေ့လူသား များ ထံသို့ထာ ဝ ဂဘုရား ဝှင်၏ မျာဒိတ်တော်
 များ ဆက်လက်ကျ ရောက် ရန် မရှိမဖြစ်လိုအပ် လေသည်။

သက်ဝင်ယုံကြည်သူတို့၏အရည်အသွေးနှင့်တရိစ္ဆာန်

ထို (သက်ဝင် ယုံကြည်) သူတို့သည် အလ္လာဟ် အသျှင်မြတ်မှ တစ်ပါး အခြား ကိုးကွယ်ရာများကို ဟစ်ခေါ် တသခြင်း မပြုကြချေ။ ထို့ပြင် အလ္လာဟ် အသျှင်မြတ်က ထိန်းသိမ်းစောင့်ရှောက်ထားသော မည်သည့် အသက်ကို မဆို (တရားတော်အရ) ခွင့်ပြုခြင်းမှ အပ သတ်ဖြတ်ခြင်း မပြုကြပေ။ ထို့ပြင် သူတို့သည် မတရား ကာမမှုကိုလည်း မကျူးလွန်ကြချေ။ စင်စစ်မူကား မည်သူမဆို ထို ပြစ်မှုများကို ကျူးလွန်အံ့၊ မိမိ ကျူးလွန်သော အပြစ်၏ ရလဒ်ကို မြင်တွေ့ရလိမ့်မည်။ ယင်း ပြစ်မှု ကျူးလွန်သူသည် ရှင်ပြန်ထရမည့် (ကိုယာမတ်) နေ့တွင် များစွာသော ပြစ်ဒဏ်ကို ခံရလိမ့်မည်။ ထို့ပြင် သူသည် ယင်း ပြစ်ဒဏ်၌ပင် အရှက်တက်၊ ဂုဏ်သရေပျက်စီးမှုစွာ နေမြဲနေရလိမ့်မည်။ သို့ရာတွင် မည်သူမဆို မိမိမှားယွင်းမိသော အပြစ်ကို နောင်တရ ဝန်ချ တောင်းပန်မှု (တော်ဘာ) ပြုလုပ်၍ သက်ဝင် ယုံကြည်မှု ရှိကာ၊ မိမိ၏ ယုံကြည်ချက် အတိုင်း ကောင်းမြတ်သော အကျင့်သီလကို ကျင့်ဆောင် ဆောက်တည်အံ့၊ အလ္လာဟ် အသျှင်မြတ်သည် ထိုသူ၏ မကောင်းမှုများကို ကောင်းမှုများဖြင့် လှဲလှယ်၍ ပေးသနားတော်မူမည်။ အလ္လာဟ် အသျှင်မြတ်သည် အလွန်တခု အပြစ်လွတ်တော်မူသောအသျှင်၊ အနန္တ ကျေးဇူးတော်ရှင် ဖြစ်တော်မူ၏။ ထို့ပြင် အကြင်သူသည် မိမိ ကျူးလွန်မိသော အပြစ်များကို နောင်တရဝန်ချ တောင်းပန်မှု (တော်ဘာ) ပြုလုပ်၍ ထို ဝန်ချ တောင်းပန်မှု အတိုင်း ကျင့်ကြံအားထုတ်အံ့၊ ထိုသူသည် အလ္လာဟ်အသျှင် မြတ်ဘက်သို့ အစစ်အမှန် ဦးလှည့်သူဖြစ်၏။ ထို့ပြင် ထိုသူတို့သည်လည်း (အလ္လာဟ် အသျှင်မြတ်၏ ဘက်တော်သားများ ဖြစ်ကြ၏)၊ ၎င်းတို့သည် မုသား သက်သေခံကြသည် မဟုတ်ပေ။ ထိုမှ တစ်ပါး ၎င်းတို့သည် အချည်နှိုးသော အမှုကိုစွဲ၏ အပါးမှ ဖြတ်သန်း၍ သွားကြသောအခါ (၎င်းအမှုကိုစွဲ တွင် ပါဝင်ခြင်း မပြုဘဲ) သူတော်ကောင်းများပီပီ ထူခြေရှိ၍ ဖြတ်သန်းသွားကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်လည်း (အလ္လာဟ် အသျှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏)၊ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းပေးမြှောက်တော်မူသော အသျှင်မြတ်၏ နိမိတ်လက္ခဏာ (အာယတ်) တော်များအားဖြင့် သတိပေးနှိုးဆော်ခြင်း ခံကြရသောအခါ၊ သူတို့သည် ထိုတရားတော်များကို နားပင်း (မကြား) သူများ၊ မျက်စိကန်း (မမြင်) သူများကဲ့သို့ မပြုကျင့်ကြချေ။ ၎င်းပြင် ထိုသူတို့သည်လည်း (ကရုဏာတော် အသျှင်၏ ဘက်တော်သားများ ဖြစ်ကြကုန်၏)၊ ၎င်းတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းပေးမြှောက်တော်မူသော အသျှင်၊ ကျွန်တော်မျိုးတို့အား၊ ကျွန်တော်မျိုးတို့၏ ဇနီးများထံမှ၎င်း၊ သား သမီးများထံမှ၎င်း မျက်စိ

وَالَّذِينَ لَا يَدْعُونَ مَعَ اللَّهِ إِلَهًا آخَرَ وَلَا يَتَّخِذُونَ النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَلَا يَزْنُونَ وَمَنْ يَفْعَلْ ذَلِكَ يَلْقَ أَثَامًا ○
 يُضْعَفُ لَهُ الْعَذَابُ يَوْمَ الْقِيَامَةِ وَيَخْلُدُ فِيهِ مُهَانًا ○
 إِلَّا مَنْ تَابَ وَآمَنَ وَعَمِلَ عَمَلًا صَالِحًا فَأُولَئِكَ يُبَدِّلُ اللَّهُ سَيِّئَاتِهِمْ حَسَنَاتٍ ○
 وَكَانَ اللَّهُ غَفُورًا رَحِيمًا ○
 وَمَنْ تَابَ وَعَمِلَ صَالِحًا فَإِنَّهُ يَتُوبُ إِلَى اللَّهِ مَتَابًا ○
 وَالَّذِينَ لَا يَشْهَدُونَ الزُّورَ وَإِذَا مَرُّوا بِاللَّغْوِ مَرُّوا كِرَامًا ○
 وَالَّذِينَ إِذَا ذُكِّرُوا بِآيَاتِ رَبِّهِمْ لَمْ يُخِرُّوا عَلَيْهَا صُمًّا وَعُمْيَانًا ○
 وَالَّذِينَ يَقُولُونَ رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ ○
 وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا ○
 أُولَئِكَ يُجْزَوْنَ الْغُرْفَةَ بِمَا صَبَرُوا وَيُلَقَوْنَ فِيهَا نَحِيَّةً وَسَلَامًا ○
 خُلِدِينَ فِيهَا حَسُنَتْ مُسْتَقْرَرًا وَمُقَامًا ○
 قُلْ مَا يَعْبَأُ بِكُمْ رَبِّي لَوْلَا دُعَاؤُكُمْ فَقَدْ كَذَّبْتُمْ فَسَوْفَ يَكُونُ لِزَامًا ○

သက်ဝင်ယုံကြည်သူတို့၏အရည်အသွေးနှင့်စာဂိုဏ်

ကြည်လင် အေးမြမှုကို ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးတို့အား မကောင်းမှုမှ ရှောင်ကြဉ်သော သူတော်စင် (မုစ္ဆာကီ)များ၏ စံနမူနာပြု ရွှေဆောင်ရွှေရပ် ပြုလုပ်တော်မူပါဟု လျှောက်ထားဆုတောင်းကြ ကုန်၏။ ထိုသူတို့သည် ၎င်းတို့၏ ကောင်းမှုကျင့်ကြံရာတွင် တည်တံ့ ခိုင်မြဲမှုအတွက် (ဂျန္နတ် သုခဘုံတွင်) အလွန်မြင့်မြတ်သော အဆောင်များကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံရလိမ့်မည်။ ထို့ပြင် ၎င်းတို့သည် ထို သုခဘုံတွင် ဆုမွန်ကောင်းများ ပေးသနားတော်မူခြင်း ခံရမည့်အပြင် အေးချမ်းသာယာခြင်း သတင်းကိုလည်း ပို့သခြင်း ခံကြရလိမ့်မည်။ ၎င်းတို့သည် ထို (ဂျန္နတ်သုခဘုံ) တွင် အမြဲ ထာဝရ နေထိုင်ကြရပေမည်။ (ထို သုခဘုံသည်) ယာယီ နားခိုရာ အဖြစ်၎င်း၊ အမြဲ နေထိုင်ရာ နေရာ အဖြစ်၎င်း အကောင်းဆုံး ဖြစ်ပေ၏။ (အို - တမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ အသင်တို့သည် ဆုတောင်း ခိုအာပြုခြင်း(နှင့်အတူ မိမိတို့ ကျူးလွန်မိသော ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဝန်ဆုတောင်းပန်ခြင်း) မပြုလုပ်ကြပါလျှင်၊ ကျွန်ုပ်အား ဖန်ဆင်း မေးမြူတော်မူသော အသျှင်သည် အသင်တို့အား အဘယ်မှာလျှင် ဂရုစိုက်ရန် ရှိအံ့နည်း၊ အကြောင်းမူကား အသင် တို့သည် (အသျှင်မြတ်၏ တရားတော်အမှန်ကို) မဟုတ် မမှန်ဟု ငြင်းပယ်ခဲ့ကြ၏။ ထို့ကြောင့် အသျှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့အား ချုပ်ကိုင်ထားလိမ့်မည်။ (၂၅ : ၆၉ - ၇၀)

(အပြည့်အဝ)ယုံကြည်သူ ပို့ အိမ်မိန့် တို့သည် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိလိမ့်မည်။ (ထို ပို့ အိမ်မိန့်တို့သည်) မိမိတို့၏ နမာဏ်ဝတ်ပြုမှုတွင် ရိုကျိုးနိုးမဲ့ချကြ၏။ ထို့အပြင် အကျိုးမရှိ၊ အချည်းနီးသော လုပ်ရပ်များမှ ရှောင်ကြဉ်ကြ၏။ ၎င်းပြင် သူတို့သည် ဇကတ်အလှူကို(မှန်ကန်တိကျစွာ) ပေးဆောင်ကြ၏။ ဤဘုင်မက သူတို့သည် မိမိတို့၏ အရှက်များကို ကာကွယ်စောင့်စည်း ထိန်းသိမ်းကြကုန်၏။ ထို့ပြင် ထိုသူတို့သည် မိမိတို့၏ ဇနီး မိန်းမများ သို့မဟုတ် မိမိတို့၏ လက်ယာလက်များက ပိုင်ဆိုင်သော တရားဝင် (ကျွန်မိန်းမများ)မှတစ်ပါး (မိမိတို့၏ အရှက်များကို ကာကွယ် စောင့်စည်းကြကုန်၏)။ သို့သော် မည်သူမဆို ထို(တရားဝင် ဇနီး မိန်းမ များ) မှ ကျော်လွန်၍ ထိုထက် ပိုမို မက်မောမှုရှိမည်ဆိုလျှင်၊ ထိုသူတို့သည် အတိုင်းအတာ တောင်ထက် ကျော်လွန်၍ ဧည့်ကမ်းကျူးလွန်သူများ ဖြစ်ကြ၏။ ထို (အပြည့်အဝ) ယုံကြည်သူ ပို့ အိမ်မိန့်တို့သည် မိမိတို့အား အပ်နှံထားသော အပ်နှံချက်

دَاٰلِحَ الْمُوْمِنُوْنَ ۝ الَّذِيْنَ هُمْ فِيْ صَلَاتِهِمْ
 خٰسِعُوْنَ ۝ وَالَّذِيْنَ هُمْ عَنِ اللّٰغُوْ مُعْرِضُوْنَ ۝
 وَالَّذِيْنَ هُمْ لِلرَّكُوْةِ فَعِلُوْنَ ۝ وَالَّذِيْنَ
 هُمْ لِفُرُوْجِهِمْ حٰفِظُوْنَ ۝ اِلَّا عَلٰٓءِ اٰزْوٰجِهِمْ
 ۝ اَوْ مَا مَلَكَتْ اَيْمَانُهُمْ فَاِنَّهُمْ غَيْرُ مُلْتَمِسِيْنَ ۝
 فَمِنَ ابْتِغٰى وَّرَآءَ ذٰلِكَ فَاُولٰٓئِكَ هُم
 الْعٰدُوْنَ ۝ وَالَّذِيْنَ هُمْ لِآمْنَتِهِمْ رَوْ
 عَهْدٍ هُمْ رٰعُوْنَ ۝ وَالَّذِيْنَ هُمْ عَلٰى

သက်ဝင်ယုံကြည်သူတို့၏အရည်အသွေးနှင့်စာရိတ္တ

များကို၎င်း၊ ထားရှိသော ကတိဝန်ခံချက်ကို၎င်း စောင့်ထိန်းကြကုန်၏။ ထို့ပြင် ထိုသူတို့သည် မိခင်တို့၏ နမာဏ်ဝတ်ပြုမှုကို စောင့်စည်းကြကုန်၏။ ၎င်းတို့သည် သာလျှင် မှန်ကန်သော အမွေခံထိုက်သူများ ဖြစ်ကြ၏။ ထိုသူတို့သည် (ဖိရ်ဂေါက်စ်) တည်းဟူသော အမြင့်ဆုံး သုခဘုံကို အမွေဆက်ခံရလိမ့်မည်။ ထို သူတို့သည် ထို(သုခဘုံ)၌ပင်လျှင် နေမြဲ နေကြရလိမ့်မည် တည်း။ (၂၃: ၂-၁၂)

صَلَوَاتِهِمْ يَحَافِظُونَ ○ أُولَئِكَ هُمُ
 الْوَارِثُونَ ○ الَّذِينَ يَرِثُونَ الْفِرْدَوْسَ
 هُمْ فِيهَا خَالِدُونَ ○

အမျိုးသားနှင့်အမျိုးသမီးတန်းတူအခွင့်အရေး

အစ္စလာမ်မတိုင်မီကအမျိုးသမီးများမှာလူတန်းစား
 တရပ်အနေဖြင့်၊ ဥပဒေဆိုင်ရာရပိုင်ခွင့်အခွင့်အရေးများ
 ကိုမခံစားခဲ့ကြရချေ။ အစ္စလာမ်သည်အမျိုးသမီးများ၏အ
 ခွင့်အရေးများကိုအပြည့်အဝချမှတ်ပေးကြားသောတစ်ခု
 တည်းသောဘာသာဖြစ်သည်။ အမျိုးသမီးများ၏အခွင့်အ
 ရေးများကိုအပြည့်အဝအကဲအတွယ်ပေးကာဝိညာဉ်ရေး
 ရာ၊ ဘာသာရေးရာဘဝနှစ်ခုစလုံး၌အမျိုးသားများ
 နှင့်တန်းတူထားလေသည်။ ၎င်းတို့အားလွတ်လပ်သောအ
 ခြေအနေကိုပေး၍ပိုင်ဆိုင်မှုအခွင့်အရေးကိုလည်းပေးလေ
 သည်။ သူတို့၏တာဝန်နှင့်ရပိုင်ခွင့်များကိုအရှင်၏တရား -
 တော်၌ဥပဒေတစ်ရပ်အဖြစ်သတ်မှတ်ပြဋ္ဌာန်းထားလေ
 သည်။

အမျိုးသားနှင့်အမျိုးသမီးတန်းတူအခွင့်အရေး

အကြင် မည်သူမဆို သက်ဝင် ယုံကြည်သူ (မို့ အိမ်ငန်)အဖြစ် ဖြင့်၊ ကောင်းမှုနှင့် အခြေအနေအချိန်အခါနှင့် ကိုက်ညီသော ကျင့်ကြံအားထုတ်မှုကို ပြုလုပ်လျှင်၊ ယောက်ျားဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ ငါ အသျှင်မြတ်သည် ထိုသူအား မုချကေနံသန့်ရှင်း စင်ကြယ်သော ဘဝကို ပေးသနားတော်မူမည်။ ထို့ပြင် ငါ အသျှင်မြတ်သည် ၎င်းတို့ အားလုံးကို၊ ၎င်းတို့၏ အကောင်း မြတ်ဆုံးသော ကျင့်ကြံအားထုတ်မှုနှင့်အညီ (ထိုကျင့်ကြံအား ထုတ်မှု အားလုံး)တို့၏ ဆုလာဘ်ကို ပေးသနားတော်မူအံ့။

(၁၆ : ၉၀)

ထို့ပြင် အကြင်သူတို့သည် ယောက်ျားများဖြစ်စေ၊ မိန်းမများ ဖြစ်စေ၊ သက်ဝင်ယုံကြည်သူ(မို့ အိမ်ငန်)အဖြစ်ဖြင့် ကောင်းမှု နှင့် အခြေအနေ အချိန်အခါနှင့် ကိုက်ညီသော ကျင့်ကြံ အားထုတ်မှုကို ပြုကျင့်သည်ဖြစ်အံ့၊ ထို သူတို့သည် (ဂျန္နတ်) သုခဘုံတွင် စံစားကြရလိမ့်မည်။ ထို့ပြင် သူတို့သည် ဇန့်ပလွန် စေ၏ ချိုင့်ကလေးမျှလောက်ပင် မတရား ပြုလုပ်ခြင်း ခံရ မည် မဟုတ်ပေ။ (၄ : ၁၂၅)

ကေနံအမှန်အပြည့်အဝ ကျိုးနွံ နာခံသူ မှတ်စလင်ယောက်ျား များနှင့် အပြည့်အဝ ကျိုးနွံ နာခံသူ မှတ်စလင် မိန်းမများ၊ အစစ်အမှန် ယုံကြည်သူ(မို့ အိမ်ငန်)ယောက်ျားများနှင့် အစစ် အမှန် ယုံကြည်သူ (မို့ အိမ်ငန်)မိန်းမများ၊ အပြည့်အဝ နာခံ သူ ယောက်ျား များ နှင့် အပြည့်အဝ နာခံသူ မိန်းမများ။ ဖြောင့်မန်သူ အစစ်အမှန်ဖြစ်သော ယောက်ျားများနှင့်ဖြောင့် မှန်သူ အစစ်အမှန်ဖြစ်သော မိန်းမများ၊ အပြည့်အဝ သည်းခံ ခြင်း တရားရှိကြကုန်သော ယောက်ျားများနှင့် အပြည့် အဝ သည်းခံခြင်းတရားရှိကြကုန်သောမိန်းမများ၊မိမိကိုယ်မိမိလုံးဝ နှိမ့်ချသော ယောက်ျားများနှင့် မိမိကိုယ် မိမိလုံးဝနှိမ့်ချသော မိန်းမများ၊အပြည့်အဝ အလွှာဒါနပြုကြကုန်သော ယောက်ျား များနှင့် အပြည့် အဝ အလွှာဒါန ပြုကြကုန်သော မိန်းမများ၊ အပြည့်အဝ ရိုဇာဥပုသ်ဆောက်တည်ကြကုန်သော ယောက်ျား များနှင့် အပြည့်အဝ ရိုဇာ ဥပုသ် ဆောက်တည်ကြကုန်သော မိန်းမများ၊ မိမိတို့၏ အရှက်အင်္ဂါများကို အပြည့်အဝစောင့် ထိန်းကြကုန်သော ယောက်ျားများနှင့် မိမိတို့၏ အရှက်အင်္ဂါ ကို အပြည့်အဝစောင့်ထိန်းကြကုန်သော မိန်းမများ အလွှာတ် အသျှင်မြတ်အား များစွာ အောက်မေ့ တပေ၊ သတိရကြကုန်

مَنْ عَمِلَ صَالِحًا مِّنْ ذَكَرٍ أَوْ أَنَّىٰ وَهُوَ
 مُؤْمِنٌ فَلَنُحْيِيَنَّاهُ حَيٰوةً طَيِّبَةً وَلَنَجْزِيَنَّهُمْ
 أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ

وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ مِثْرَ حَبَّةٍ
 وَأَوْزَانِ خَيْلٍ فَإِنَّ اللَّهَ يُزِيدُهَا
 لِكثْرٍ وَلَهُ عِلْمُ الْغُيُوبِ

إِنَّ السُّلَيْمِيْنَ وَالْمُسْلِمِيْنَ وَالْمُؤْمِنِيْنَ
 وَالْمُؤْمِنَاتِ وَالْقَنَاتِيْنَ وَالْقَنَاتِ
 وَالصَّادِقِيْنَ وَالصَّادِقَاتِ وَالصَّابِرِيْنَ
 وَالصَّابِرَاتِ وَالْخَشِيعِيْنَ وَالْخَشِيعَاتِ
 وَالْمَتَّصِدِّقِيْنَ وَالْمَتَّصِدِّقَاتِ وَالصَّابِغِيْنَ
 وَالصَّابِغَاتِ وَالْحَفِظِيْنَ رُؤُوسَهُمْ وَالْحَفِظَاتِ
 وَالذَّاكِرِيْنَ اللَّهَ كَثِيْرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ
 لَهُمْ مَغْفِرَةً وَأَجْرًا عَظِيْمًا

အမျိုးသားနှင့်အမျိုးသမီးတန်းတူအခွင့်အရေး

သောယောက်ျားများနှင့် အလွတ်အသွင်မြတ်အား များစွာ
အောက်မေ့ သတိရကြကုန်သော မိန်းမများ၊ အလွတ်အသွင်
မြတ်သည် ထိုသူတို့အားလုံးအဘို့၊ အပြစ်မှ လွတ်ငြိမ်းချမ်းသာ
ခွင့်နှင့်ကြီးကျယ်လှစွာသောဆုလာဘ်တော်ကို အသင့်စီစဉ်ထား
တော်မူ၏။ (၃၃ : ၃၆)

အကြင်သူသည် မကောင်းမှုကို ပြုလုပ်အံ့၊ ထိုမကောင်းမှုနှင့်
ညီမျှသော မကောင်းကျိုးကို ရရှိလိမ့်မည်။ သို့ရာတွင် မည်သူ
မဆို မိမိ ယုံကြည်ချက်အတိုင်း ကောင်းမှု ကျင့်ကြံအားထုတ်
ခဲ့ပါလျှင်၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထိုသူသည် စစ်
မှန်သော သက်ဝင် ယုံကြည်သူ မှီအိမ် ဖြစ်ပါက၊ ထိုသူနှင့်
သူ၏ အပေါင်းအဖော်များသည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်
ကြရလိမ့်မည်။ ထို့ပြင် ၎င်းတို့သည် ထိုသုခဘုံတွင် အတိုင်း
အတာ မရှိ ဆုလာဘ် ချီးမြှင့်ခြင်းကို ခံကြရလိမ့်မည်တည်း။
(၄၀ : ၄၁)

مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَى إِلَّا مِثْلَهَا وَ
مَنْ عَمِلَ صَالِحًا مِّنْ ذَكَرٍ أَوْ أَنْتَىٰ وَهُوَ مُؤْمِنٌ
فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ يُرْرُونَ فِيهَا
بِغَيْرِ حِسَابٍ

○

အတိုးစားခြင်းကိုပိတ်ပင်တားမြစ်ခြင်း

ကုရ်အာန်တွင်အတိုး နှင့်စစ်လျဉ်း ချိသုံး စွဲထား သောစကား လုံး မှာ “ဂိုဘာ “ဖြစ်ပြီး ၊ ၎င်း မှ ဆင် ပွား ယူ သောအခါ ပွားထိ မှာ “အတိုး “ဟုအများ နာဆူည် ဤ သောစကား လုံး နှင့်ထပ်တူမရရှိ ချေ။ “ဂိုဘာ “ ကို ပိတ်ပင်တား မြစ်ထား ဖြစ်၏။ အကြောင်း မှ ၎င်း မှာ လူ နည်း စုလက်တွင်း သို့ပစ္စည်း ဥစ္စာများ ရောက် အောင် ပြုလုပ်ပြီး ဘဝတူလူသား များ ဖြစ်အကျိုး စီး ပွား အတွက်ကို မှ ကန့်သတ်ချက်ထား ရှိ သော ကြောင့်ဖြစ် လေသည်။ အတိုး ပေး ရ သော ချေး ငွေ ခွဲ ချေး သူသည်အခြား သူတစ် ဦး ၏လိုအပ် မှု၊ ခက်ခဲ မှုအ ပေ၇ တွင်အခွင့်အ ရေး ယူခြင်းဖြစ် လေသည်။

အတိုးစားခြင်းကိုပိတ်ပင်တားမြစ်ခြင်း

အကြင်သူတို့သည် အတိုးစားကြအံ့၊ ထိုသူတို့သည် ဤသို့သော သူကဲ့သို့ ရပ်နေခြင်းဖြစ်၏။ ထိုသူ၏ အပေါ်သို့ ရှိုင်တန် (ဆိုလိုသည်မှာ စိတ်မနှံ့စေ့၎င်း)သည် အကြီးအကျယ် ဖိစီးတိုက်ခိုက်နေလေ၏။ ဤသို့ ဖြစ်ရခြင်းကား ထိုသူတို့က ရောင်းဝယ်ပောက်ကားခြင်းသည် လုံးဝ အတိုးစားခြင်းနှင့် တူညီသည်ဟု ဆိုကြ၏။ အမှန်မှာ အလွတ် အသျှင်မြတ်သည် ရောင်းဝယ်ပောက်ကားခြင်းကို တရားဝင် နှင့် ပြုထားတော်မူ၏။ အတိုးစားခြင်းကိုကား တားမြစ်ထားတော်မူလေသည်။ ထို့ကြောင့် (သတိမူကြကုန်) အကြင်သူထံသို့ မိမိအား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်ထံတော်မှ (အတိုးစားခြင်းကို တားမြစ်သည်) ဆုံးမကြံ၍ တော် ရောက်ရှိလာ၏။ ထိုသူသည် (၎င်းဆုံးမကြံ၍ တော်အတိုင်း လိုက်နာ၍ ဆန့်ကျင်မှု မပြုလုပ်ဘဲ ထိုအတိုး အပေးအယူ လုပ်ငန်းကို ရပ်ဆိုင်း လိုက်ပါလျှင်၊ ယင်းအလျှင်က ထိုသူ (အတိုး အပေးအယူ) ပြုလုပ်ခဲ့သော အကျိုးအမြတ်သည် သူ၏အတွက်သာလျှင်ဖြစ်၏။ ထို့ပြင်တဝ၎င်း၏ အရေးကိစ္စတို့သည်ကား အလွတ်အသျှင်မြတ်ထံတော်တွင် အပုံနှိပ်ပြီးဖြစ်သည် (သူ၏ အရေးအခင်းကို အသျှင်မြတ်သာလျှင် ဆုံးဖြတ်တော်မူရန် ဖြစ်၏)။ သို့ရာတွင် အကြင်မည်သူမဆို နောက်ပိုင်းတွင် ထို (အတိုး အပေးအယူ) လုပ်ငန်းကို ပြုလုပ်ခဲ့ပါမူ ထိုသူသည် ငရဲသို့ လားရမည့်သူဖြစ်၏။ ထိုသူသည် ထို(ငရဲ)တွင် နေမြဲနေရလိမ့်မည်။ အလွတ် အသျှင်မြတ်သည် အတိုးကို ဖျက်စီးစေတော်မူ၍၊ အလှူဒါန များကိုမူ ဒဏ္ဍါးများ တိုးပွားစေတော်မူမည်။ ထို့ပြင် အလွတ် အသျှင်မြတ်သည် အကြီးမားဆုံးသော ငြင်းပယ်သူ (ကာဖီရ်) နှင့် ဖြစ်မှုအလွန်ကျူးလွန်သူ၊ မည်သူ့ကိုမဆို နှစ်သက်တော် မမူချေ။ အကြင်သူတို့သည် သက်ဝင် ယုံကြည်ကြ၏။ ထိုကောင်းမှုနှင့် အခြေအနေ အချိန်အခါနှင့် ကိုက်ညီသော ကျင့်ကြံ အားထုတ်မှုကို ပြုလုပ်ကြ၏။ နာမဝင်တံပြုမှုနှင့် ခိုင်မြဲကြ၏။ ဇကတ် အလှူကို ပေးကြ၏။ မုချကော်န် ၎င်းတို့အတွက် ဆုလာဘ်အကျိုးသည် ၎င်းတို့အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်ထံတော်တွင် အသင့်ရှိ၏။ ထိုပြင်တဝ သူတို့အပေါ်သို့ မည်သည့်စိုးရိမ်ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းသော်မျှ ကျရောက်မည် မဟုတ်ပေ။ အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့ အလွတ် အသျှင်မြတ်အား ချစ်ကြောက်ရိုကျိုးမှု (တက္ကဝါ) ရှိကြကုန်။ ထို့ပြင်အကယ်၍ အသင်တို့သည် ယုံကြည်မှု (မိုအိမင်န်) များ ဖြစ်ကြပါမူ၊ ကျန်ရှိသောအတိုး (စာရင်း)ကို ပယ်ဖျက်ပစ်ကြကုန်လော့။ အကယ်၍ အသင်တို့သည် ထိုကဲ့သို့ မလိုက်နာခဲ့ကြပါမူ၊ အလွတ် အသျှင်မြတ် နှင့် အသျှင်မြတ်၏ တမန်တော်ဘက်မှ (ပျက်စီးစေသော) စစ်လာမည်ကို သတိပြုကြကုန်။

الَّذِينَ يَأْكُلُونَ الرِّبَا أَلَّا يَوْمُونَ إِلَّا كَمَا يَوْمُ
الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ذَلِكَ
بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا وَأَحَلَّ
اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا فَمَنْ جَاءَهُ مَوْعِظَةٌ
مِّن رَّبِّهِ فَانْتَهَى فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى
اللَّهِ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ هُمْ
فِيهَا خَالِدُونَ ○ يَمْحَقُ اللَّهُ الرِّبَا وَيُرْبِي
الصَّدَقَاتِ وَاللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ ○
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَتَامُوا
الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِنْدَ
رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ○
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَذَرُوا مَا
بَقِيَ مِنَ الرِّبَا إِن كُنْتُمْ مُؤْمِنِينَ ○ فَإِن
لَّمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِّنَ اللَّهِ وَرَسُولِهِ
وَإِن تَابْتُمْ فَلَكُمْ رُؤُوسُ أَمْوَالِكُمْ لَا تَظْلَمُونَ
وَلَا تَظْلَمُونَ ○ وَإِن كَانَ ذُو عُسْرَةٍ فَنَظِرَةٌ
إِلَىٰ مِيسْرَةٍ وَإِن تَصَدَّقُوا خَيْرٌ لَّكُمْ إِن
كُنْتُمْ تَعْلَمُونَ ○ وَالْقَوِيُّ مَوْماً تُرْجَعُونَ فِيهِ
إِلَى اللَّهِ ثُمَّ لَمْ تُؤْتِي كُلُّ نَفْسٍ مَّا كَسَبَتْ
وَهُوَ لَا يُظْلَمُونَ ○

အတိုးစားခြင်းကိုပိတ်ပင်တားမြစ်ခြင်း

ထို့ပြင် အကယ်၍ အသင်တို့သည် နောင်တ တရား ရရှိကာ အတိုးကိုစွန့်ကြလျှင် (သင်တို့အတွက် ဆုံးရှုံးမှုရှိမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော်) အသင်တို့သည် အသင်တို့ချေးငှား ထားခဲ့ကြသော ငွေရင်းကို ပြန်လည် တောင်းခံပိုင်ခွင့် ရှိကြကုန်၏။ (ဤသို့ဖြင့်) အသင်တို့သည် (မည်သူ့ အပေါ်တွင်မျှ) ဆုံးရှုံးနှစ်နာစေခြင်း ရှိမည်မဟုတ်သည့်ပြင်၊ သင်တို့သည်လည်း ဆုံးရှုံးနှစ်နာမှုကို ခံကြရမည် မဟုတ်ချေ။ တဖန် အကယ်၍ မြီးစားသည် ကြပ်တည်းနေလျှင်၊ ထိုသူအား ချောင်လည်သည် အထိ အချိန်ပေး စောင့်ဆိုင်းလော့၊ ထို့ပြင် အကယ်၍အသင်တို့သည် သိတတ်ကြပါမူ အသင်တို့သည် (ထိုသူ ချေးယူထားသော အခင်းငွေကိုလည်းမယူဘဲ) အလှူဒါန (ဆွတကာဟ်) အဖြစ် ပေးလှူမည် ဆိုပါက ထိုသူသည် အသင်တို့ အတွက် အကောင်းဆုံးသော ကျင့်ရပ်ပင်ဖြစ်၏။ ထို့ပြင်အသင်တို့သည် အလွှာဟ်အသျှင်မြတ်ထံတော်သို့ ပြန်ကြရမည့်နေ့ကို ကြောက်ရွံ့ကြကုန်၊ ထိုအခါ လူတိုင်းသည် မိမိတို့ ရှာဖွေစုဆောင်းခဲ့ကြသော (ကောင်းမှု၊ မကောင်းမှု)တို့၏ အကျိုးကို အပြည့်အစုံ ပေးခြင်းခံကြရမည်။ ထို့ပြင် (ဤသို့ ပေးခြင်းခံကြရရာ၌) သူတို့သည် မတရားပြုခြင်း ခံကြရမည်မဟုတ်ချေ။

(၂ : ၂၇၆ - ၂၈၂)

အနာဂတ်ဟောကြားချက်များ

ကုရ်အာန်၏ စေတနာပိုင်း ချပေး သောဏှ
 များ စွာသည်အမျိုးမျိုး သောအကြောင်း ရပ်များ ကို
 ကုရ်အာန်၏အဓိကကျ သောယုံကြည်ချက်အယူဝါဒနှင့်သင်ပြ
 ချက်များ ကိုအထောက်အကူပြုသော အထောက်အထားများ
 အဖြစ် ဖော်ပြလေသည်။ ဤစာပိုဒ်များ အနက်အချို့တွင်
 အနာဂတ်ကြိုတင်ဟောကိန်း များ ပါဝင်ပြီး ၊ ၎င်းဟော
 ကြား ချက်အတိုင်း မှန်ကန်ပြည့်စုံလာခြင်း ၊ ဖြစ်မြောက်
 လာခြင်း ကိုသာစွာနှစ်သက်ဆက်ဆံ ကျွဲမြင်ခဲ့ကြရလေသည်။
 အချို့မှာတိုက်ရိုက်အဓိပ္ပာယ်အတိုင်း ပြည့်စုံခြင်း ဖြစ်ပြီး ၊
 အချို့မှာအဓိပ္ပာယ်တင်စား မှုအရပြည့်စုံခြင်း ဖြစ်ပြီး
 လျှင် ၊ နှစ်မျိုး စလုံး ဖြစ်ပြည့်စုံ သောကြိုတင်ဟောကိန်း
 များလည်း ရှိလေသည်။ ၎င်းလင်း ဖော်ပြခဲ့သည့်အတိုင်း
 ကျမ်းစာအုပ်၏အမည်သည်ပင်လျှင်ကြီးမားခမ်းနားသော
 ကြိုတင်ဟောချက်ဖြစ်ပေရ၍ ၊ ၎င်း၏မှန်ကန်ပြည့်စုံမှု
 ကိုခေတ်အဆက်ဆက်တွင်အထင်အရှား ကျွဲမြင်ခဲ့ကြရလေ
 သည်။ ကုရ်အာန်ပထမဦးဆုံး ကျရောက်သော ဗျာဒိတ်
 တော်တွင်ကလေးငယ်ကိုအမြောက်အမြား အသုံးပြု၍ ပညာ
 သင်ကြားရယူသောခေတ်ကျောက်လာမည်ဖြစ်ကြောင်း
 ကြေညာထားလေသည်။ (၉၆: ၄-၆)

အနာဂါတ်ဟောကြားချက်များ

အသျှင်မြတ်သည် ပင်လယ်နှစ်ခုကို ဤကဲ့သို့ စီးဆင်းစေတော် မူခဲ့ပေ၏။ ထိုပင်လယ်နှစ်ခုသည် တချိန်တည်းပေါင်းစည်း ကြလိမ့်မည်။ ယင်းပင်လယ်နှစ်ခု၏ အကြား၌ (ယခုအခါ) အဆီးအတားတခုရှိ၏။ သို့ကြောင့် ၎င်းတို့နှစ်ခုမှာ တခုနှင့် တခု နယ်ကျူးလွန်ခြင်း မရှိချေ။ (၅၅ : ၂၀ - ၂၁)

مَرَجَ الْبَحْرَيْنِ يَلْتَقِيَانِ ۚ
بَيْنَهُمَا بَرْزَخٌ ۚ
لَا يَبْغِيَانِ ۝

အို လူနှင့် ဂျင်နီသား အပေါင်းတို့ အကယ်၍ အသင် တို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေပြင် နယ်နိမိတ်များမှ ကျော် လွန်၍ သွားနိုင်စွမ်းရှိခဲ့လျှင်၊ သွားကြကုန်လော့၊ အသင်တို့ သည် ခွင့်ပြုချက် အထောက် အထား မရှိဘဲ သွားနိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်တို့ (လူနှင့်ဂျင်နီ) နှစ်ဦးတို့သည် မိမိတို့အား ဖန်ဆင်းမေးမြုတော်မူသော အသျှင်၏ ကျေးဇူး တော်များအနက် မည်သည်ကို ငြင်းပယ်ကြမည်နည်း။ အသင် တို့သည် တဦးအပေါ်တဦး မီးတောက်မှ မီးလျှံနှင့် ကြေးနီ မီးလျှံတို့ကို ပစ်ချကြလိမ့်မည်။ သို့ရာတွင် အသင်တို့ နှစ်ဦး စလုံးသည် လွမ်းမိုး အောင်နိုင်ကြမည်မဟုတ်ပေ။ (၅၅ : ၃၄ - ၃၆)

يَعُشِّرَ الْجَنِّ وَالْإِنْسِ إِنِ اسْتَطَعْتُمْ
أَنْ تَنْفُذُوا مِنْ أَقْطَارِ السَّمَوَاتِ وَالْأَرْضِ
فَأَنْفُذُوا وَلَا تَنْفُذُوا إِلَّا بِإِذْنِ رَبِّي ۝
أَلَا رَيْبَ لَكُمْ تَكْتُمُونَ ۝
يُرْسَلُ عَلَيْكُمَا شَوَاكِبٌ
مِّنْ نَّارٍ وَنَحَاسٌ فَلَا تَنْتَصِرُونَ ۝

အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကဲ့၍ သွားပေ လိမ့်မည်။ ၎င်းပြင်(ထို မိုးကောင်းကင်သည်)မိမိအား ဖန်ဆင်း မေးမြုတော်မူသော အသျှင်၏အမိန့်ကို နာခံရန်နားစွင့်နေပေ လိမ့်မည်။ စင်စစ် (ယင်းသို့နာခံရန်မှာ) သူ့ အတွက် တာဝန် ပြဋ္ဌာန်းချက်ဖြစ်၏။ ထို့ပြင် အကြင် အခါဝယ် ကမ္ဘာပထဝီ မြေသည် ဆွဲဖြန့်ခြင်းကို ခံရပေလိမ့်မည်။ ထို့နောက် ယင်း ပထဝီမြေသည် မိမိအတွင်း၌ရှိသော အရာအားလုံးကို အပြင်သို့ အန်ထုတ်ပြီးလျှင် ဗလာချည်းဖြစ်သွားပေလိမ့်မည်။ ထို့နောက် (ထိုပထဝီမြေသည်) မိမိအား ဖန်ဆင်း မေးမြုတော် မူသော အသျှင်၏အမိန့်ကို နာခံရန် နားစွင့်နေလိမ့်မည်။ စင်စစ်(ယင်းသို့ နာခံရန်မှာ) သူ့ အတွက် တာဝန်ပြဋ္ဌာန်းချက်ဖြစ်၏။ (၈၄ : ၂ - ၆)

إِذَا السَّمَاءُ انْفُجَّتْ ۝
وَأَذِنَتْ لِرَبِّهَا
وَحَقَّتْ ۝
وَأِذَا الْأَرْضُ مُدَّتْ ۝
وَأَلْقَتْ
مَا فِيهَا وَتَخَلَّتْ ۝
وَأَذِنَتْ لِرَبِّهَا
وَحَقَّتْ ۝

ထို့ပြင် အကြင်အခါဝယ် ကိုယ်ဝန်ရင့်ခါ ဆယ်လစေ့သော ကုလားအုတ်မများသည် ဘေးမဲ့ ချန်ပစ် ထားခြင်းကို ခံကြ ရလိမ့်မည်။ (၈၁ : ၅)

وَإِذَا الْعِشَارُ عُطِّلَتْ ۝

အနာဂါတ်ဟောကြားချက်များ

ထို့မှတစ်ပါး အကြင်အခါဝယ် လူမျိုး အသီးသီးသည် စုရုံးကြလိမ့်မည်။ (၈၁:၈)

ထို့ပြင်တဝ အကြင်အခါဝယ် စာအုပ်စာပေများသည် ဖြန့်ဝေခြင်း ခံကြရလိမ့်မည်။ ထို့ပြင် မိုးဒုကောင်းကင်သည် အရေခွါခြင်းကို ခံရလိမ့်မည်။ (၈၁:၁၁ - ၁၂)

အကြင်အခါဝယ် ပထဝီမြေသည် အကြီးအကျယ်တုန်လှုပ်ခြင်း ခံရလိမ့်မည်။ ၎င်းပြင် ပထဝီမြေသည် မိမိ၏ ဝန်ထုပ် ဝန်ပိုးများကို အပြင်သို့ ထုတ်ပစ်လိမ့်မည်။ ထိုအခါ လူသားက ဤပထဝီမြေကြီးသည် မည်သို့ ဖြစ်လေသနည်းဟု ဆိုလိမ့်မည်။ ထိုနေ့တွင် ယင်း(ပထဝီမြေ) သည် (မိမိ၏ ပိုးကွယ်သော) အရာများအားလုံး၏ အကြောင်းသတင်းကို ဖော်ပြလိမ့်မည်။ အကြောင်းမူကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်သည် ယင်း(ပထဝီမြေ)အား ဗျာဗိတ် အမိန့်ပေးတော်မူသောကြောင့် ဖြစ်၏။ ထိုနေ့တွင် လူသားတို့သည် အုပ်စုအမျိုးမျိုးဖြင့် စုရုံးကြလိမ့်မည်။ ဤသို့အားဖြင့် မိမိတို့ကြိုးစားအားထုတ်ခဲ့သူမျှ၏ အကျိုးရလဒ်ကို တွေ့မြင်ကြရအံ့။ ထိုအခါ မည်သူမဆို အကျိုးမြူ နေမှုသော ကောင်းမှု ပြုခဲ့လျှင်၊ ထိုသူသည် ထိုကောင်းမှု၏ (အကျိုးရလဒ်)ကို တွေ့မြင်ရလိမ့်မည်။ ထိုနည်းတူစွာ မည်သူမဆို အကျိုးမြူမကောင်းမှု ပြုခဲ့လျှင်၊ ထိုသူသည် ထိုမကောင်းမှု၏ (အကျိုးရလဒ်) ကို တွေ့မြင်ရလိမ့်မည်။ (၉၉: ၂ - ၉)

ထို့ပြင် သူတို့သည် အသင့်အား တောင်းများနှင့် စပ်လျဉ်း၍ မေးမြန်းကြသောအခါ အသင်ပြောကြားပါလေ။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်သည် ယင်း(တောင်းများ)ကို နှုတ်၍ လွှင့်ပစ်တော်မူမည်။ ထို့ပြင် (အသျှင်မြတ်သည်) ယင်းနေရာများကို လွှင့်ပြင် မြေပြန့်အဖြစ် ထားရှိလိမ့်မည်။ ဤသို့ အားဖြင့် အသင်သည် ထိုနေရာ များ တွင် အကွေ့အကောက်၊ ချိုင့်ဝှမ်း၊ ကုန်း တို့ကို တွေ့မြင်ရမည် မဟုတ်ပေ။ (၂၀: ၁၀၆ - ၁၀၈)

ထို့ပြင် ၎င်းသူတို့ ပျက်စီးခြင်းသို့ ရောက်ရမည့် အနာဂါတ်ဗျာဗိတ်တော်သည် ပြည့်စုံခြင်းသို့ ရောက်သောအခါ၊ ငါအသျှင်မြတ်သည် ၎င်းသူတို့အား ကိုက်ဖြတ်ရန် မြေကြီးမှ ပိုးမွှားများကို ထုတ်ယူတော်မူမည်။ ဤသို့ ဖြစ်ရခြင်းကား ၎င်းတို့သည် ငါအသျှင်မြတ်၏ နိမိတ် လက္ခဏာတော်များကို မယုံကြည်ကြသောကြောင့် ဖြစ်၏။ (၂၇: ၈၃)

وَإِذَا النُّفُوسُ رُوِّجَتْ

وَإِذَا الصُّحُفُ نُشِرَتْ ○ وَإِذَا السَّمَاءُ كُشِطَتْ

إِذَا زُلْزِلَتِ الْأَرْضُ زِلْزَالَهَا ○ وَأَخْرَجَتِ الْأَرْضُ أَثْقَالَهَا ○ وَقَالَ الْإِنْسَانُ مَا لَهَا ○ يَوْمَئِذٍ تُخْبِرُهَا ○ بِأَنَّ رَبَّكَ أَوْحَىٰ لَهَا ○ يَوْمَئِذٍ يُصْدِرُ النَّاسُ أَشْتَاتًا ○ لِيُرَوْا أَعْمَالَهُمْ ○ فَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًا يَرَهُ ○ وَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ شَرًّا يَرَهُ ○

وَيَسْأَلُونَكَ عَنِ الْجِبَالِ فَقُلْ يَنْسِفُهَا رَبِّي نَسْفًا ○ فَيَذَرُهَا قَاعًا صَفْصَفًا ○ لَا تَرَىٰ فِيهَا عِوَجًا وَلَا أَمْتًا ○

وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِّنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ ○

အနာဂတ်ဟောကြားချက်များ

အကြင်အခါဝယ် မျက်စိသည် (အံ့ကြွ၍) မိန်းမော တွေဝေ
 ထိုင်းမှိုင်း သွားလတ်။ (ထိုအချိန်ကား) လကြွတ်သော
 အခါ(နှင့်)။ ထို့ပြင် နေနှင့်လ၊ နှစ်ခုလုံးသည် (ကြွတ်သော
 အခြေအနေဖြင့်) အတူတကွ ပူးပေါင်းခြင်း ခံရသောအခါပင်
 ဖြစ်သည်။ (၇၅ : ၈ - ၁၀)

فَإِذَا بَرِقَ الْبَصْرُ ○ وَخَسَفَ الْقَمَرُ ○
 وَجِئَ الشَّمْسُ وَالْقَمَرُ ○

သဘာဝနှင့်စပ်လျဉ်း၍စူးစမ်းလေ့လာခြင်း

ကုရ်အာန်၏ထူးခြားခြင်းတစ်ရပ်ကား ဤ ကျမ်း မြတ်သည်သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၄၀၀) ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ နောက်ပိုင်းသုတေသနပြုချက်များ အရမှားယွင်းကြောင်း သက်သေပြုသောသဘာဝကို ဖော်ပြထားခြင်း မရှိချေ။ များစွာသောစာပိုဒ်များ မှာမကြာသေးမီကသိပ္ပံပညာဆိုင်ရာ တွေ့ရှိချက်များ ကိုညွှန်းထားပေသည်။ သုတေသနပြုရန်လိုသော သော့အချက်များ၊ နိယာမများလည်း ကျန်ရှိနေပေသေးသည်။ ဤစာအုပ်၌ကျမ်း မြတ်ကုရ်အာန် ထင်သောဘဝတရား နှင့်စပ်လျဉ်း၍ ပါရှိသော များစွာသောညွှန်းဆိုချက်များ အနက်အနည်းငယ်ခန့်ကိုသာ နမူနာအဖြစ် ရွေးချယ်ထားပေသည်။

သာဘာဝနှင့်စပ်လျဉ်း၍ စူးစမ်းလေ့လာခြင်း

ထို့ပြင် အသျှင်မြတ်၏နိမိတ် လက္ခဏာတော်များအနက် အပေါ် အပင်ကား မိုးကောင်းကင်များ၊ ပထဝီမြေနှင့် ယင်း နှစ်ခု လုံးတွင် ဖြန့်ထားတော်မူသော သက်ရှိသတ္တဝါအပေါင်းအား ဖန်ဆင်းတော်မူခြင်းဖြစ်၏။ ထိုမှတစ်ပါး အသျှင်မြတ်သည် မိမိ အလိုရှိတော်မူသောအခါ ၎င်းတို့အား စုရုံးခြင်းကို ပြုစုမ်းနိုင် တော် မူသော အသျှင်မြတ်တော်မူ၏။ (၄၂ : ၃၀)

وَمِنْ آيَاتِهِ خَلْقَ السَّمَوَاتِ وَالْأَرْضِ وَ مَا بَثَّ فِيهِمَا مِنْ دَابَّةٍ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَاءُ قَدِيرٌ

ထို့ပြင်အသျှင်မြတ်သည် အသင်တို့အား အသက်ဝိညာဉ် တခု တည်းမှ ဖြစ်ပွားစေတော်မူခဲ့၏။ ထို့ပြင် အသင်တို့အတွက် ယာယီနေထိုင်ရန်နှင့် ထာဝရ နေထိုင်ရမည့် နေရာသည် ရှိ၏။ ငါအသျှင်မြတ်သည် နိမိတ် လက္ခဏာတော်များကို နားလည် သူတို့အတွက် အသေးစိတ် ရှင်းလင်း ထားတော်မူ၏။ (၆ : ၉၉)

وَهُوَ الَّذِي أَنْشَأَكُمْ مِنْ نَفْسٍ وَاحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ قَدْ قَصَلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ

ထို-လူသား အပေါင်းတို့၊ အသင်တို့အား ဖန်ဆင်း မွေးမြူ တော်မူသော အသျှင်ကို ချစ်ကြောက်ရိုကျိုးကြကုန်လော့? ထို အသျှင်မြတ်သည် အသင်တို့အား အသက်ဝိညာဉ် တခုတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအသက်ဝိညာဉ်တခုတည်းမှပင် ၎င်း၏ ကြင်ရာကြင်ဘက်ကို ဖန်ဆင်းတော်မူ၏။ ၎င်းနောက် ထိုနှစ်ဦးမှ များ ပြား လှစွာ သော ယောက်ျား မိန်းမတို့ကို (ဖန်ဆင်း၍ လောက၌)ပုံ၊ ပွားစေတော်မူ၏။ ထို့ပြင်အလ္လာဟ် အသျှင်မြတ်အား (ဤ အတွက်ကြောင့်လည်း) ချစ်ကြောက် ရိုကျိုး (တက္ကဝါ)ရိုကြကုန်၊ အဘယ်ကြောင့်ဆိုသော် အသျှင် မြတ်အားဖြင့် အသင်တို့သည် တဦးကိုတဦး မိမိတို့အချင်းချင်း (လိုအပ်ချက်များကို) တောင်းခံကြ၏။ အထူးသဖြင့် အသင်တို့ သည် ဆွေမျိုးညာတီများ၏ အရေးကိစ္စများ၌ (အသျှင်မြတ် အား ချစ်ကြောက်ရိုကျိုးခြင်း တက္ကဝါဖြင့်) ဆောင်ရွက်ကြ လေကုန်၊ ကေန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် အသင်တို့ အပေါ်ဝယ် အမြဲစေတော်မူကြည့်လျက် ရှိတော်မူ၏။ (၄ : ၂)

يَا أَيُّهَا النَّاسُ اتَّقُوا رَبَّ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ فِيهِمَا رِجَالًا كَثِيرًا وَنِسَاءً وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ وَالْأَرْحَامَ إِنَّ اللَّهَ كَانَ عَلَيْكُمْ رَقِيبًا

ထိုအသျှင်မြတ်သည်သာလျှင် မိမိအလိုတော် ရှိသည့် အတိုင်း (မိခင်တို့၏) သားအိမ်များအတွင်းတွင် အသင်တို့၏ ရုပ်ဆင်း သတ္တဝါများကို ဖန်ဆင်းပေးသနားတော်မူ၏။ ထိုအသျှင်မြတ်မှ တပါးခဝပ်ကိုးကွယ်ခြင်းခံထိုက်သူ အလျင်းမရှိချေ။ ထိုအသျှင် မြတ်သည် အလွန်တရာ နိုင်နိုင် လွှမ်းမိုးတော် မူသော အသျှင်၊

هُوَ الَّذِي يُصَوِّرُكُمْ فِي الْأَرْحَامِ كَيْفَ يَشَاءُ ۗ لِلَّهِ الْإِهْوَ الْعَزِيزُ الْحَكِيمُ

သာတာဝနှင့်စပ်လျဉ်း၍စူးစမ်းလေ့လာခြင်း

ဥာဏ်ပညာ ဆင်ခြင်တုံတရား နှင့် လွန်စွာ ပြည့်စုံတော်မူသော
အသျှင် ဖြစ်တော်မူ၏။ (၃ : ၇)

(အို-ရည်ညွှန်းခြင်းခံရသူ) အလ္လာဟ် အသျှင်မြတ်သည် မိုး
ကောင်းကင်များနှင့် ပထဝီမြေကို ကျိုးကြောင်း ဆင်ခြင်တုံ
တရား အရ လိုအပ်ချက်များနှင့်အညီ ဖန်ဆင်းတော်မူခဲ့သည်ကို
အသင်သည် မမြင်လေသလော၊ အကယ်၍ အသျှင်မြတ်သည်
အလိုတော်ရှိခဲ့လျှင် အသင်တို့အား သုတ်သင် ဖယ်ရှား တော်
မူ၍ (အသင်တို့၏ နေရာတွင်) အခြားဖန်ဆင်းခံ (လူ)အသစ်
များကို ယူဆောင်လာနိုင်တော်မူ၏။ (၁၄ : ၂၀)

ထို့ပြင်အသင်သည် တောင်များကို ၎င်းတို့၏နေရာတွင် မြမြ
တည်တန့်နေသည်ကို တွေ့မြင်ရ၏။ အမှန် သော်ကား ယင်း
(တောင်များ)သည် မိုးတိမ်များကဲ့သို့ ရွေ့လျား သွားလာ
နေကြ၏။ ဤအရာသည် အလ္လာဟ် အသျှင်မြတ် ပြုလုပ်တော်
မူခြင်းပင် ဖြစ်၏။ ထိုအသျှင်မြတ်သည် အရာ ခပ် သိမ်း တို့ကို
မြမြ ခိုင်ခန့်စေတော်မူ၏။ အသျှင်မြတ်သည် အသင်တို့ပြုလုပ်
သမျှတို့ကို ကောင်းစွာ သိရှိတော်မူသော အသျှင် ဖြစ်တော်
မူ၏။ (၂၇ : ၈၉)

အို - လူသားအပေါင်းတို့ အကယ်၍ အသင်တို့သည် ဒုတိယ
အကြိမ် ရှင်ပြန်ထမြောက်ရမည့်အကြောင်းကို ယုံမှားသံသယ
ရှိကြလျှင်(သဘိဗျူဟာ) ငါအသျှင်မြတ်သည်အသင်တို့အား
မြေကြီးမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် သုတ်ရည်ဖြင့်
ဖန်ဆင်းတော်မူ၏။ပြီးနောက် အဆင့်ဆင့် တိုးတက်ပြောင်းလဲ၍
တူးကပ်တော အခြေအနေသို့ ရောက်ရှိ စေတော်မူ၏။ ထို့
နောက် အသားနှင့်တူသောသွေးခဲအဆင့်သို့ ရောက်ရှိစေတော်
မူ၏။ အချိန်အနည်းငယ် ကြာမြင့်သောအခါ ပြည့်စုံသော
အသားတုံး အဖြစ်သို့ ရောက်ရှိစေတော်မူ၏။ ထိုအခြေအနေ
တွင် တစိတ်တဒေသမှာ ပုံသဏ္ဍာန် ပေါ်လွင်နေပြီး တစိတ်
တဒေသမှာ ပုံသဏ္ဍာန် မပေါ်လွင်သေးသော အဆင့်၌ ရှိ၏။
ဤသို့(အဆင့်ဆင့်ဖော်ပြခြင်း)ကား အသင်လူသားသည် မိခင်၏
(စစ်မှန်သောအခြေအနေ)ကို ထင်ရှားပေါ်လွင် သိရှိစေရန်
ဖြစ်၏။ ထို့ပြင် ငါအသျှင်မြတ်သည် သား အိမ်များတွင်
ငါအသျှင်မြတ် အလိုရှိတော်မူသည်ကို သတ်မှတ်ပိုင်းခြားအပ်
သော အချိန်ကာလတိုင်အောင် တည်စေတော်မူ၏။ထို့နောက်
ငါအသျှင်မြတ်သည် အသင်တို့အား ကလေးသူငယ် အဖြစ်ဖြင့်
ထုတ်ယူတော်မူ၏။ ပြီးနောက် တဖြည်းဖြည်း ကြီးထွားလာ
(စေရာ) အသင်တို့သည် မြမြ ခိုင်ခန့် လူလားမြောက်သော

الْمَرَاتَانَ اللَّهُ خَلَقَ السَّمَوَاتِ وَالْأَرْضِ بِالْحَقِّ
إِنْ يَشَاءُ يُدْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ ○

وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ
مَرَّ السَّحَابِ صُنِعَ اللَّهُ الدِّمَى اتَّقِنَ كُلَّ
شَيْءٍ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ ○

يَأْيَهَا النَّاسُ إِنْ كُنْتُمْ فِي رَيْبٍ مِّنَ الْبَعْثِ
فَإِنَّا خَلَقْنَاكُمْ مِّن تَرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ
مِنْ عَلَقَةٍ ثُمَّ مِنْ مُضْغَةٍ مُخَلَّقَةٍ وَعَجِيرٍ
مُخَلَّقَةٍ لِّنُبَيِّنَ لَكُمْ وَنُقِرُّ فِي الْأَرْحَامِ مَا
نَشَاءُ إِلَىٰ آجَلٍ مُّسَمًّى ثُمَّ نُخْرِجُكُمْ طِفْلًا
ثُمَّ لِنَبْلُوَكُمْ أَشَدَّكُمْ وَمِنْكُمْ مَّن يُتَّقِي وَ
مِنْكُمْ مَّن يُرَدُّ إِلَىٰ أَرْدَلِ الْعُمُرِ لِكَيْلَا يَعْلَمَ
مِن بَعْدِ عِلْمٍ شَيْئًا وَتَرَى الْأَرْضَ هَامِدَةً
فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَّتْ وَ

သဘာဝနှင့်စပ်လျဉ်း၍စူးစမ်းလေ့လာခြင်း

(အရွယ်)သို့ ရောက်ရှိကြကုန်၏။ ထို့နောက်အသင်တို့အနက် အချို့မှာ သဘာဝအလျောက် အရွယ် အသီးသီး၌ သေဆုံးကြကုန်၏။ ထို့ပြင် အသင်တို့အနက် အချို့သောသူတို့မှာ အသက်အရွယ် အလွန်ပင် အိုမင်းသွားသည်ထိ အသက်ရှည်ကြကုန်၏။ ဤသို့ အားဖြင့် သူတို့သည် ဆည်းပူးထားသော များစွာသော ပညာရပ်များကို လုံးဝ မေ့ပျောက် သွားကြ၏။ ထို့ပြင် အသင်သည် ပထဝီ မြေကို ဤသို့ တွေ့မြင်ရအံ့၊ ၎င်းပထဝီမြေသည် (တခါတရံ) တွင် စွမ်းအား လုံးဝ ကုန်ခမ်းသွားလေ၏။ ထိုသောအခါ ငါ အသျှင်မြတ်သည် ၎င်း ပထဝီမြေပေါ်သို့ ရေကိုသွန်းလောင်းချတော်မူ၏။ ထိုအခါ ထိုပထဝီမြေသည် အသက်ဝင်လှုပ်ရှား သန့်စွမ်းလာ၍၊ အမျိုးမျိုးသော လှပ, တင့်တယ်သော ကောက်ပဲသီးနှံများသည် ပေါက်ရောက်ကြကုန်၏။ (၂၂ : ၆)

○ انبئت من كل زوج بهيج

ထို့အပြင် အသျှင်မြတ်သည်၊ မြင်းများ၊ လားများနှင့် မြည်းတိရစ္ဆာန်များကို အသင်တို့ စီးနင်းကြရန်၎င်း၊ (အသင်တို့အတွက်) ခန့်ညား လှပ, တင့်တယ်မှုရှိစေရန်၎င်း ဖန်ဆင်းတော်မူ၏။ ထို့ပြင် (နောင်လာမည့်အချိန်ကာလတွင်) အသျှင်မြတ်သည် အသင်တို့ ယခု အမျိုးအမည် မသိရှိ နားမလည်ကြသေးသော (အစီးအနင်းများကိုလည်း အသင်တို့အတွက် နောက်ထပ်) ဖန်ဆင်းတော်မူမည်။ (၁၆ : ၉)

وَالْحَيْثَلِ وَالْبِغَالِ وَالْحَمِيرِ لَتَرَكِبُوها وَزِينَةً وَيَخْلُقُ مَا لَا تَعْلَمُونَ

ထိုအသျှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူ၏။ အသျှင်မြတ်၏ လက်တော်ဝယ် စိုးမိုးအုပ်ချုပ်မှုအာဏာသည် ရှိ၏။ ထို့ပြင် တဝ အသျှင်မြတ်သည် အရာ ခပ်သိမ်း ကုန်တို့ကို မိမိ ရည်ရွယ်တော်မူသည့် အတိုင်း အပြည့်အဝ ပြုလုပ်ရန် စွမ်းအား ရှိတော်မူသော အသျှင် ဖြစ်တော်မူ၏။ အသျှင်မြတ်သည် အသင်တို့အနက် မည်သူသည် ပြုကျင့်ဆောင်ရွက်မှု၌ အကောင်းဆုံး ဖြစ်သည်ကို စမ်းသပ်တော်မူရန် အလိုငှာ၊ သေခြင်း နှင့် ရင်ခြင်းကို ဖန်ဆင်းထားတော်မူ၏။ ထိုမှတပါး အသျှင်မြတ်သည် အရာရာကို နိုင်နင်းလွှမ်းမိုးတော်မူသောအချှင်၊ အလွန်တရာခွင့်လွှတ်တော်မူသော အသျှင်ဖြစ်တော်မူ၏။ ထိုအသျှင်မြတ်သည်သာလျှင် မိုးကောင်းကင် ခုနှစ်ထပ်ကို အဆင့်ဆင့် ဖန်ဆင်းတော်မူ၏။ ထို့ပြင် အသင်သည် မဟာကရုဏာတော်အသျှင် ဖန်ဆင်းတော်မူခြင်း၌ ချွတ်ယွင်းချက်တစုံတရာကို တွေ့ရမည် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် မိမိမျက်စိကို(အရပ်စိုဘက်သို့)လှည့်၍ ကောင်းစွာ ကြည့်လော့ အသင်သည် (အသျှင်မြတ်၏ ဖန်ဆင်းမှု၌) ချွတ်ယွင်းချက် တစုံတရာကို တွေ့မြင်ရသလော။ (၆၇ : ၂ - ၄)

تَبْرِكَ الَّذِي بِيَدِهِ الْمُلْكُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ ۝ الَّذِي خَلَقَ الْمَوْتَ وَالْحَيَاةَ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا وَهُوَ الْعَزِيزُ الْغَفُورُ ۝ الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ طِبَاقًا مَا تَرَى فِي خَلْقِ الرَّحْمَنِ مِنْ تَفَوتٍ فَاخْرُجِ الْبَصَرَ هَلْ تَرَى مِنْ فُطُورٍ

ကျမ်းမြတ်ကုရ်အာန်တွင်သင်ပြထားသောဆုတောင်းပတ္တနာအချို့

ဝတ်ပြုဆုတောင်းခြင်း သည်ထာဝရဘုရား ရှင်
 နှင့်အရှင်အား ချစ်ကြောက်ရိုက်နှိုး သောသူတို့၏အကြားအား
 ပြင်း သောဆက်သွယ်မှုပင်ဖြစ်၏။ ပထမထာဝရဘုရားရှင်
 ၏ကရုဏာတော်ကလွယ်သား အား အရှင်ထံတော်သို့ ဆွဲ၏။
 လူသား ကျေးဇူး သိတတ်မှု၊ ဖြူစင်မှုဖြင့်တုံ့ပြန်ရသော
 ဝရဘုရား ရှင်သည် ထိုသူကိုမိမိအနီး သို့ဆွဲလေ၏။ ဆု
 တောင်း ဝတ်ပြုရာ၌ ဤဆက်သွယ်မှု၏အရည်အသွေး ကိုရရှိ
 ပြီး လျှင် ၎င်း ၏ထူးခြား မွန်မြတ်သောအကျိုး ဆက်ရလိမ့်
 များ ကိုပါဖြစ်ပေ။ စေလေသည်။ ဝိညာဉ်ရေး ရာ အ
 တွေအကြံနှင့်ဝိညာဉ်ရေး ရာရရှိအောင်မြင်မှုကိုသိရှိသူ
 တို့သည် ထိုအခြင်း အရာကိုသိရှိနား လည်လေ၏။ ၎င်းမှာ
 အပြည့်အဝယုံကြည်သူတစ်ဦး သည် ထင်တလဲလဲရရှိခံစား ရ
 သောဝိညာဉ်ရေး ရာအတွေ့အကြုံမှဆုတောင်း ဝတ်ပြု
 ခြင်း ဖြင့်ဖန်တီး တတ်သောစွမ်းအား များ ကို ရရှိ
 ကြောင်း သိရှိနား လည်မှုပင်ဖြစ်သည်။ ။

ကျမ်း မြတ်ကုဂ်အာန်တွင်သင်ပြထားသောဆုတောင်းပတ္တနာအချို့

ထို့ပြင် (အို-တမန်တော်) ငါ အသျှင်မြတ်၏ အစေခံများသည် ငါအသျှင်မြတ်နှင့် စပ်လျဉ်း၍ အသင့်ထံ မေးမြန်းကြသော အခါဝယ် (အသင်သည် ဤသို့ဖြေကြားပါလေ) ငါအသျှင်မြတ်သည် (၎င်း၏) အနီးတွင် ရှိတော်မူ၏။ ဒုတိယဆုတောင်းပတ္တနာ ပြုသူသည် ငါအသျှင်မြတ် အထံတော်၌ တောင်းဆိုပြုသောအခါ၊ ငါအသျှင်မြတ်သည် ထိုသူ၏ တောင်းဆိုများကို လက်ခံတော်မူ၏။ သို့ဖြစ်ရာ ထို (ဒုတိယ တောင်းဆိုပြုသူသည်လည်း) ငါအသျှင်မြတ်၏ အမိန့်တော်များကို လက်ခံ နာယူရပေလိမ့်မည်။ ထို့ပြင် ငါအသျှင်မြတ်အား သက်ဝင်ယုံကြည်ရပေမည်။ သို့မှသာလျှင် ထိုသူသည် တရားလမ်းမှန်၌ ရောက်ရှိပေလိမ့်မည်။ (၂: ၁၈၇)

၎င်းတို့အနက် အချို့ သောသူများသည် အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းပေးမြူတော်မူသောအသျှင်၊ ကျွန်တော်မျိုးတို့အား ဤလောကီဘဝ၌ အောင်မြင်မှုကို ပေးသနားတော်မူပါ။ ထို့ပြင် နောင်တမလွန် ဘဝ၌လည်း အောင်မြင်မှုကို ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ ပြစ်ဒဏ်မှလည်း ကာကွယ်တော်မူပါဟု ပြောဆိုသန်ကြ၏။ ထို (သို့ဆုတောင်းပတ္တနာပြု) သူများအတွက်သာလျှင်၊ ၎င်းတို့ရှာဖွေ ဆည်းပူးခဲ့ကြသော ကောင်းမှုကြောင့် များစွာသော (အကျိုးဆုလာဘ်) ဝေစုသည် ရှိ၏။ အလ္လာဟ် အသျှင်မြတ်သည် စာရင်းရှင်းခြင်း၌ မြန်ဆန်တော်မူ၏။ (၂: ၂၀၂-၂၀၃)

အလ္လာဟ် အသျှင်မြတ်သည် မည်သူ တဦး တယောက်ကိုမျှ ထိုသူ ထမ်းရွက်နိုင်သော တာဝန် ဝတ္တရားထက်ပို၍ တာဝန်ပေးတော်မမူချေ။ ထိုသူသည် ကောင်းမှုပြုအံ့၊ ထိုကောင်းမှု၏ အကျိုးကို ခံစားရလတ်၊ ထိုသူသည် မကောင်းမှုပြုအံ့၊ ယင်းမကောင်းမှု၏ (အပြစ်ကို) ခံရလတ်၊ (ထို့ပြင် သူတို့သည် ဤကဲ့သို့လည်း ဆုပန်ကြကုန်၏)။ အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်း ပေးမြူတော်မူသောအသျှင်၊ အကယ်၍ ကျွန်တော်မျိုးတို့သည် မေ့ လျော့၍ ၎င်း၊ မှားယွင်းခြင်းကြောင့်၎င်း (ပြုမိသောမကောင်းမှုနှင့် စပ်လျဉ်း၍) ကျွန်တော်မျိုးတို့အား အပြစ်ဒဏ် ပေးတော်မမူပါနှင့်၊ အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်း ပေးမြူတော်မူသော အသျှင်၊ ထို့ပြင် အသျှင်မြတ်သည် ကျွန်တော်မျိုးတို့ အလျင် ရှေးအဆက် လူမျိုးတို့အပေါ် တင်တော်မူခဲ့သော တာဝန်ကို ကျွန်တော် မျိုးတို့ အပေါ်၌ တင်တော် မမူပါနှင့်၊ အို- ကျွန်တော် မျိုးတို့အား ဖန်ဆင်း

وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ
أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ لَيْسَ سَمِيعٌ بَلْ
لِي وَبَلِيغٌ مُنَوَّابٍ لَعَلَّهُمْ يَرْشُدُونَ

وَمِنْهُمْ مَن يَقُولُ رَبَّنَا إِنَّا فِي الدُّنْيَا
حَسَنَةٌ وَفِي الآخِرَةِ حَسَنَةٌ وَقِنَا عَذَابَ
النَّارِ ۝ أُولَئِكَ لَهُمْ نَصِيبٌ مِّمَّا كَسَبُوا
وَاللَّهُ سَرِيعُ الْحِسَابِ

لَا يُكَلِّفُ اللَّهُ نَفْسًا ٱلَّآوُسْعَهَا لَهَا مَا
كَسَبَتْ وَعَلَيْهَا مَا ٱكْتَسَبَتْ رَبَّنَا ٱلَا
تُؤَاخِذْنَا إِن لَّسِينَا أَوْ ٱخْطَا نَا رَبَّنَا وَلَا
تَحْمِلْ عَلَيْنَا ٱمْرَأًا كَمَا حَمَلْتَهُ عَلَى الدِّينِ
مِن قَبْلِنَا رَبَّنَا وَلَا تَحْمِلْنَا مَا لَآ طَاقَةَ
لَنَا بِهِ وَٱعْفُ عَنَّا وَٱغْفِرْ لَنَا وَوَٱرْحَمْنَا ۝
أَنْتَ مَوْلَانَا فَٱنصُرْنَا عَلَى الْقَوْمِ ٱلْكَافِرِينَ

ကျမ်းမြတ်ကုရ်အာန်တွင်သင်ပြထားသောဆုတောင်းပတ္တနာအချို့

မွေးမြူတော်မူသောအသျှင် ကျွန်တော် မျိုးတို့ ထမ်းရွက်ခြင်းငှာ မစွမ်းနိုင်သော (ဝန်ထုပ်ဝန်ပိုး)ကို ကျွန်တော်မျိုးအပေါ် တင်တော်မူပါနှင့်။ ထို့ပြင် ကျွန်တော်မျိုးတို့အား ခွင့် လွှတ်တော်မူပါ။ ထို့ပြင် ကျွန်တော် မျိုးတို့ အား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော် မျိုးတို့ အပေါ် သနားကရုဏာသက်တော်မူပါ။ (အကြောင်း မူကား) အသျှင်မြတ်သည်သာလျှင် ကျွန်တော် မျိုးတို့ အား စောင့်ရှောက်တော်မူသော အသျှင်ဖြစ်တော်မူပါ၏။ သို့ဖြစ်ရာ ကျွန်တော်မျိုးတို့အား မယုံကြည်သူ (ကာဖီရ်)များ အပေါ် ဝယ် အောင်နိုင်စေခြင်းငှာ ကူညီစောင့်မတော်မူပါ။

(၂ : ၂၀၇)

မိုးကောင်းကင်များ နှင့် ပထဝီ မြေကို ဖန်ဆင်းခြင်း၌ ၎င်း၊ ထို့ပြင် ညဉ့်နှင့်နေ့ တလှည့်စီ ပြောင်းလဲရာ၌ ၎င်း၊ အသိတရား ရှိသူတို့အဖို့ ကေနံအမှန်ပင် နိမိတ်လက္ခဏာများ၊ များစွာရှိ၏။ (ထိုအသိတရား ရှိသူတို့သည်) ရပ်၍ ၎င်း၊ ထိုင်၍ ၎င်း၊ လဲလျောင်း၍ ၎င်း၊ အလွှာဟ် အသျှင်မြတ်အား သတိရ တသ ကြကုန်၏။ ထို့ပြင် မိုးကောင်းကင်များနှင့် ပထဝီ မြေအား ဖန်ဆင်းတော် မူခြင်း နှင့် စပ်လျဉ်း၍ တွေးတော ဆင်ခြင် စဉ်းစားကြပြီးလျှင် (သူတို့သည် ဤသို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်၊ အသျှင်မြတ်သည် ဤ (၈၂၀၉၁ကြီး)ကို အချီးနှီး ဖန်ဆင်း ထားတော်မူသည် မဟုတ်ပါ။ အသျှင်မြတ်သည် (ဤကဲ့သို့ ရည်ရွယ်ချက် မဲ့သော အလုပ်များမှ) ကင်းစင် သန့်ရှင်း မြင့်မြတ် တော်မူပါ၏။ သို့ဖြစ်ရာ အသျှင်မြတ်သည် ကျွန်တော်မျိုးတို့ အား ငရဲမီး၏ ဖြစ်ဒဏ်မှ ကယ် တင် တော် မူပါ။ (ထို့ပြင် ကျွန်တော်မျိုးတို့၏ ဘဝကိုလည်း ရည်ရွယ်ချက် ကင်းမဲ့ခြင်း အဖြစ်မှ ကာကွယ် ပေးတော် မူပါ)။ အို ကျွန်တော်မျိုးတို့ အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်၊ အသျှင်မြတ်သည် အကြင်သူအား ငရဲမီးထဲသို့ ဝင်စေတော်မူအံ့၊ အသျှင်မြတ် သည် မုချကေနံ ၎င်းအား ဂုဏ်ရည် သေးသိမ်အောင် ပြုတော် မူချေပြီ။ ထို့ပြင် မတရားကျူးလွန်သူတို့အဖို့ ကူညီ စောင့်မ မည့်သူ ယူ၍ ရိမည် မဟုတ်ချေ။ အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအသျှင်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော် ဆော်ကြသူ တဦး (၏ ဤသို့ ဆော်ကြသံ)ကို ကြားကြ ရပါ၏။ (ထိုသူက) အသင်တို့သည် အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင် အား ယုံကြည်ကြကုန်၊ (ဟု ဆော်ကြပါ၏) ထို့ကြောင့် ကျွန်တော် မျိုး တို့သည်

إِنَّ فِي خَلْقِ السَّمَوَاتِ وَالْأَرْضِ وَاخْتِلَافِ
 الْيَلْبِغِ وَالنَّهَارِ لآيَاتٍ لِّأُولِي الْأَلْبَابِ
 ○ الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَى
 جُنُودِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَوَاتِ وَ
 الْأَرْضِ رَبَّنَا مَا خَلَقْتَ هَذَا بَاطِلًا سُبْحَانَكَ
 فَقِنَا عَذَابَ النَّارِ ○ رَبَّنَا إِنَّكَ مَنْ
 تُدْخِلِ النَّارَ فَقَدْ أَخْرَجْتَهُ وَمَا لِلظَّالِمِينَ
 مِنْ أَنْصَارٍ ○ رَبَّنَا إِنَّا سَمِعْنَا مُنَادِيًا
 يُنَادِي لِلإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا
 ○ رَبَّنَا نَعْمُرُ لَكَ ذُرُوبًا وَكَهْرَمَنَا سَيِّئَاتِنَا
 وَتَوَفَّنَا مَعَ الْأَبْرَارِ ○ رَبَّنَا وَإِنَّا مَا
 عَدَدْتَنَا عَلَى رُسُلِكَ وَلَا تُخْزِنَا يَوْمَ
 الْقِيَامَةِ إِنَّكَ لَا تُخْلِفُ الْمِيعَادَ
 ○ فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ

ကျမ်း မှတ်ကဏ္ဍအာန်တွင်သင်ပြထားသောဆုတောင်းပတ္တနာအချို့

(အသျှင်မြတ်)အား ယုံကြည်ကြပါပြီ။ သို့ဖြစ်ရာ အို-ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်၊ အသျှင် မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကို ခွင့်လွှတ်တော် မူပါ။ ထို့ပြင် ကျွန်တော်မျိုးတို့၏ မကောင်းမှုများကို ကျွန် တော်မျိုးတို့ထံမှ ဖယ်ရှားပေးတော်မူပါ။ ၎င်းပြင် ကျွန်တော် မျိုးတို့အား ပြောင့်မတ် မှန်ကန်သူ သူတော်ကောင်းများ အဖြစ်နှင့် သေဆုံးစေတော်မူပါ။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအသျှင်၊ ၎င်းပြင် အသျှင် မြတ် သည် မိမိ၏ ရုစုလ် တမန်တော်များမှ တဆင့်၊ ကျွန်တော်မျိုး တို့အား ကတိပြုတော်မူခဲ့သော အရာများကို ကျွန်တော်မျိုးတို့ အား ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား “ကေယာမတ်” နေ့တော်ကြီးတွင် ဂုဏ်ရည်သေးသိမ်အောင် ပြုတော်မမူပါနှင့်။ အသျှင်မြတ်သည် မိမိ ထားရှိသော ကတိ တော်ကို မည်သည့်အခါမျှ ဖောက်ဖျက်တော် မူသည် မဟုတ် ပါ။ (သူတို့သည် အထက်ပါအတိုင်း လျှောက်ထားကြလေ၏) သို့ဖြစ်ရာ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်သည် (ဤသို့ မိန့်တော်မူ၍) သူတို့၏ (ဆုတောင်း)ကို လက်ခံတော် မူ၏။ (အသျှင်မြတ်မိန့်တော်မူသည်မှာ)၊ ငါအသျှင်မြတ်သည် အသင်တို့အနက် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသင်တို့ ပြုကျင့်သော ကောင်းမှုများကို အချိုးနီး ဖြစ်စေတော် မူမည် မဟုတ်ပေ။ အသင်တို့သည် တဦးနှင့်တဦး (ဆက်နွယ်နေသူ များ) ဖြစ်ကြကုန်၏။ ထို့ကြောင့် အကြင်သူတို့သည် မိမိတို့၏ ဒေသကိုဟီဂျာထတ်ပြုစွန့်လွှတ်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရ၏။ ထို့ပြင် ငါ အသျှင်မြတ်၏ လမ်းတော်ဝယ် အမျိုးမျိုးသော ဒုက္ခပေးခြင်း ကို ခံခဲ့ကြရ၏။ ထို့ပြင် ၎င်းတို့သည် စစ်ဆင်နှံ့ကြရ၏။ ထို့ပြင် သတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ကြရ၏။ ငါ အသျှင်မြတ်သည် ၎င်းတို့၏ မကောင်းမှု ကျူးလွန် ခဲ့ခြင်း များ ကို ၎င်းတို့၏ (ခန္ဓာကိုယ်)မှ မချ ဧကန် ဖယ်ရှား ပယ်ဖျက်တော် မူမည်။ ထို့ပြင် ငါအသျှင်မြတ်သည် ၎င်းတို့အား မချ ဧကန် ထိုကဲ့သို့ သော ဥယျာဉ်တော်များသို့ ဝင်ရောက်စေတော်မူမည်၊ ၎င်း ဥယျာဉ်တော်များအောက်၌ စမ်းချောင်းများသည် စီးဆင်း လျက် ရှိ၏။ (ဤကောင်းချီးမင်္ဂလာတော်ကား) အလ္လာဟ် အသျှင်မြတ် အထံတော်မှ ဆုလာဘ်အဖြစ် ရရှိကြမည် (ဖြစ် သော ကောင်းချီး မင်္ဂလာ တော်တည်း) ထို့ပြင် အလ္လာဟ် အသျှင်မြတ်သည် ဤသို့သော အသျှင်ဖြစ်တော်မူ၏။ ထိုအသျှင် မြတ် ထံတော်၌ သာလျှင် အကောင်းဆုံးသော ဆုလာဘ်တော် သည် ရှိတော်မူသတည်း။ (၃ : ၁၉၁-၁၉၆)

عَامِلٍ مِّنْكُمْ مَّن ذَكَرِ أَوْ أُنْشِيَ بَعْضُكُمْ مِّنْ
 بَعْضٍ فَالذَّيْنِ هَاجِرُوا وَأَخْرَجُوا مِنْ دِيَارِ
 هُمْ وَأُودُوا فِي سَبِيلِي وَقَتَلُوا وَقَتِلُوا
 لَأَكْفِرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَا أَدْخِلَنَّهُمْ
 جَنَّتِ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ثَوَابًا
 ○ مِّنْ عِنْدِ اللَّهِ وَاللَّهُ عِنْدَهُ حَسَنُ الثَّوَابِ

ကျမ်းမြတ်ကဏ္ဍအာနိ၏အလွယ်တကူကျက်မှတ်နိုင်သောကဏ္ဍတိုအချို့

အလွန်တရာ ကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော၊ အလ္လာဟ် အသျှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ငါအသျှင်မြတ်သည် (မိတမ္မိ၏) ခေတ်ကာလကို သက်သေအဖြစ် တင်ပြတော်မူ၏။ (အကြောင်း မူကား) မုချကေန် (နမိ တမန်တော်များအား ဆန့်ကျင်သူ) လူသားများသည် (အမြဲပင်လျှင်) ဆုံးရှုံးမှု၌ ရှိနေမည်တည်း။ သို့သော် အကြင် သူတို့သည် (နမိတမန်တော်များ အပေါ်၌) အီမာန်သက်ဝင် ယုံကြည်ကြ၏။ ထို့ပြင် ၎င်းတို့သည် အချိန်အခါ၊ အခြေအနေနှင့် သင့်လျော်ညီစွာ ကောင်းမှုများကို ပြုကြ၏။ ၎င်းပြင် ဖြောက်မတ်မှန်ကန်သော အခြေအနေတွင် ခိုင်မြဲစွာ ရပ်တည်ကြရန် တဦးကို တဦး တိုက်တွန်း နှိုးဆော်ကြ၏။ ထို့ပြင် တာ (အခက်အခဲစုကုများပေါ် ထွက်လာသော အခါ ခန္တီတရားမြဲကြရန်) တဦးကိုတဦး ဆုံးမကြ ကုန်၏။ (ဤကဲ့သို့သော သူများသည်ကား မည်သည့် အခြေအနေမျိုးတွင်မဆို ဆုံးရှုံးနစ်နာမှု ရှိကြမည်မဟုတ်ချေတည်း။

(၁၀၃ : ၁ - ၄)

အလွန်တရာ ကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော၊ အလ္လာဟ် အသျှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ (ငါအသျှင်မြတ်သည် ခေတ်ကာလတိုင်းရှိ မှတ်စလင်များအား မိန့်ကြား တော်မူသည်မှာ) အသင်သည် (မိမိ ခေတ်ကာလရှိ မယုံကြည် ငြင်းပယ်သူများအား) ဤသို့ ပြောကြားပါလေ။ အို-ကာဖရ် ငြင်းပယ်သူ အပေါင်းတို့ အသင်တို့ သတိ မူ ကြ ကုန်။ ငါသည် အသင်တို့ နည်းစံနစ်အတိုင်း ခဝပ် ကိုးကွယ်ခြင်း ပြုမည် မဟုတ်။ ၎င်းပြင် အသင်တို့သည်လည်း ငါ၏ နည်းစံနစ်အတိုင်း ခဝပ် ကိုးကွယ်ခြင်း ပြုကြမည် မဟုတ်။ ထို့ပြင် ငါသည် အသင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည်မဟုတ်။ ထိုနည်းတူစွာ အသင်တို့သည်လည်း ငါ ကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည် မဟုတ်။ (အထက်တွင် ဖော်ပြခဲ့သော ကျေညာချက်၏ ရလဒ်မိမိမှာ ကား) အသင်တို့၏ သာသနာသည် အသင်တို့အတွက် (နည်းစံနစ်တခုကို သတ်မှတ်ထား၏)၊ ထို့အတူ ငါ၏ သာသနာသည်လည်း ငါအတွက် (အခြားနည်းစံနစ်တခုကို သတ်မှတ်ထားသတည်း)။ (၁၀၉ : ၁ - ၂)

အလွန်တရာ ကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော၊ အလ္လာဟ် အသျှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ အကြင် အခါဝယ် အလ္လာဟ်

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ
وَالْعَصْرِ
إِنَّ الْإِنْسَانَ لِرَبِّهِ لَكْفُورٍ
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَ
تَوَّصُوا بِالْحَقِّ ۗ وَتَوَّصُوا بِالصَّبْرِ

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ
قُلْ يَا أَيُّهَا الْكَافِرُونَ ۖ لَا أَعْبُدُ مَا
تَعْبُدُونَ ۖ وَلَا أَنْتُمْ عِبُدُونَ
مَا أَعْبُدُونَ ۖ وَلَا أَنَا عَابِدٌ مَّا عَبَدْتُمْ ۖ وَ
لَا أَنْتُمْ عِبُدُونَ مَا أَعْبُدُ ۗ لَكُمْ دِينُكُمْ
وَلِي دِينِ ۚ

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ۝ إِذَا جَاءَ نَصْرُ
اللَّهِ وَالْفَتْحُ ۖ وَرَأَيْتَ النَّاسَ يَدْخُلُونَ

ကျမ်းမတ်ကုဉ်အာန်၏အလွယ်တကူကျက်မှတ်နိုင်သောကဏ္ဍတိုအချို့

အသျှင်မြတ်၏ ကူညီစောင့်မမှုဖြင့် အပြည့်အဝ အောင်မြင်ခြင်း ရောက်ရှိလာသောအခါ။ အသင်သည် ထိုကဲ့သို့ အဖြစ်အပျက် အခါခြအခနကို တွေ့မြင်ရအံ့။ ထိုအခြေအနေကား လူတို့သည် အလွယ်တကူအသျှင်မြတ်၏ “ဒိန်း” သာသနာတော်ကို အစုလိုက်၊ အဖွဲ့လိုက် ဝင်ရောက် လာကြလိမ့်မည်။ ထိုအချိန်တွင် အသင် သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်အား ချီးမွမ်းထောမနာ ပြုခြင်းနှင့်အတူ အသျှင်မြတ်၏ သန့်ရှင်းစင်ကြယ် မြင့်မြတ်မှုကို မြက်ဆိုင်ကျူးခြင်း၌ နှစ်ဖွန်း၍ နေပါလေ။ ၎င်းပြင်(ဆိုးမပွဲပြင်မှုအပေါ် မှတ်စလင်များ၏ လိုက်နာမှု လျော့နည်းခြင်းကို) အပြစ်မယူ ခွင့်လွှတ်တော် မူပါရန် ထို (အသျှင်မြတ်) ထံတော်ဝယ် ဆုပန်ပါလေ။ အသျှင်မြတ်သည် မုချကေန် မိမိ၏အစေခံအပေါ်တွင် အလွန်တရားကရုဏာ တရားသက်တော်မူသော အသျှင် ဖြစ်တော်မူပေသည်။

(၁၁၀ : ၁ - ၄)

အလွန်တရား ကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသော၊ အလွယ် အသျှင်မြတ်၏ နာမတော်ဖြင့် အပြောပါ၏။ (ငါအသျှင်မြတ်သည် ခေတ်ကာလတိုင်းရှိ မှတ်စလင် များအား အမိန့် ပေးတော် မူသည်မှာ) အသင်သည် (အခြားသူများအား) ဤသို့ ပြောကြားပါလေ။ ကေန်အမှန် အလွယ်အသျှင်မြတ်သည် ဇာတိ ပကတိအားဖြင့် တပါးတည်းသာဖြစ်၏။ ထိုအလွယ် အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့၏ မှီခို အားထားရာဖြစ်၏။ (သို့ရာတွင် အသျှင်မြတ်သည်ကား အခြားသူ၊ အခြားအရာများအပေါ် မှီခိုခြင်း လုံးဝ ကင်းရှင်းတော်မူ၏)။ အသျှင် မြတ်သည် မည်သူ့ကိုမျှ မွေးဖွားသည်မဟုတ်ပေ။ ထို့ပြင် အသျှင်မြတ်ကိုလည်း မည်သူတဦး တယောက်မျှ မွေးဖွားခဲ့သည် မဟုတ်ပေ။ ၎င်းပြင် (အသျှင်မြတ်၏ ဂုဏ်တော် အပေါင်းတွင်) တွဲဘက် ပိုင်ဆိုင်သူ အလျင်းမရှိချေ။ (၁၁၂ : ၁-၅)

အလွန်တရား ကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီးမင်္ဂလာ ပေးသနားတော် မူသော၊ အလွယ် အသျှင်မြတ်၏ နာမတော်ဖြင့် အပြောပါ၏။ (ငါအသျှင်မြတ်သည် ခေတ်ကာလတိုင်းရှိ မှတ်စလင်များအား မိန့်ကြားတော်မူသည်မှာ) အသင်သည် (အခြားသူများအား) ဤသို့ ပြောကြားပါလေ။ ငါသည် ဖန်ဆင်းခံ အရာခပ်သိမ်းကုန်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်ထံတော်ပါးဝယ် ခိုလှုံခွင့်ကို တောင်းခံပါ၏။ အသျှင်မြတ်၏ ဖန်ဆင်းခံ သတ္တဝါတိုင်း၏ (အတွင်း

فِي دِينِ اللَّهِ أَفْوَاجًا ۖ فَسَبِّحْ بِحَمْدِ رَبِّكَ
وَاسْتَغْفِرْ لَهُ إِنَّهُ كَانَ تَوَّابًا

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ۝ قُلْ هُوَ اللَّهُ
أَحَدٌ ۝ اللَّهُ الصَّمَدُ ۝ لَمْ يَلِدْهُ وَلَمْ يُولَدْ ۝
وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ ۝

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ۝ قُلْ أَعُوذُ بِرَبِّ
الْعَلَقِ ۝ مِنْ شَرِّ مَا خَلَقَ ۝ وَمِنْ شَرِّ
غَاسِقِ إِذَا وَقَبَ ۝ وَمِنْ شَرِّ النَّفَّاثَاتِ
فِي الْعُقَدِ ۝ وَمِنْ شَرِّ حَاسِدٍ إِذَا
حَسَدَ ۝

ကျမ်းမြတ်ကဏ္ဍအာန်၏အလွယ်တကူကျက်မှတ်နိုင်သောကဏ္ဍတိုအချို့

အပြင်) မကောင်းမှုများမှ (ရှောင်ရှားနိုင်ရန်အတွက်)၎င်း။
 ထို့ပြင် အကြင်အခါဝယ် မှောင်မှိုက်စေနိုင်သော အရာများ
 မှောင်မှိုက် လာသော အခါ ပေါ်ပေါက် လာမည့် အနှောင့်
 အယှက် ပြုနိုင်သည့် အရာများမှ (ရှောင်ရှားနိုင်ရန်အတွက်)
 ၎င်း။ ၎င်းပြင် (ပေါင်းစည်း ညီညွတ်မှု၏) အထုံး အဖွဲ့ကို
 (ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့်) မန်းမှုတ်ကြသော သူ
 များ၏အနှောင့်အယှက်များမှ (ရှောင်ရှားနိုင်ရန်အတွက်)၎င်း။
 ထို့ပြင် မနာလိုဝန်တို့မှ ရှိတတ်သူများ၏ အနှောင့်အယှက်မှ
 ရှောင်ရှားနိုင်ရန်အတွက်) ၎င်း။ (အသျှင်မြတ်ထံတော်ပါးဝယ်
 ခိုလှုံခွင့်ကို တောင်းခံပါ၏။) (၁၁၃: ၁ - ၆)

အလွန်တရာကရုဏာရှိတော်မူသော၊ အဖန်တလဲလဲ ကောင်းချီး
 မင်္ဂလာ ပေးသနားတော်မူသော၊ အလွှာဟ်အသျှင်မြတ်၏နာမ
 တော်ဖြင့် အစပြုပါ၏။ (ငါအသျှင်မြတ်သည် ခေတ်ကာလ
 တိုင်းရှိ မှတ်စလင်များအား မိန့်ကြားတော်မူသည်မှာ) အဆင်
 သည် (အခြားသူများအား) ဤသို့ ပြောကြား ပါလေ။
 ငါသည် လူသားအားလုံးအား ဖန်ဆင်း မွေးမြူတော်မူသော
 အသျှင်ထံတော်ပါးဝယ် ခိုလှုံခွင့်ကို တောင်းခံပါ၏။ (ထို
 အသျှင်မြတ်သည်) လူသားများ အားလုံး၏ ဘုရင်ဖြစ်တော်
 မူ၏။ ထို့အပြင် လူသားများ အားလုံး၏ ခဝပ် ကိုးကွယ်ရာ
 အသျှင်လည်း ဖြစ်တော်မူ၏။ အမျိုးမျိုးသော သံသယများ
 ဖြစ်စေရန် ဖန်တီးပြုလုပ်၍၊ နောက်ဆုတ် သွားကြသော သူ
 များ၏ အနှောင့် အယှက်မှ ကင်းဝေးစေရန် (ငါသည် ထို
 အသျှင်မြတ် ထံတော်ဝယ် ခိုလှုံခွင့်ကို တောင်းခံပါ၏။) ထို
 သူတို့သည် လူသားများ၏ စိတ်နှလုံးများ၌ သံသယ များကို
 ပေါက်ပွားလာစေရန် ဖန်တီးကြ၏။ (ဤသို့ ပြဿနာဖန်တီး
 သူများမှာ) အကွယ်၌ နေသူများလည်း ပါဝင်၏။ သာမန်
 လူသားများအနက်မှလည်း ပါဝင်ကြသတည်း။
 (၁၁၄: ၁ - ၇)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ○ قُلْ أَعُوذُ
 بِرَبِّ النَّاسِ ○ مَلِكِ النَّاسِ ○ إِلَهٍ
 النَّاسِ ○ مِنْ شَرِّ الْوَسْوَاسِ الْخَنَّاسِ ○
 الَّذِي يُوَسْوِسُ فِي صُدُورِ النَّاسِ ○ مِنَ
 الْجِنَّةِ وَالنَّاسِ ○